



Prevention of major NCDs and Preventive Cardiology

Evidence based treatment protocol for Basic Health Staffs

အခြေခံကျန်းမာရေးဝန်ထမ်းများအတွက်

အစိကမက္ခာစက်နိုင်သောရောဂါများ၊ နှလုံးနှင့်နှလုံးသွေးကြောရောဂါ

ကာကွယ်ခြင်းနှင့် အခြေခံကဏ္ဍာလမ်းညွှန်



EUROPEAN UNION



HelpAge
International

This document has been produced with the financial assistance of the European Union and HelpAge International. The contents of this document are the sole responsibility of Prevention of major NCDs and Preventive Cardiology Evidence based treatment protocol for Basic Health Staffs and can under no circumstances be regarded as reflecting the position of the European Union.

ဖော်ပြန်လာ ၂၀၂၀ခုနှစ်





Prevention of major NCDs and Preventive Cardiology

Evidence based treatment protocol for Basic Health Staffs

အခြေခံကျန်းမာရေးဝန်ထမ်းများအတွက်

အဓိကမကူးစက်နိုင်သောရောဂါများ၊ နှလုံးနှင့်နှလုံးသွေးကြောရောဂါ

ကာကွယ်ခြင်းနှင့် အခြေခံကုထုံးလမ်းညွှန်

အမှာစာ

မြန်မာပြည်သူလူထုအတွင်း မကူးစက်နိုင်သောရောဂါများဖြစ်ပွားမှုနှင့် ထိရောဂါများကြောင့် အချယ်မတိုင်စီသေဆုံးမှုများသည် လွန်ခဲ့သောနှစ်များနှင့်နှိုင်းယဉ်လျင် သိသာထင်ရှားစွာ ဝိုးတက်များပြားလာခဲ့ကြောင်း တွေ့ရှုရပါသည်။ မကူးစက်နိုင်သောရောဂါများကြောင့် ကျွန်းမာရေးထိခိုက်မှုများနှင့် ကျွန်းမာရေး အသုံးစရိတ်ကုန်ကျမှုများသည် မိသားစုများအတွက်သာမက ကျွန်းမာရေးစနစ်တစ်ခုလုံးနှင့် နိုင်ငံတော်အတွက်ပါ ဝန်ထုပိဝင်နှင့်ဖြစ်စေပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို နောက်ကျေပေါ်သည်။ မကူးစက်နိုင်သော ရောဂါအမျိုးအစား များစွာရှုရသည့်အနက် သွေးတိုးနှင့်နှုန်းသွေးကြောရောဂါ၊ ဆီးချို့သွေးချို့ရောဂါ၊ ကင်ဆာ ရောဂါ၊ နာတာရှည်အဆုတ်နှင့် အသက်ရှုလမ်းကြောင်းရောဂါများသည် ဖြစ်ပွားမှုနှင့် သေဆုံးမှုအများဆုံး အစိကမကူးစက်နိုင်သောရောဂါများ ဖြစ်ပါသည်။ အဆိုပါ မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူလူထုအတွင်း မှန်ကန်သော ကျွန်းမာရေးအသိပညာများ ရရှိ ကျင့်သုံးနိုင်ရန်၊ ရောဂါဖြစ်ပွားမှုကို စောစီးစွာသိရှိကုသမှု ခံယူနိုင်ခြင်းဖြင့် နောက်ဆက်တွေ့ရောဂါများမှ ကာကွယ်နိုင်ရန် အလွန်အရေးပြုးပါသည်။

ကျွန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုမှ မကူးစက်နိုင်သောရောဂါများနှင့် ပတ်သက်၍ မှန်ကန်သောကျွန်းမာရေးအသိပညာများရရှိရေးနှင့် အခြေခံကုထုံးများကို လက်လှမ်းမီ ရရှိစေနိုင်ရေးအတွက် အခြေခံကျွန်းမာရေးဝန်ထမ်းများမှ အစိကမကူးစက်နိုင်သောရောဂါများ စောစီးစွာ ရှာဖွေကုသပေးခြင်းလုပ်ငန်းကို (၂၀၁၇)ခုနှစ် အတွင်း စတင်ဆောင်ရွက်ခဲ့ရာ အခြေခံကျွန်းမာရေး ဝန်ထမ်းများအတွက် ကမ္ဘာကျွန်းမာရေးအဖွဲ့၏ Package of Essential NCD Interventions-PEN ကို အခြေခံပြုစုထားသည့် လုပ်ငန်းလက်ခွဲစာအုပ်ကို ထုတ်ဝေသုံးစွဲစော်ပါသည်။ မကူးစက်နိုင်သော ရောဂါများအနက် နှုလုံးသွေးကြောရောဂါများသည် အချယ်မတိုင်စီသေဆုံးမှုများကို အများဆုံးဖြစ်သော်လည်း အတွက် နှုလုံးသွေးကြောရောဂါဖြစ်နိုင်ချေ အနည်းငယ်မျှရှုရသည့်နှင့်ပင် သတိပြုကာကွယ်နိုင်စေရန်အတွက် ကမ္ဘာကျွန်းမာရေးအဖွဲ့က နှုလုံးသွေးကြောရောဂါဖြစ်နိုင်ချေ တွက်ချက်သည် WHO/ISH Risk Prediction Chart ကို ပြင်ဆင်ပြောင်းလဲခဲ့ခြင်းနှင့် ရောဂါကုထုံးများကို ဓာတ်နှင့်အညီဖြစ်စေရန် ပြင်ဆင်ပြောင်းလဲရန် လိုအပ်ခြင်းတို့ကြောင့် ဤ “အခြေခံကျွန်းမာရေးဝန်ထမ်းများ အတွက် အစိကမကူးစက်နိုင်သောရောဂါများ၊ နှုလုံးနှင့်နှုလုံးသွေးကြောရောဂါကာကွယ်ခြင်းနှင့် အခြေခံကုထုံးလမ်းညွှန်” အနေဖြင့်ပြင်ဆင်ပြောင်းလဲ ထုတ်ဝေရခြင်း ဖြစ်ပါသည်။ အခြေခံကျွန်းမာရေးဝန်ထမ်းပညာရှင်များအနေဖြင့် ဤစာအုပ်ကို မြှုပြုးအသုံးပြု၍ ပြည်သူလူထုအတွင်း မကူးစက်နိုင်သောကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ပိုမိုစိရောက်စွာ ဆောင်ရွက်လာနိုင်မည်ဟု ယုံကြည်ပါသည်။

ဤစာအုပ် ပြုစုထုတ်ဝေနိုင်ရေးအတွက် စိုင်းဝန်ကြီးပမ်းခဲ့ကြသော ပါမောက္ခဒေါက်တာနှစ်ဖွံ့ဖြိုး (နှုလုံးသွေးကြောရောဂါကာကွယ်ထိန်းသိမ်းရေးစီမံချက်)၊ ပါမောက္ခဒေါက်တာကိုကို (ဆီးချို့သွေးချို့ရောဂါ ကာကွယ်ထိန်းသိမ်းရေးစီမံချက်)၊ ပါမောက္ခဒေါက်တာခင်ချို့ဝင်း (ကင်ဆာရောဂါတိုက်ဖျက်ရေးစီမံချက်)၊ ပေါက်တာမြှင့်မြင့်သင်း (Cervical cancer focal person)၊ ပြည်သူကျွန်းမာရေး ဦးစီးဌာနမကူးစက်နိုင်သောရောဂါများကာကွယ်နှစ်ဖိုင်းရေးဌာနခွဲ၊ ကျွန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ၊ ကမ္ဘာကျွန်းမာရေးအဖွဲ့နှင့် ရန်ပုံငွေပုံးပိုးပေးသော HelpAge International Myanmar တို့ကို ကျွန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အထူးကျွေးဇူးတင်ရှုကြောင်း မှတ်တမ်းတင်အပ်ပါသည်။

အခြေခံကျွန်းမာရေးဝန်ထမ်းပညာရှင်များအနေဖြင့် ဤလမ်းညွှန်စာအုပ်ကို အထူးအလေးထား မြှုပြုးအသုံးပြု၍ ပြည်သူလူထုအား နှုလုံးသွေးကြောရောဂါအပါအဝင် မကူးစက်နိုင်သောရောဂါများ ကာကွယ်ကုသရေးလုပ်ငန်းများအား ထိရောက်ကောင်းမွန်စွာ ဆောင်ရွက်ကြရန်လည်း အလေးအနက် တိုက်တွန်းအပ်ပါသည်။

မာတိကာ

၁။	နိဒါန်း	၁
၂။	မကူးစက်နိုင်သောရောဂါများရှာဖွေစစ်ဆေးကုသခြင်းလုပ်ငန်းများ၏အရေးပါမှု	၂
၃။	မကူးစက်နိုင်သောရောဂါများရှာဖွေစစ်ဆေးကုသခြင်းလုပ်ငန်းအဆင့်ဆင့်	၃
၃-၁	ရောဂါရှာဖွေကုသရန် လမ်းညွှန်	၃
၄။	ပထုမအကြိမ်ဆေးခန်းလာစဉ် ဆောင်ရွက်ရန်လုပ်ငန်းများ	၄
၄-၁	ရောဂါရှာဖွေစစ်ဆေးမှုခံယူသင့်သူများအား ရွှေးချယ်ခြင်း	၄
၄-၁-၁	မကူးစက်နိုင်သောရောဂါများနှင့်နှလုံးသွေးကြောရောဂါရှာဖွေစစ်ဆေးမှု ခံယူသင့်သူများအား ရွှေးချယ်ခြင်း	၄
၄-၁-၂	ဆောင်ရွက်ရန် (၁) လိုအပ်သောအချက်အလက်များ မေးမြန်းခြင်း	၅
၄-၁-၃	ဆောင်ရွက်ရန် (၂) လူနာအားစမ်းသပ်စစ်ဆေးခြင်း	၅
၄-၁-၄	ဆောင်ရွက်ရန် (၃) နှလုံးသွေးကြောရောဂါဖြစ်နိုင်ချေတွက်ချက်ခြင်း	၆
၄-၁-၅	ဆောင်ရွက်ရန် (၄) လူနာညွှန်းပို့ခြင်း	၇
၄-၁-၆	ဆောင်ရွက်ရန် (၅) ရောဂါကုသမှုပေးခြင်း	၈၂
၄-၁-၇	အခြားဆောင်ရွက်ရန်များ	၉၅
၅။	နောက်အကြိမ်ဆေးခန်းလာစဉ်ဆောင်ရွက်ရန်လုပ်ငန်းများ	၂၀
၆။	Streptococcal ရောဂါပိုးကြောင့်ဖြစ်သော လည်ချောင်းနာခြင်း/ အာသီးယောင်ခြင်း ကုသနည်း လမ်းညွှန်)	၂၀
၇။	ပန်းနာရင်ကြပ်ရောဂါနှင့်နာတာရှည်လေဖြန့်ကျဉ်းရောဂါ ရှာဖွေစစ်ဆေးခြင်းနှင့်ကုသခြင်း	၂၂
၈။	ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာနှင့် ခံတွင်းကင်ဆာ ရှာဖွေစစ်ဆေးခြင်းနှင့် ညွှန်းပို့ခြင်း	
၉။	မကူးစက်နိုင်သောရောဂါစစ်ဆေးရန်နှင့်ကုသရန် မှတ်ပုံတင်ခြင်း၊ မှတ်တမ်းရေးခြင်းနှင့် လိုအပ်သော ပစ္စည်းကိုရိယာများ	
၁၀။	နောက်ဆက်တဲ့များ	
	နောက်ဆက်တဲ့ (၁၀-၁) STEP Survey စစ်တမ်းကောက်ယူခြင်းမှ အမိကတွေ့ရှိချက်များ	၆၀
	နောက်ဆက်တဲ့ (၁၀-၂) အရပ်နှင့် ကိုယ်အလေးချိန်တိုင်းတာခြင်း	၆၂
	နောက်ဆက်တဲ့ (၁၀-၃) ကိုယ်ခန္ဓာထူးညွှန်းကိန်းBMI တွက်ချက်ခြင်း	၆၆
	နောက်ဆက်တဲ့ (၁၀-၄) ခါးအရွယ်အစားတိုင်းတာခြင်း	၆၇
	နောက်ဆက်တဲ့ (၁၀-၅) သွေးပေါင်ချိန်တိုင်းတာခြင်း	၇၂
	နောက်ဆက်တဲ့ (၁၀-၆) သွေးတွင်းအချို့ခေတ်ပါဝင်မှုကိုတိုင်းတာခြင်း	၇၅
	နောက်ဆက်တဲ့ (၁၀-၇) Guideline for CVD Risk Prediction Chart	၈၃
	နောက်ဆက်တဲ့ (၁၀-၈) WHO/ISH Risk Prediction Charts	၈၇

မာတိကာ

၁၉	နောက်ဆက်တဲ့ (၁၀-၉) NCD Screening Register
၂၀	မကူးစက်နိုင်သောရောဂါရာဖွေစစ်ဆေးသူများမှတ်ပုံတင်စာအုပ်
၂၁	နောက်ဆက်တဲ့ (၁၀-၁၀) NCD Register
၂၂	မကူးစက်နိုင်သောရောဂါရာမှတ်ပုံတင်စာအုပ်
၂၃	နောက်ဆက်တဲ့ (၁၀-၁၁) Clinical Record for NCDs Patients (ကုသမှုမှတ်တမ်း)
၂၄	နောက်ဆက်တဲ့ (၁၀-၁၂) Quarterly NCD Screening Report
၂၅	မကူးစက်နိုင်သောရောဂါရာဖွေစစ်ဆေးခြင်း သုံးလပတ်အစီရင်ခံစာ
၂၆	နောက်ဆက်တဲ့ (၁၀-၁၃) Quarterly NCD Report
၂၇	မကူးစက်နိုင်သောရောဂါရာလိုင်ရာ သုံးလပတ်အစီရင်ခံစာ
၂၈	နောက်ဆက်တဲ့ (၁၀-၁၄) မကူးစက်နိုင်သောရောဂါများကာကွယ်နှစ်နှင့်ရေးလုပ်ငန်းလိုင်ရာ ၉၈ ဆေးနှင့်ဆေးပစ္စည်းသုံးစွဲမှု (၃)လပတ် အစီရင်ခံစာ
၂၉	နောက်ဆက်တဲ့ (၁၀-၁၅) Referral form (လူနာညွှန်းပိုပုံစံ)
၁၀၀	နောက်ဆက်တဲ့ (၁၀-၁၆) Supervision Checklist at UHC/RHC/SRHC
၁၀၄	နောက်ဆက်တဲ့ (၁၀-၁၇) Rapid baseline assessment of NCD situation and health service delivery at the township level (To conduct in the last month of each year)
၁၀၅	နောက်ဆက်တဲ့ (၁၀-၁၈) Counseling on Cessation of Tobacco Use – 5 steps
၁၀၈	နောက်ဆက်တဲ့ (၁၀-၁၉) မကူးစက်နိုင်သောရောဂါများ ရှာဖွေစစ်ဆေးခြင်း ကုသခြင်းနှင့် လွှာပြောင်းခြင်း နည်းလမ်း အဆင့်ဆင့်

၁၁

မကူးစက်နိုင်သောရောဂါများ (NCDs) ဆိုသည်မှာ လူတစ်ဦးမှတစ်ဦးသို့ ရောဂါကူးစက်ခြင်းကြောင့်မဟုတ်ပဲ ကျန်းမာရေးနှင့်မညီညွတ်သော လူမှုဘဝနေထိုင်မှုပုံစံများတွင် ကြောရည်စွာ စားသောက်နေထိုင်ထိတွေ့နေရသောကြောင့် ဖြစ်ပေါ်လာသောရောဂါများကို ဆိုပါသည်။

အဓိကမက္ခားစက်နိုင်သောရောဂါများ (Major NCDs) များမှာ

- သွေးတိုး(Hypertension) နှင့်နှလုံးသွေးကြောကျဉ်းရောဂါ
 - ဆီးချို့၊ သွေးချို့ရောဂါ (Diabetes Mellitus- DM)
 - ကင်ဆာရောဂါ (Cancer)
 - နာတာရှည်အဆုတ်နှင့်အသက်ရှူးလမ်းကြောင်းဆိုင်ရာရောဂါ
(Chronic Respiratory Disease - CRD) တို့ဖြစ်သည်။

J^{II} မကုံးစက်နိုင်သောရောဂါရာဖွေစစ်ဆေးကုသခြင်းလုပ်ငန်းများ၏ အရေးပါမှု

၂၁။ မြန်မာနိုင်ငံတွင် မကူးစက်နိုင်သောရောဂါများ၏ လက်ရှိအခြေအနေ

မြန်မာနိုင်ငံတွင် (၂၀၁၆)ခုနှစ်အတွင်း ကောက်ယူရရှိသော ကျန်းမာရေးစာရင်းလေားများ၊ အရ သေဆုံးခြင်းအကြောင်းရင်းများ၏ (၆၇%)မှာ မကူးစက်နိုင်သောရောက်များကြောင့်ဖြစ်သည်။

အဆိုပါ သေဆုံးမှုများအနက် (၂၅%)မှာ နှလုံးသွေးကြောရောဂါများ၊ (၁၃%)မှာ ကင်ဆာရောဂါများ၊ (၈%)မှာ နာတာရှည်အဆုတ်နှင့် အသက်ရှူးလမ်းကြောင်းဆိုင်ရာရောဂါများနှင့် (၄%)မှာ ဆီးချိုးသွေးချိုးရောဂါများကြောင့်ဖြစ်သည်။ ကင်ဆာရောဂါအနေဖြင့် မြန်မာနိုင်ငံတွင် အမျိုးသမီးများ၏ အဖြစ်များသော ကင်ဆာရောဂါ(၃)မျိုးမှာ ရင်သား၊ သားအိမ်ခေါင်း၊ ရင်သားနှင့် အဆုတ်ကင်ဆာများဖြစ်ပြီး အမျိုးသားများတွင် အဆုတ်အစာအိမ်ကင်ဆာနှင့် အသည်းကင်ဆာအများဆုံး ဖြစ်ပွားပါသည်။ (၂၀၁၃-၂၀၁၄) ခုနှစ်တွင်ပြည်ခဲ့သည့် (STEP Survey) စစ်တမ်းအရ မကူးစက်နိုင်သော



ရောဂါဖြစ်ပွားစေသော အဓိကအကြောင်းရင်းများမှာဆေးလိပ်သောက်ခြင်း (၂၆.၁) ရာခိုင်နှစ်း၊
ကိုယ်အလေးချိန်တက်ခြင်း အမျိုးသားများ(၁၄.၁)ရာခိုင်နှစ်းနှင့်အမျိုးသမီး (၃၁)ရာခိုင်နှစ်း၊ သွေးတိုး
ခြင်း (၂၆.၁)ရာခိုင်နှစ်း၊ သွေးတွင်းအဆီများခြင်း (၃၆.၇)ရာခိုင်နှစ်းနှင့် အရက်သောက်ခြင်း(၁၉.၈)
ရာခိုင်နှစ်းဖြစ်ပါသည်။ ကွမ်းယာနှင့်ဆေးရှက်ကြီးသုံးစွဲမှုနှစ်းမှာ (၄၃.၂%)၊ ဟင်းသီးဟင်းရှက်နှင့်
သစ်သီးဝလံစားသုံးမှူး လျော့နည်းသူ (၈၆.၆%)၊ ကိုယ်လက်လူပုံရှားမှုနည်းပါးသူ (၁၅.၇%)၊ ဆီးချို့
သွေးချို့ရောဂါရိသူ (၁၀.၅%)၊ အဝလွန်ကဲသူ (၅.၅%)၊ ၁၀နှစ်အတွင်း နှလုံးသွေးကြောရောဂါ
ဖြစ်နိုင်ချေများသူ (၁၂.၁၂%) တို့ဖြစ်ပါသည်။

၂-၂ မကူးစက်နိုင်သောရောဂါများ ရှာဖွေစစ်ဆေးခြင်း (NCD Screening) လုပ်ငန်း ဆောင်ရွက်ရသည့် အကြောင်းအရင်းများ

ဤလုပ်ငန်းဆောင်ရွက်ရသည့် အဓိကအကြောင်းအရင်းမှာ ရောဂါရိသော်လည်း ရောဂါ
လက္ခဏာမပြသောလူများ၏ ရောဂါရာဖွေစစ်ဆေးခြင်းဖြင့်


- မကူးစက်နိုင်သောရောဂါများကို စောစီးစွာ ရှာဖွေတွေ့ရှိကုသနိုင်စေရန်
- ပိုမိုပြင်းထန်သောရောဂါနှင့် နောက်ဆက်တဲ့ ပြဿနာများကို ရှောင်လွှဲနိုင်ရန်
- ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်
- အထက်အဆင့်သို့လွှဲပြောင်းပေးတတ်ရန်
- လူနာနှင့် မိသားစုကို အကြံပြုတတ်ရန်အတွက်ဖြစ်ပါသည်။



အကြောင်းပါးများအတွက် အစိတ်ကဗျာဝက်နှင့်သာစရာဝက်
နှင့်နှင့် နှလုံးစွဲးခြောက်ရှုံးမြှင့်နှင့် အကြောင်းပါးများ

၃။ မကျော်နှင့်သာရောဂါများရှာဖွေစစ်ဆေးကုသြာမြိုင်းလုပ်ငန်းအဆင့်ဆင့်

၃-၁ ရောဂါရှာဖွေကုသြာရန်လမ်းညွှန်



၄။ ပထမအကြိမ်ဆေးခန်းလာစဉ် ဆောင်ရွက်ရန်လုပ်ငန်းများ

၄-၁ ရောဂါရာဖွေစစ်ဆေးမှုခံယူသင့်သူများအား ရွှေးချယ်ခြင်း

၄-၁-၁ မကုံးစက်နိုင်သောရောဂါများ၊ နှလုံးနှင့်နှလုံးသွေးကြောရောဂါ ရှာဖွေစစ်ဆေးမှု ခံယူသင့်သူများအား ရွှေးချယ်ခြင်း

(၁) အသက်(၄၀) နှင့်အထက် ရှိသူများ

(၂) အောက်ဖော်ပြပါ အချက်တစ်ခုခုရှိသူများ

- ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲသူများ
- ခါးပတ်လည်အတိုင်းအထွာ > ၈၀ cm (မ) နှင့် > ၉၀ cm (ကျား) ထက် များသူများ
- သွေးတိုးရောဂါရှိသူများ
- ဆီးချိုးသွေးချိုးရောဂါရှိသူများ
- မိသားစုတွင် နှလုံးသွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်း ရောဂါရာဇ်ရှိသူများ
- ဆွဲမျိုးအရင်းအခြားများတွင် ငယ်ရွယ်စည်းပင် နှလုံးသွေးကြောရောဂါဖြစ်ဖူးသော
ရာဇ်ရှိသူများ

၄-၁-၂ ဆောင်ရွက်ရန်(၁) လိုအပ်သောအချက်အလက်များမေးမြန်းခြင်း

- လေဖြတ်ခြင်း၊ လေဖြန်းခြင်း ဖြစ်ခဲ့ဖူးခြင်း ရှိမရှိ၊
- နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုးသွေးချိုးရောဂါနှင့် ကျာက်ကပ်ရောဂါများ ရှိမရှိ၊ ရှိပါက
မည်မျှကြောပြီကို မေးရန်၊
- မိသားစုတွင် နှလုံးသွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်း ရောဂါရာဇ်ရှိသူများ ရှိ/မရှိ



အခြေခံကျင့်ဟန္တနိဂုံးအတွက် အစီကာမက္ခာဝက်ဖို့သောဆွဲများ
နှင့် နှင့် နှင့် အပြောက်ကာကွယ်ပြုရန် အခြေကုတ်ဘဝါး

- ဆွဲများအရင်းအခြာများတွင် ငယ်ရွယ်စဉ်ဦးပင် နှလုံးသွေးကြောရောက် ဖြစ်ဖူးသောရာမြင် ရှိသူများ ရှိ/မရှိ
- ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်းရှိ/မရှိ
 - အသင့်အတင့် ကိုယ်လက်လှုပ်ရှားမှုများ(၂၂၂၁) - လမ်းမြန်မြန်လျှောက်ခြင်း၊ အိမ် အလုပ်များလုပ်ခြင်း) တို့ကို တစ်ရက်လျှင် မိနစ်(၃၀)ကျော်နှင့် တစ်ပတ်လျှင် အနည်းဆုံး(၅) ရက် လုပ်ခြင်း ရှိ/မရှိ
- ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းသုံးစွဲမှုရှိမရှိ
 - ဆေးလိပ်သောက်ပါသလားကွဲမ်းစားပါသလား မေးရန်၊
 - ရှိပါက လွန်ခဲ့သည့် ၁၂လ အတွင်း သုံးစွဲခြင်းရှိ/မရှိမေးရန်

**ဆေးရွက်ကြီးထွက်ပစ္စည်းတွင် ဆေးလိပ်၊ စီးကရက်သာမက ကွဲမ်းစားရာတွင်သုံးသော ဆေးရွက်လည်း ပါဝင်ပါသည်။
- အရက်သောက်ခြင်းရှိ/မရှိ (ရှိလျှင်သောက်သည့်အကြိမ်နှင့် ပမာဏမေးရန်)
- လတ်တလောသောက်နေသည့်ဆေးများ
- အလုပ်အကိုင် (ရုံးထိုင်အလုပ်သို့လှုပ်ရှားမှုများသောအလုပ်)

၄-၁-၃ ဆောင်ရွက်ရန်(J) လူနာအားစမ်းသပ်စစ်ဆေးခြင်း

- ဖောရောင်ခြင်း(Edema) ရှိ/မရှိ
- နှလုံးခုန်မှုစမ်းသပ်ခြင်း(Apex beat)နှလုံးခုန်သံ နားထောင်ခြင်း
- အဆုတ်၏အောက်ပိုင်းရော်ယာတွင် ရေသံ၊ ခွဲသံ (Basal creptations) ရှိ/မရှိ နားထောင်ခြင်း
- ဝမ်းပိုက်စမ်းသပ်ခြင်း(အသည်း)



- ဆီးချို့သွေးချို့လူနာတွင် ခြေထောက်စမ်းသပ်ခြင်း(ခြေဖမိုး သွေးခုန်ခြင်း ရှိ/မရှိနှင့် အနာများ ရှိ/မရှိ)
- အရပ်တိုင်းခြင်း၊ ကိုယ်အလေးချိန်ချိန်ခြင်းနှင့် BMI တွက်ခြင်း(နောက်ဆက်တွဲ- ၉-၂/၉-၃)
- ခါးအရှယ်အစားတိုင်းတာခြင်း (နောက်ဆက်တွဲ- ၁၀-၄)
- သွေးပေါင်ချိန်တိုင်းတာခြင်း (နောက်ဆက်တွဲ- ၁၀-၅)
- သွေးတွင်းအချို့ဓာတ်ပါဝင်မှုတိုင်းတာခြင်း (နောက်ဆက်တွဲ- ၁၀-၆)
- သွေးတွင်းအဆီးဓာတ်တိုင်းတာခြင်း
- ဆီးတွင်အသားဓာတ်ပါဝင်မှုတိုင်းခြင်း
- သွေးချို့ ဆီးချို့ ရောဂါ အသစ်တွေ့လူနာများ၏ ဖြစ်နိုင်လျင် ဆီးတွင်းကိုတုန်းဓာတ်တိုင်းခြင်း

၄-၁-၄ ဆောင်ရွက်ရန် (၃) နှလုံးသွေးကြောရောဂါဖြစ်နိုင်ချေ တွက်ချက်ခြင်း

နှလုံးသွေးကြောရောဂါ ဖြစ်ပွားနိုင်ချေ

နှလုံးသွေးကြောရောဂါဖြစ်ပွားနိုင်ချေဆိုသည်မှာ လူတစ်ဦးတွင် လာမည့် (၁၀)နှစ် အတွင်း နှလုံးသွေးကြောရောဂါဆိုင်ရာ ဖြစ်ပွားမှု (ဥပမာ- နှလုံးသွေးကြော ပိတ်ခြင်း၊ လေဖြတ်ခြင်း) အန္တရာယ်များ ဖြစ်နိုင်ချေကို ဆိုလိုခြင်း ဖြစ်ပါသည်။ နှလုံးသွေးကြောရောဂါသည် ရောဂါဖြစ်ပွားစေ သော အန္တရာယ်ရှိသည့်အခြေအနေများ ပေါင်းစပ်မှသာ ရောဂါဖြစ်လာခြင်း ဖြစ်ပါသည်။ နှလုံးသွေးကြောရောဂါ ဖြစ်ပွားစေသော အန္တရာယ်ရှိသည့် အခြေအနေများကို ခန့်မှန်း တွက်ချက် ခြင်းဖြင့် ရောဂါဖြစ်နိုင်ချေကို သိရှိနိုင်ပြီး ရောဂါကို စောစီးစွာ ကုသမှုပေးနိုင်မည် ဖြစ်ပါသည်။ ရောဂါမဖြစ်မိကပင် အန္တရာယ်ရှိသော အခြေအနေများကို စုစည်းဖယ်ရှားခြင်းဖြင့် နှလုံးသွေးကြော ရောဂါ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ပါသည်။



နှလုံးသွေးကြောရောဂါ ဖြစ်စေနိုင်သော အဓိက အန္တရာယ်ရှိသည့် အခြေအနေများ

ဖြေပြင်ပြောင်းလဲနိုင်သော အန္တရာယ်ရှိသည့် အခြေအနေများ	ဖြေပြင်ပြောင်းလဲ၍ မရသော အန္တရာယ်ရှိသည့် အခြေအနေများ
<ul style="list-style-type: none"> - သွေးတွင်းအချို့ (သကြား) ဓာတ် မြင့်ခြင်း - သွေးတိုးခြင်း - သွေးတွင်း၌ မကောင်းသောအဆီများ များပြားခြင်း - အရက်ကို အလွန်အကျိုးသောက်ခြင်း - ကိုယ်လက်လှပ်ရှားမှုနည်းခြင်း - ကိုယ်အလေးချိန်တက်ခြင်း - အဝလွန်ခြင်း 	<ul style="list-style-type: none"> - အသက် - လိုင် (ကျား/မ) - မျိုးရိုးပီဇာ အခြေအနေ

နှလုံးသွေးကြောရောဂါဖြစ်နိုင်ချေ တွက်ချက်ရန်

- WHO/ISH Risk Prediction Chart များကို သုံးပါ (နောက်ဆက်တဲ့ - ၁၀-၈)
- အသက်၊ ကျား/မ၊ အပေါ်သွေးပေါင်ချိန်၊ သီးချို့သွေးချို့အဖြေ၊ သွေးတွင်းအဆီဓာတ်အဖြေ၊ ဆေးလိပ်သောက်ခြင်း စသည့် အချက်အလက်များကို အသုံးပြုပါ။

(နှလုံးသွေးကြောရောဂါဖြစ်နိုင်ချေ တွက်ချက်ခြင်းလမ်းညွှန်အား နောက်ဆက်တဲ့ (၁၀-၇) တွင် ကြည့်ပါ)

- အကယ်၍ သွေးတွင်းအဆီဓာတ်ကို မတိုင်းနိုင်ပါက နှလုံးသွေးကြောရောဂါဖြစ်နိုင်ချေ တွက်ချက်ရန် လူထု၏ပျမ်းမျှ သွေးတွင်းအဆီဓာတ် တန်ဖိုး(သို့မဟုတ်) 5.2 mmol/l ကို အသုံးပြုပါ။
- အကယ်၍ လူနာသည် ယခင်ကတည်း ကုသမ္မခံယူနေသူဖြစ်ပါက (မကုသမီက အချက်အလက်များ/ မှတ်တမ်းများ ရရှိနိုင်ပါက) မကုသမီက နှလုံးသွေးကြောရောဂါ ဖြစ်ပွားနိုင်ချေ



အချက်အလက်များကို အသုံးပြု၍ တွက်ချက်ပါ။ လက်ရှိဖြစ်ပွားနိုင်ချေကိုလည်း လက်ရှိအချက်အလက်များ အသုံးပြု၍ တွက်ချက်ပါ။

၄-၁-၅ ဆောင်ရွက်ရန်(၄) လုပ်သည့်နှစ်များ

- (က) ကျေးလက်ကျန်းမာရေးဌာနမှ မြို့နယ်/တိုက်နယ်ဆေးရုံသို့ ညွှန်းပို့ခြင်း

(ခ) မြို့နယ်/တိုက်နယ်ဆေးရုံမှ တိုင်းဒေသကြီး/ ပြည်နယ်/ ဗဟိုအဆင့် ပြည်သူ့
ဆေးရုံကြီးများသို့ ညွှန်းပို့ခြင်း

(ဂ) မြို့နယ်/တိုက်နယ်ဆေးရုံမှ PEN Clinic သို့ ပြန်လည်ညွှန်းပို့ခြင်း

(က) ကျေးလက်ကျန်းမာရေးဌာနမှ မြို့နယ်/တိုက်နယ်ဆေးရုံသို့ ညွှန်းပို့ခြင်း

 - လူနာညွှန်းပို့ ပုံစံဖြင့် ညွှန်းပို့ရန်
 - လိုအပ်ပါက မြို့နယ်ဆေးရုံရှိ တာဝန်ရှိ ဆရာဝန်များအား ဆက်သွယ်ညွှန်းပို့ပေးရန်

ହେଉଥିବା କର୍ମଚାରୀଙ୍କ ପରିବାରଙ୍କର ଅନୁଭବ

- ရင်ဘတ်အောင့်ခြင်း (ပိုမိုပြင်းထန်လာပြီး အကြိမ်ရေ စိပ်လာခြင်း)
 - လေဖြန်းခြင်း/လေဖြတ်ခြင်း
 - နှုလုံးအမောဖောက်ခြင်း (အနည်းငယ်လူပုဂ္ဂားရုံဖြင့် မောခြင်း၊ နားနေလျက်နှင့်မောခြင်း၊
လဲနေစဉ်မောခြင်း၊ ဖောရောင်ခြင်း)

အခြေခံကျင့်ဟန္တပါးများအတွက် အစိကဗျာဝက်မီးသာရောဂါး
နှလုံးနှင့် နှလုံးစွဲးအကြောက်ကဗျာယိုမြင်းနှင့် အခြေကဗုတုံးကြွေ့နှင့်

- ခြေထောက်သို့သွေးလျှောက်နှုန်း နည်းခြင်း (သို့မဟုတ်) သွေးမလျှောက်ခြင်းကြောင့် ခြေထောက်များအေးလာခြင်း၊ ခြေထောက်နာကျင်ခြင်း
- သွေးပေါင်ချိန်၁၈၀/၁၁၀ mmHg နှင့်အထက်ရှိပြီး ခေါင်းအပြင်းအထန်ကိုက်ခြင်း
- အမြင်မူန်ဝါးခြင်း၊ သတိမကောင်းခြင်း၊ သတိလတ်ခြင်း၊ တက်ခြင်း၊ လေဖြတ်ခြင်း၊ နှလုံးအမော ဖောက်ခြင်းစသည် ရောဂါလက္ခဏာများပေါ်လာခြင်း
- သွေးပေါင်ချိန်၂၂၀/၁၂၀ mmHg နှင့်အထက်
- သွေးတွင်းအချိန်ခါတ် ၃၂၅ mg/dl နှင့်အထက်ရှိနေခြင်း၊ ဆီးထဲတွင် ketone ခါတ်များ နေခြင်း
- ဂလူးကိုစုံသွင်းသော်လည်း ဆီးချို့ဆက်ကျနေခြင်း
- လူနာတွင် ဆီးချို့အမျိုးအစား(၁)ရှိနေသည်ဟု သံသယရှိခြင်း
- ရောဂါဗိုးဝင်၍ အပြင်းအထန်ဖျားခြင်း (သို့) ရောဂါဗိုးဝင်သောအနာရှိခြင်း(၃ ပမာ- ခြေထောက် သွေးမလျှောက်ရာမှုအနာဖြစ်ခြင်း)
- ရုတ်တရက် အမြင်အာရုံချို့ယွင်းသွားခြင်း
- ဆီးမသွားခြင်း
- နှလုံးခုန်မြန်ခြင်း (လက်ကောက်ဝတ်သွေးခုန်နှုန်း မြန်ခြင်း)

ဆေးရုံသို့ လွှဲပြောင်းသင့်သည့် အရေးပေါ်မဟုတ်သည့် အခြားသောအခြေနေများ

- နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ လေဖြန်းခြင်း၊ ဆီးချို့ရောဂါ၊ ကျောက်ကပ်ရောဂါ စသည် ရောဂါ များ ရှိထားသည့်လူနာများ (ပဏာမ ဆေးစစ်မှုများ မပြုလုပ်ဖူးသူများ)
- နှလုံးခုန်သံမူမမှန်ခြင်း၊ နှလုံးစည်းချက်မမှန်ခြင်းများ



- အသက်(џေ)အောက် သွေးပေါင်ချိန် ၁၄၀/၉၀mmHg နှင့် အထက်ရှိသူများ (Young Hypertension သွေးတိုးရွှေ့င်း အခြားအကြောင်းရင်း ရှိ/မရှိ စစ်ဆေးရန်)
- သွေးပေါင်ကျဆေး နှစ်ချိုး ပေါင်းသောက်နေသော်လည်းသွေးပေါင်ချိန် ၁၄၀/၉၀ mmHg (ဆီချို့ရောဂါရိပါက ၁၃၀/၈၀ mmHg နှင့်အထက်) အောက်မကျသော လူနာများ
- ဆီးထဲတွင် ketone ခါတ်များနေဖြိုး ယခုမှုဆီးချို့ရောဂါရိသည်ဟု သတ်မှတ်ခံရသော လူနာများ
- ဆီချို့ကျဆေး metformin အား အခြားဆီးချို့ကျဆေး ပါသည်ဖြစ်စေ၊ မပါသည် ဖြစ်စေ အများဆုံးပေးရမည့် ပမာဏပေးထားသောသော်လည်း ဆီးချို့မကျသော လူနာများ
- အမြင်အာရုံချို့ယွင်းနေသော ဆီးချို့ရောဂါ လူနာ (သို့မဟုတ်) လွန်ခဲ့သောနှစ်နှစ်အတွင်း အမြင်အာရုံနှင့် ပတ်သက်၍စမ်းသပ်စစ်ဆေးမှု မပြုလုပ်ထားသည့် လူနာများ
- ဆီးချို့ (သို့မဟုတ်) သွေးတိုးရောဂါရိနေသော ကိုယ်ဝန်ဆောင်အမျိုးသမီးများ
- သွေးတွင်း အဆီဓာတ်များနေခြင်း (၈mmol/l or ၂၁၀ mg/dl အထက်)
- ဆီးထဲတွင် အသားခါတ်များနေခြင်း (သို့မဟုတ်) ဆီးဆိပ်တက်ခြင်း
- ကျောက်ကပ်ရောဂါရိနေနိုင်သည့် လက္ခဏာများ
- ခြေထောက်သို့ သွေးလျောာက်နှုန်း နည်းခြင်း (သို့မဟုတ်) သွေးမလျောာက်သည့် လက္ခဏာ များ ရှိခြင်း

(ခ) မြို့နယ်/တိုက်နယ်ဆေးရုံမှ တိုင်းဒေသကြီး/ ပြည်နယ်/ ဗဟိုအဆင့် ပြည်သူ့ဆေးရုံကြီးများသို့

အောက်ဖြစ်ခြင်း

- Type 1 DM patients
- Poorly controlled type 2 DM
- DM with severe complications (DM Retinopathy, Severe Nephropathy (eGFR < 30), Uncontrolled Heart-failure)
- Young Hypertension (< 40 year old) (To look for secondary hypertension)
- To screen DM retinopathy



(က) မြို့နယ်/တိုက်နယ်ဆေးရုံမှ ကျေးလက်ကျန်းမာရေးဌာနသို့ ပြန်လည်ညွှန်းပို့ခြင်း

- လူနာဆေးရုံမှ ဆင်းပါက ဆေးရုံရက်ချိန်းပြန်ပြရန်နှင့် ရက်ချိန်းမတိုင်မိ ကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနတွင် ကျန်းမာရေး စောင့်ရှောက် မှုခံယူရန်အတွက် လူနာအား မှာကြားရန်
- NCD လူနာညွှန်းပို့ပုံစံတွင် ဖြည့်၍ ပြန်လည်ညွှန်းပို့ရန်
- လူနာတွင် NCD လူနာညွှန်းပို့ပုံစံမပါလာပါက ဆေးရုံဆင်းစာအုပ်တွင် ကျေးလက်ကျန်းမာရေးဌာန၏ ဆက်လက်ဆောင်ရွက်ပေးရမည်များကို သေချာစွာ ရေးသား ဖော်ပြပေး ရန်နှင့် လိုအပ်ပါက ကျေးလက်ကျန်းမာရေးဌာနရှိ အခြေခံကျန်းမာရေးဝန်ထမ်းများအား ဆက်သွယ်လမ်းညွှန်ပေးရန်



၄-၁-၆ ဆောင်ရွက်ရန်(၅) ရောဂါကုသမှုပေးရန်အတွက် စဉ်းစားရန်

- ဆီးချို့သွေးချို့နှင့် နှလုံးသွေးကြောရောဂါရိသော လူနာအား (နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါ၊ လေဖြန်းရောဂါ၊ လေသင်တုန်းဖြတ်ခြင်းရောဂါ၊ ခြေလက်သွေးကြောပိတ်ရောဂါ၊ ကျောက်ကပ်ရောဂါများတွင် အကယ်၍ ကောင်းစွာ ထိန်းသိမ်းထားနိုင်လျှင် ယခင် ညွှန်ကြားထားသော ကုသမှုကို ဆက်ပေးရန်နှင့် နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေ ၂၀ % အထက်ရှိသူများအဖြစ် သတ်မှတ်ရန်။
- ဆီးအတွင်း အသားခါတ်ပါနေသူများ၊ မျက်စိအမြှင်လွှာရောဂါရှိသူများနှင့် နှလုံးသွေးလွတ်ခန်းမကြီးနေသူများ၊ သွေးပေါင်ချိန် အမြဲတမ်း ၁၆၀/၁၀၀ mmHg နှင့်အထက် ရှိနေသူများ အားလုံးကို သွေးပေါင်ထိန်းဆေးကုသမှု ပေးသင့်ပါသည်။
- သွေးတွင်းအဆီးခါတ် (Total Cholesterol) ၈ mmol/L (320mg/dl) နှင့် အထက်ရှိ နေသူများ အားလုံးကို ကျိန်းမာရေးနှင့် ညီညွတ်သော လူဘဝနေထိုင်မှုပုံစံ အကြံ့ဌာဏ်ပေးရန်နှင့် Statin ဆေးဝါးနှင့် ကုသမှုပေးသင့်သည်။



အခြေခံကျင့်ဟန္တပို့ဆောင်ရွက်မှုများအတွက် အစီကာမက္ခာဝက်ဖို့သောဆောင်များ
နှင့် နှလုံးစွဲမြှောက်ခြင်းနှင့် အခြေခံကုတ်ကုပ်မြှောင်း

ဆီးချို့သွေးချို့ရောဂါ(Diabetes)

ဆီးချို့ရောဂါလက္ခဏာများမှာ

- ဆီးသွေးများခြင်း
- ရေဝတ်ခြင်း
- ကိုယ်အလေးချိန် ကျဆင်းခြင်းတို့ ဖြစ်ပါသည်။

ဆီးချို့သွေးချို့ရောဂါဟု သတ်မှတ်နိုင်သည့် အခြေအနေ(Diagnosing Diabetes)

Fasting Blood Sugar (FBS) ၁၂၆ mg % နှင့်အထက် (နံနက်စာမစားမီ စစ်သည့် သွေးချို့)
(သို့မဟုတ်)

Random Blood Sugar (RBS) ၂၀၀ mg % နှင့်အထက် (ကြိုက်သည့်အချိန်
စစ်သည့်သွေးချို့) (သို့မဟုတ်)

၃-လ ပျော်မျှသွေးချို့ (HbA1c) ၆.၅% နှင့် အထက်

(ဆီးချို့ရောဂါ လက္ခဏာရှိလျှင် သွေးချို့ကိစိကြိမ်များရုံနှင့် ရောဂါ သတ်မှတ်နိုင်ပါသည်။

ဆီးချို့ရောဂါလက္ခဏာမရှိလျှင် J-ကြိမ် စစ်ဆေးပြီးများလျှင် ဆီးချို့သွေးချို့ရောဂါဟု သတ်မှတ်
သည်။)



ကုသခြင်း

Monotherapy (ဆေးတစ်မျိုးဖြင့်ကုသခြင်း)

- ကြိုက်သည့်အချိန်စစ်သည့် သွေးချို့ ၂၅၀ mg % အောက်ဖြစ်လျှင် ဆေးတစ်မျိုးတည်းဖြင့် ကုသနိုင်ပါသည်။
- Metformin ၅၀၀ mg တစ်နှာနှစ်ကြိုမ်နှင့်စျေး ပေးပါမည်။ (အစာနှင့်သာက်ရန်)
- တစ်ပတ်အကြာတွင် သွေးချို့မကျလျှင် ဆေးပမာဏကို တိုးနိုင်ပါသည်။
- အများဆုံးပေးနိုင်သည့်ပမာဏ - ၂၀၀၀ mg (၅၀၀ mg J-လုံး J-ကြိုမ်) အများဆုံး ပေးနိုင်သည်အကြိုမ် (၁)ရက်လျှင် (၂)ကြိုမ်ခဲ့ ပေးနိုင်သည်။
- ပုံမှန်ဆက်လက်သာက်နိုင်သည့်ပမာဏ- ၂၀၀၀ mg (၅၀၀ mg J-လုံး J-ကြိုမ်)
- Metformin ၈၅ ဘေးထွက်ဆိုးကျိုးများ မခံနိုင်လျှင်(သို့) Metformin နှင့် မသင့်လျော်လျှင် Gliclazide ၈၀ mg/ Glimepride ၂ mg တစ်နှာ တစ်ကြိုမ်မှ နှစ်ကြိုမ် အများဆုံး ပေးနိုင်ပါသည်။ Gliclazide တစ်ခါသာက် J-လုံး တစ်နှာ နှစ်ကြိုမ် (၃၂၀ mg) ထိ ပေးနိုင်ပါသည်။ Glimepride တစ်ခါသာက် J-လုံး တစ်နှာ နှစ်ကြိုမ် (၈ mg) ထိ ပေးနိုင်ပါသည်။

Combination Therapy (ဆေးနှစ်မျိုးဖြင့် ကုသခြင်း)

- ကြိုက်သည့်အချိန်စစ် သွေးချို့ ၂၅၀ mg to ၃၇၀ mg % ဖြစ်လျှင် ဆေးနှစ်မျိုး ပေါင်း၍ ပေးရမည်။ Metformin ၅၀၀ mg တစ်နှာနှစ်ကြိုမ်နှင့် Gliclizide ၈၀ mg/ Glimepride ၂ mg တစ်နှာ J-ကြိုမ် ပေးနိုင်သည်။
- သွေးချို့ပမာဏပေါ်မှုတည်၍ ဆေးကိုတိုး၍ ရပါသည်။ အများဆုံး Gliclizide ၈၀ mg J-လုံး J-ကြိုမ် (၃၂၀ mg)/ Glimepride ၂ mg J-လုံး J-ကြိုမ် (၈ mg) နှင့် Metformin (၅၀၀ mg) J-လုံး J-ကြိုမ် (၂၀၀၀ mg) ပေးနိုင်ပါသည်။



ဆီးချို့ကျဆေးများနှင့်ပတ်သက်၍ သတိထားရမည့်အချက်များ

Metformin

- ပျို့ခြင်း၊ အနိခြင်း၊ ဝမ်းလျှောခြင်း၊ ကျောက်ကပ်အဆိပ်တက် (Serum Creatinine ၁၅ mg %) ထက်များလျှင် (Metformin) ကိုမသုံးသင့်ပါ။
- Metformin သုံးလက်စ လူနာတွင် ကျောက်ကပ်အဆိပ်တက် (Serum Creatinine ၁၅ mg %) ထက်များလာလျှင် ဆေးရပ်ရန်။

Gliclazide/Glimepride

- ကိုယ်အလေးချိန်တက်လွန်းခြင်း၊ သွေးချို့ကျလွန်းခြင်း

ဆေးကုသမှုပေးထားသည့် လူနာများတွင် ရှိသင့်သည့်သွေးချို့ပမာဏ

- | | | |
|--|---|------------------|
| • Fasting Blood Sugar (FBS) | - | (၈၀ - ၁၃၀ mg %) |
| ည(၁၀)နာရီ နောက်ပိုင်း မည်သည့်အစာမှ မစားဘဲ (ရေသောက်နိုင်) နံနက် (၇)နာရီ သွေးချို့ | | |
| • 2-hour postprandial (2HPP) | - | (၁၈၀ mg %) အောက် |
| စားပြီး J-နာရီ | | |
| • Random Blood Sugar (RBS) | - | (၂၀၀ mg %) အောက် |
| ကြိုက်သည့်အချိန်စစ် | | |
| • ၃-လျှောက်မျှသွေးချို့ (HbA1c) | - | (၇ %) အောက် |



သွေးတွင်းအချိုခါတ် လျော့နည်းခြင်း

ရောဂါလက္ခဏာများ

- ခေါင်းမူးခြင်း၊ ချွေးစေးပြန်ခြင်း၊ ဆာလောင်ခြင်း
- တက်ခြင်း၊ သတိလတ်ခြင်း


(အထက်ပါရောဂါလက္ခဏာများရှိလျင် ချက်ချင်း သွေးချိုစစ်ရန်)

သွေးချိုခါတ်စစ်ဆေးရှု သွေးချို ၇၀ mg % အောက်ကျနေလျင်

- သကြားရည်သောက်ခြင်း (သို့မဟုတ်) 50% Glucose J-လုံးကို သွေးကြောတွင်း ထိုးခြင်း
ပြုလုပ်ရမည်။
- သောက်လက်စဆေးများ၊ အစားအစာများကို ပြန်လည်စစ်ဆေးရမည်။



ଶ୍ରୀକୃଷ୍ଣାର୍ଥ ଗୁରୁତ୍ବପୂର୍ଣ୍ଣ



သွေးတိုးရောဂါ (Hypertension)

သွေးတိုးရောဂါဟု သတ်မှတ်နိုင်သော အခြေအနေ (Diagnosing Hypertension)

သွေးပေါင်ချိန် ၁၄၀/၉၀ mmHg နှင့်အထက် - ၅ မီနှစ်ခြားနား၍ သွေးပေါင်ချိန် နှစ်ခါတိုင်းရန်။

သွေးပေါင်ချိန် ၁၆၀/၁၀၀ mmHg နှင့်အထက် - ချက်ချင်းဆေးကုသရန်။

မှတ်ချက်။ ။ သွေးပေါင်ချိန် ၁၃၀-၁၃၉/၈၀-၈၉ mmHg နှင့် နှလုံးသွေးကြောရောဂါ
ဖြစ်နိုင်ချေ ရာခိုင်နှုန်းနည်းသူများသည် သွေးတိုးရောဂါရှိသူများ လိုက်နာသင့်သော ကျန်းမာရေးနှင့်
ညီညွတ် သော အပြုအမူအနေအထိုင်များကို လိုက်နာရန်။




အခြေခံကျင့်ပေါ်မှုများအတွက် အစိကဗ္ဗာဂိုလ်နှင့်သာစရာဂျာ
နှင့်နှင့် နှလုံးစွဲအပြောက်ရှိလိုပြီးနင့် အခြေကုတ်ပုံး

သွေးတိုးရောက် ကုသပုံ ပုံစံ

Calcium Channel Blocker (CCB) Protocol

အသက်(၄၀)နှင့်အထက်ရှိသူများအားလုံး သွေးပေါင်ချိန်ရန်



သွေးတိုးရောဂါ ကုသမ္မခံယူနေသူ၏ ရှိသင့်သော သွေးပေါင်ချိန် (Target Blood Pressure)

- သွေးပေါင်ချိန် ၁၄၀/၉၀ mmHg အောက်သို့ သွေးပေါင် ထိန်းထားရန်။
- ဆီးချို့/သွေးချို့ရောဂါရှိသူနှင့် နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ချေ ရာခိုင်နှုန်းများသူများ (၁၀% နှင့်အထက်) တွင် သွေးပေါင်ချိန် ၁၃၀/၈၀ mmHg အောက်သို့ သွေးပေါင်ထိန်းထားရန်။

Amlodipine (Calcium Channel Blocker-CCB) အသုံးပြုခြင်း၏ အားသာချက်နှင့်

အားနည်းချက်များ

အားသာချက်များ

- မည်သည့် လူမျိုးတွင်မဆို အသုံးပြုနိုင်သည်။
- ကျောက်ကပ်နှင့် ဆားဓါတ် အခြေအနေများကို ပုံမှန် စစ်ဆေးနေရန် မလိုအပ်ပါ။
- အမျိုးသမီးများ ကိုယ်ဝန်ဆောင်နေစဉ် ကာလအတွင်း ဆေးပြောင်းရန် မလိုအပ်ပါ။

အားနည်းချက်များ

- ဆီးဆေးများထက် ဈေးကြီးပါသည်။

ဆေးသောက်နေသော လူနာ (၁၀%) တွင် ခြေထောက် ရောင်ရမ်းတတ်ပါသည်။ (အထူးသဖြင့် CCB သွေးပေါင်ကျဆေးတစ်မျိုးတည်းအား အများဆုံး ပေးနိုင်သည့် ပမာဏ ပေးထားလျှင်)

Ramipril 5 mg / Enalapril 5 mg (Angiotensin Converting Enzyme Inhibitor-ACEI)

or Losartan Blocker-ARB) အသုံးပြုခြင်း၏ အားသာချက်နှင့် အားနည်းချက်များ

အားသာချက်များ

- နှလုံးသွေးကြောပိတ်ဖူးသူများနှင့် နှလုံးညှစ်အား နည်းသူများနှင့် ဦးနောက်လေဖြတ်ဖူးသူများတွင် ပို၍ အကျိုးရှိပါသည်။

အားနည်းချက်များ

- အခြားသော သွေးပေါင်ကျဆေးများထက် ဈေးကြီးပါသည်။



အခြေခံကျင့်ဟန္တပါများအတွက် အစိကဗျာဝက်နှင့်သောဆာဂါဌား
နှင့် နှလုံးအတွက် အကြောက်ရှိသော အကြောက်နှင့် အခြေခံကဗျာဝက်

- Ramipril (ACEI) သောက်သုံးသောလူနာ (၁၀၀%) တွင် ချောင်းဆိုးနှင့်ပါသည်။
- Allergy ကဲ့သို့ (ဥပမာ - မျက်လုံးနှင့် နှုတ်ခမ်း) ရောင်ရမ်းခြင်း လူအနည်းစုတွင် ဖြစ်နိုင်ပါသည်။ (Losartan (ARB) သောက်သူများတွင် မဖြစ်ပါ။)
- ကိုယ်ဝန်ဆောင်စဉ် သောက်သုံး၍ မရပါ။
- ပိုတက်ဆီယမ်ခါတ် များနှင့်ပါသည်။ (အထူးသဖြင့် နာတာရှည် ကျောက်ကပ်ဝေဆာရှင်များ)

သွေးတိုးရောဂါရိသူများတွင် သွေးကျော် (Aspirin) နှင့် သွေးတွင်းအဆီကျော် (Atorvastatin)

သောက်သုံးသူများ

- နှလုံးသွေးကြောပိတ်ခဲ့ဖူးသူများ၊ လေဖြတ်ခဲ့ဖူးသူများ
 - ဆီးချို့ သွေးချို့ရှိသူများ
 - နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ချေရာခိုင်နှုန်း မြင့်သူများ (၁၀% နှင့်အထက်)
- * သွေးကျော် (Aspirin 75) မစမိ သွေးပေါင်ချိန် ၁၄၀/၉၀ mmHg အောက်ရှိရန် လိုအပ်သည်။
- * ဆီးချို့ရောဂါရိသူများနှင့် နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ချေ ၁၀% - ၂၀% ကြားရှိသူများတွင် Aspirin ၇၅ mg နှင့် Atorvastatin ၁၀ mg ထပ်ထည့်ရန်။
- * နှလုံးသွေးကြောပိတ်ဖူးသူများ၊ လေဖြတ်ဖူးသူများနှင့် နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ချေ ရာခိုင်နှုန်း ၂၀% နှင့်အထက်ရှိသူများတွင် Atorvastatin ၂၀ mg ထပ်ထည့်ရန်
- * ကိုယ်ဝန်ဆောင်စဉ် Atorvastatin သောက်သုံး၍ မရပါ။



ဆေးရုံသို့ ထွဲပြောင်းသင့်သည့် အခြေအနေများ

- သွေးတိုးရောဂါကုသပုံတွင် ပြထားသော ဆေးများကို သောက်သုံးနေသော်လည်း သတ်မှတ် သွေးပေါင်ချိန် မရောက်ရှိသူများ။
- အရေးပေါ်အခြေအနေတစ်ခုခု ပေါ်ပေါက်လာလျှင် (လေဖြတ်ခြင်း၊ နှလုံးအမော ဖောက်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ဆီးသွားနည်းခြင်း၊ ဖောရောင်ခြင်း)
- ဆေးဝါးများ၏ သေးထွက်ဆိုးကျိုးများ ပြင်းထန်လာလျှင် (၃၂ ပမာ - ဖောရောင်ခြင်း၊ ရင်တုန်ခြင်း)
- * အကယ်၍ သွေးပေါင်ချိန်သည် တိုက်နယ်ဆရာဝန်/သမားတော်မှ ပေးထားသော အခြား သွေးပေါင်ကျဆေး တစ်မျိုးမျိုးနှင့် ထိန်းနိုင်နေလျှင် သွေးပေါင်ကျဆေး ပြောင်းလဲရန် မလို အပ်ပါ။
- * အကယ်၍ လူနာသည် မတ်တပ်ရပ်နေစဉ် မိုက်ခနဲ ခံစားရလျှင် မတ်တပ်ရပ်လျက် သွေးပေါင်ချိန်ရန်နှင့် အပေါ်သွေးပေါင်ချိန်သည် ၁၁၀ mmHg အောက် အမြဲရှိနေလျှင် ဆေးပမာဏ သို့မဟုတ် ဆေးအမျိုးအစား တစ်မျိုးမျိုးကို လျှော့ရန်။



နှလုံးသွေးကြောရောဂါမြစ်နိုင်ချေအရကုသမှုပေးခြင်း

နှလုံးသွေးကြောရောဂါ

မြစ်နိုင်ချေ ၅ % ထက် နည်းသူများ

- အစိမ်းကွက်ထဲ၌ ကျရောက်က အန္တရာယ်နည်းပါးသည်။
- စားသောက်နေထိုင်ပြုမှုသည့် ပုံစံကို ပြောင်းလဲပြင်ဆင်မှု ပြုလုပ်ရပါမည်။ ဆေးလိုပ်ဖြတ်ရမည်။
- ဆီးချို့ရှိလျှင် ဆီးချို့ကို ကုသရန်၊ သွေးတိုးရှိလျှင် သွေးတိုးကို ကုသရန်။
- နောက် (၁၂)လကြောက နှလုံးသွေးကြောရောဂါ အန္တရာယ်အချက်အလက်များကို ပြန်လည်စစ်ဆေးရပါမည်။

နှလုံးသွေးကြောရောဂါ

မြစ်နိုင်ချေ ၅ % မှ < ၁၀ %

- အဝါရောင်အကွက်ထဲ ကျရောက်နေက အန္တရာယ် အသင့်အတင့် ရှိပါသည်။
- စားသောက်နေထိုင်ပြုမှုသည့် ပုံစံကို ပြောင်းလဲပြင်ဆင်မှု ပြုလုပ်ရပါမည်။ ဆေးလိုပ်ဖြတ်ရမည်။
- ဆီးချို့ရှိလျှင် ဆီးချို့ကိုကုသရန်၊ သွေးတိုးရှိလျှင် သွေးတိုးကို ကုသရန်။
- နောက် (၃)လတစ်ကြိမ် နှလုံးသွေးကြောရောဂါ အန္တရာယ်အချက်အလက်များကို ပြန်လည်စစ်ဆေးရပါမည်။



နှလုံးသွေးကြောရောဂါ

ဖြစ်နိုင်ချေ ၁၀% မှ <၂၀%

- လိမ္မာ်ရောင်အကွက်၌ ကျပါက အန္တရာယ် ကြီးပါသည်။
- စားသောက်နေထိုင်ပြုမှုသည့် ပုံစံကို ပြောင်းလဲပြင်ဆင်မှု ပြုလုပ်ရပါမည်။ ဆေးလိပ်ဖြတ်ရမည်။
- ဆီးချို့ရှိလျင် ဆီးချို့ကိုကုသရန်၊ သွေးတိုးရှိလျင် သွေးတိုးကို ကုသရန်။
- Statin / Atovastatin 10 mg နေ့စဉ်တိုက်ရန်။
- Aspirin 75 mg နေ့စဉ်အစာစားပြီး သောက်ရန်။
- ဆေးရုံသို့ ညွှန်းပို့ရန်။
- နောက် (၃)လတစ်ကြိမ် နှလုံးသွေးကြောရောဂါ အန္တရာယ်အချက်အလက်များကို ပြန်လည် စစ်ဆေးရပါမည်။

နှလုံးသွေးကြောရောဂါ

ဖြစ်နိုင်ချေ ၂၀% နှင့်အထက်

- အနိုင်နို့ပို့ရောင် အကွက်၌ ကျပါက အန္တရာယ် အလွန်များပါသည်။
- စားသောက်နေထိုင်ပြုမှုသည့် ပုံစံကို ပြောင်းလဲပြင်ဆင်မှု ပြုလုပ်ရပါမည်။ ဆေးလိပ်ဖြတ်ရမည်။
- ဆီးချို့ရှိလျင် ဆီးချို့ကိုကုသရန်၊ သွေးတိုးရှိလျင် သွေးတိုးကို ကုသရန်။



အခြေခံကျိုးမာရေးလုပ်ငန်းမှာ အတွက် အမိန့်ကျော်စောင့်သော ဆရာတိများ
နှင့် နှုန်းများ မြောက်ရေးရုံး မြတ်စွာ အနေဖြင့် အခြေခံကျိုးမာရေးလုပ်ငန်းမှာ

- Statin / Atovastatin 20 mg နေ့စဉ်တိုက်ရန်။
- Aspirin 75 mg နေ့စဉ်အစာစားပြီး သောက်ရန်။
- ဆေးရုံသို့ ညွှန်းပို့ရန်။
- နောက် (၃)လတစ်ကြိမ် နှုန်းသွေးကြောရောက် အန္တရာယ်အချက်အလက်များကို ပြန်လည်
စစ်ဆေးရပါမည်။

၄-၁-၇ အခြားဆောင်ရွက်ရန်များ

- (က) လူနာအားကျွန်းမာရေးပညာပေးဆွေးနွေးခြင်း
- (ခ) ဆေးကုသမှု စနစ်တကျခံယူရန် လူနာအား ရှင်းပြသင့်သည့်အချက်များ
- (ဂ) ဆီးချို့သွေးချို့လူနာများအတွက်အထူးအကြံပေးခြင်း
- (ဃ) သွေးတိုးလူနာများအတွက် အထူးအကြံပေးခြင်း

(က) လူနာအားကျွန်းမာရေးပညာပေးဆွေးနွေးခြင်း

ကျွန်းမာရေးနှင့် ညီညွတ်သော အပြုအမှု အနေအထိုင်များ ကျင့်သုံးစေရန်အတွက် လူနာအား
အောက်ပါတို့ကို ပညာပေးဆွေးနွေးရန်။

- (၁) ကျွန်းမာရေးနှင့် ညီညွတ်သော အစားအသောက် စားသုံးရန်။
- (၂) ကိုယ်လက်လူပ်ရားမှု လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ရန်။
- (၃) ဆေးလိပ်၊ ဆေးချက်ကြီး သုံးစွဲခြင်းကို ရပ်ရန်။
- (၄) အန္တရာယ်ဖြစ်အောင် အရက်သောက်ခြင်းမှ ရှောင်ကြည်ရန်။



(၁) ကျိုးမာရေးနှင့် ညီညွတ်သော အစားအသောက် စားသုံးရန်

သစ်သီးနှင့် ဟင်းသီးဟင်းရွက်

- ဟင်းသီးဟင်းရွက်နှင့် အသီးအနှံး များများစားသုံးရန် : နေစဉ် သစ်သီးနှင့် ဟင်းသီးဟင်းရွက် ၅ ပုံစာ (၄၀၀-၅၀၀ ကရမဲ) စားသုံးရန်။ (တစ်ပုံဆိုသည်မှာ - လိမ့်သီး (သို့မဟုတ်) ပန်းသီး (သို့မဟုတ်) ငှက်ပျောသီးတစ်လုံး (သို့မဟုတ်) ချက်ပြုတ်ထားသော ဟင်းသီးဟင်းရွက် ထမင်းစားစွန်း (၃) စွန်းနှင့် ညီမျှသည်)

ပဲအမျိုးမျိုး

- ပဲအမျိုးမျိုး၊ အစွဲအဆန်နှင့် ပိုတက်ဆီယမ် ကြွယ်ဝသော အစားအစာများကို စားသုံးရန်။

အသား/ငါး

- အနိုင်ရောင်အသား (ဆိတ်သား၊ ဝက်သား၊ အမဲသား) စားသုံးသည့် ရက်ကို ကန့်သတ်ရန်။ (တစ်ပတ် နှစ်ကြိမ်ထက် မပို၍)
- အဆီပါသောငါး (ဥပမာ - ငါးမြင်း၊ ငါးတန်း) ကို တစ်ပတ်လျှင် အနည်းဆုံး နှစ်ကြိမ် စားသုံးရန်။
- အချိုခိုက်များသော အစားအစာများ (ကိုတ်မုန္ဒာ၊ ကွတ်ကိုး၊ သကြားလုံး၊ အချိုရည်) များကို ရှောင်ကြည်ရန်။

အဆီ

- ကျိုးမာရေးနှင့် ညီညွတ်သော သံလွင်ဆီ၊ ပဲပိစပ်ဆီ၊ ပြောင်းဖူးဆီ နှင့် နေကြာစွေဆီတို့ကို စားသုံးရန်။
- အဆီများသောအသား၊ နှုန်းနှုန်းထွက်အဆီနှင့် ဟင်းချက်ဆီ စားသုံးမှုကို ကန့်သတ်ရန်။ (နေစဉ် ထမင်းစားစွန်း J-စွန်းထက် လျှော့ချစားသုံးရန်)



ဆေး

- ဆားသုံးစွဲမှု ပမာဏ လျှော့ချရန် : တစ်နှောက် လက်ဖက်ရည်စွန်းတစ်စွန်းထက် လျှော့ချရန်။
- ချက်ပြေတ်ရာတွင် ဆားကို လျှော့သုံးရန် : ဆားပါဝင်မှုများသော ငါးပါး၊ ငါးခြာက်၊ ငါးပြောရည်စားသုံးမှုကို ရှောင်ရန်။ (သွေးတိုးရောဂါ ဝေဒနာရှင်များအတွက် အထူးလိုက်နာ ရမည့်အချက် ဖြစ်ပါသည်။)
- အသင့်စားနှင့် အမြန်စား အစားအစာများကို ကန့်သတ်စားသုံးရန်။

ဆီးချို့သွေးချို့လူနာများအနေဖြင့်

- ကြိုက်သလောက်စားနှင့်သော အစားအစာများ - အသား၊ ငါး၊ ဟင်းသီးဟင်းရွက်ပဲ
- အသင့်အတင့်စားနှင့်သော အစားအစာများ - ဆန်း၊ ဂျို့၊ ခေါက်ဆွဲ
- ချို့သောအသီး၊ အရည်၊ မုန်များကို ဆီးချို့တက်နေချိန်တွင် မစားသင့်ပါ။

(j) ကိုယ်လက်လူပ်ရား လေ့ကျင့်ခန်းမှန်မှန် ပြုလုပ်ရန်

အမြန်လမ်းလျောက်ခြင်းကဲသို့သော ပြင်းထန်မှု အတော်အသင့်ရှိသည့် ကိုယ်လက်လူပ်ရားမှ လေ့ကျင့်ခန်းအား အနည်းဆုံး တစ်ရက်လျှင် (၃၀)မိန့်၊ တစ်ပတ်လျှင် (၅) ရက်ခန့်ပြုလုပ်ရန်။

- ကယ်လိုရီများသော အစားအစာများကို လျှော့ချစားသုံးခြင်း၊ လုံးလောက်သော ကိုယ်လက်လူပ်ရားလေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် ကိုယ်အလေးချိန် ထိန်းသိမ်းပြီး အဝလွန်ခြင်းမှ ရှောင်ကျဉ်ရန်။

(၃) ဆေးလိပ်ဆေးရွက်ကြီး သုံးစွဲခြင်းမှ ရှောင်ကြဉ်ရန်

- ဆေးလိပ်မသောက်တတ်သေးသူများအနေဖြင့် အစလုပ်၍ မသောက်မိစေရန်။
- ဆေးလိပ်သောက်သူများ ဆေးလိပ်ဖြတ်ရန်အတွက် လေးလေးနက်နက် တိုက်တွန်း
အကြံပြုရန်နင့် ငှင့်တို့၏ အားထုတ်မှုကို အားပေးရန်။
- အခြားသော ဆေးရွက်ကြီး သုံးစွဲသူများကိုလည်း သုံးစွဲမှုရပ်ရန်အတွက် အကြံပြုရန်။
- သူတစ်ပါး၏ ဆေးလိပ်ငွေးကို ရှာရှိကိုမိခြင်းမှ ရှောင်ကြဉ်ရန်။

(၄) အန္တရာယ်ဖြစ်အာင်အရက်သောက်ခြင်းမှ ရှောင်ကြဉ်ရန်

- အရက်ဖြတ်ခြင်းကို အားပေးရန်။
- အရက်ကိုဆေးဖြစ်ဝါးဖြစ်ဟူသောအကြောင်းပြချက်ဖြင့် စတင်သောက်သုံးမှု ပြအောင်
မတိုက်တွန်းရန်။
- အရက်အလွန်အကျိုးသောက်သုံးခြင်းမှ ရှောင်ကြဉ်ရန်။ (တစ်နွေလျှင် ၂ ယူနစ်ထက်မပို၍
တစ်ပတ်လျှင် အန်ည်းဆုံး ၂ရက် ရှောင်ကြဉ်ရန်)
- တစ်နွေလျှင် အရက် > ၂ ယူနစ် (အမျိုးသား) > ၁ ယူနစ် (အမျိုးသမီး) သောက်သုံးသူများကို
လျှော့သောက်အောင် အကြံပြုရန်။
- တစ်ယူနစ် = ဘီယာသံဗူးသေးတစ်ဗူးခွဲ (သို့မဟုတ်) ဘီယာသံဗူးကြီး တစ်ဗူး (5 % alcohol),
၁၀၀ ml ရိုင် (10% alcohol)၊ အရက်ပြိုင်း ၁၀၀ ml (40 % alcohol)
- အခြားသော အန္တရာယ်ရှိနိုင်သော အလားအလာရှိပါက လူနာများကို အရက်မသောက်ရန်
အတွက် အကြံပြုရန်။ (ဥပမာ - ယာဉ် (သို့မဟုတ်) စက်မောင်းနေစဉ်၊ ကိုယ်ဝန်ဆောင်စဉ်
(သို့မဟုတ်) နှီးတိုက်နေစဉ်)



(ခ) ဆေးကုသမှု စနစ်တကျ ခံယူရန် လူနာအားရှင်းပြသန့်သည့် အချက်များ

- လူနာများအား ဆေးသောက်ပုံ သောက်နည်း သင်ကြားပေးရန်၊ ဆေးသောက်သုံးနည်းအား ရှင်းပြရန် (သောက်ရမည့် ပမာဏ၊ အကြိမ်အရေအတွက်၊ ဆေးသောက်နည်း အညွှန်းကပ် ပေးရန်)၊ ဆေးပြတ်လပ်မှု မရှိအောင် ဆောင်ရွက်ရန်၊ ဆေးမှန်မှန်သောက်ရန်၊ ဆေး၏ ဘေးထွက်ဆိုးကျိုးများကို ရှင်းပြရန်။
- လူနာမှ ဆေးသောက်ပုံသောက်နည်းနှင့် ပတ်သက်၍ သေချာနားလည်ကြောင်း ပြန်လည် စစ်ဆေးရန်။
- သွေးပေါင်ချိန်၊ သွေးချိန်းတွင်းအဆီမဲ့တိကိုမှန်မှန်စစ်ဆေးရန်။
- မည်သည့်လက္ခဏာမျှ မပေါ်ပေါက်စေကာမူ ဆေးဝါးများကို မှန်မှန်သုံးစွဲရန်။
- သွေးပေါင်ကျွွားလျှင် (သို့မဟုတ်) ဆီးချိုကျွွားလျှင်လည်း ဆေးကိုမရပ်ပဲ ပုံမှန် ထိန်းသီမ်းနှင့်ရန် ဆက်လက်သောက်သုံးရန်။

(ဂ) ဆီးချိုသွေးချိုလူနာများအတွက် အထူးအကြံပေးခြင်း။

- အဝလွန်သည့် လူနာများကို အစာလျှော့စားခြင်းဖြင့် ကိုယ်အလေးချိန် လျှော့ချုပ်အတွက် လမ်းညွှန်ရန်။ ၆-လအတွင်း လက်ရှိအလေးချိန်၏ ၅-၁၀% လျှော့ချုပ်။
- လူနာအားလုံးကို အချိုညွှန်းကိုန်းလျှော့နည်းသော အစားအစာများကို ဦးစားပေး စားသုံးရန် အတွက် အကြံပြုလမ်းညွှန်ရန်။ (ဥပမာ - ပဲအမျိုးမျိုး၊ ပဲတောင့်ရည်၊ ဥာ အဆံနှင့် အချိုထပ် မထည့်ထားသော သစ်သီးများ)
- အကယ်၍ သောက်သုံးနေသော ဆီးချိုထိန်းဆေးသည် ဆီးချိုအလွန် ကျဆင်းစေနိုင်ပါက သကြား (သို့မဟုတ်) အချိုကို ကိုယ်နှင့်တစ်ပါတည်း ဆောင်ထားရန်။



- ဆီးချို့ရောဂါရိသည်ဟု စသိသိခြင်း မျက်စိအထူးကုဆရာဝန်ကြီးနှင့် ဆီးချို့ ကြောင့်ဖြစ်သော မျက်စိအမြင်လွှာရောဂါ ရှိ/မရှိ စစ်ဆေးရန်နှင့် နောက်ပိုင်းတွင် (၂)နှစ်တစ်ကြိမ် (သို့မဟုတ်) မျက်စိဆရာဝန်ကြီးမှ ညွှန်ကြားသည့်အတိုင်း စစ်ဆေးရန်။
- ခြေစွမ် (သို့မဟုတ်) ဖိန်ပါဘဲ လမ်းလျောက်ခြင်းမှ ရောင်ကျဉ်ရန်။
- ခြေထောက်ကို ကြောက်သီးနှံးများသာ ရေဖြင့်ဆေးပြီး သေချာစွာအခြာက်ခံရန်။ (အထူးသဖြင့် ခြေချောင်းများကြားတွင်)
- အသားမာ (သို့မဟုတ်) ကြောက်နှီများကို လိုးဖြတ်ခြင်းမပြုရန်နှင့် ဓာတုစားဆေး များကို ငှုံးတို့ပေါ်တွင် မလိမ့်ရန်။
- ခြေထောက်ကို နေစဉ်ကြည့်ရှုရန်၊ အကယ်၍ ထိခိုက်ခဏ်ရာ (သို့မဟုတ်) ပြဿနာ တစ်စုံတစ်ရာ တွေ့ရှုပါက သက်ဆိုင်ရာ ကျွန်းမာရေးဝန်ထမ်း/ ဆရာဝန်ထံ သွားရောက် ပြသရန်။

(၁) **နောက်အကြိမ်ဆေးခန်းလာစဉ်ဆောင်ရွက်ရန်လုပ်ငန်းများ (စာမျက်နှာ ၃)**

(၂) **Streptococcal ရောဂါပိုးကြောင့်ဖြစ်သော လည်ချောင်းနာခြင်း/ အာသီးယောင်ခြင်း ကုသနည်းလမ်းညွှန် (Treatment of Streptococcal Pharyngitis for BHS)**

(၁) ရောဂါလက္ခဏာများ (Symptoms of Streptococcal Pharyngitis)

- အဖျားတက်ခြင်း၊
- လည်ချောင်းနာခြင်း၊
- အာသီးယောင်ခြင်း၊
- လည်ပင်းရှိ ပြန်ရည်ကြောဖဗုံများ ကြီးလာခြင်း၊



အခြေခံကျင့်ဟန္တနိုင်ပျော်အတွက် အစိကဗျာဝက်ဖို့သောဆရာတ်
နှင့်နှင့် နှလုံးဆွဲးကြောရောဂါကာကွယ်ပြုးနင့် အခြေကုတ်ကာပွဲနဲ့

(j) ကုသခြင်း (Streptococcal ရောဂါးကြောင့်ဖြစ်သော လေးဘက်နာရောဂါ ဖြစ်ပွားမှုမှ ကာကွယ်ခြင်း)

- ကလေး (အသက် ၅၇၌ မှ ၁၂၅၉၌အတွင်း) Penicillin V ၂၅၀ မီလိုက်ရမဲ့
သောက်ဆေးကို တစ်ရက်လျှင် ၃ ကြိမ် (၈ နာရီခြားတစ်ခါ) ၁၀ရက်သောက်ရပါမည်။
- လူကြီး (အသက် ၁၂၅၉၌ အထက်) Penicillin V ၅၀၀ မီလိုက်ရမဲ့ သောက်ဆေးကို
တစ်ရက်လျှင် ၃ ကြိမ် (၈ နာရီခြား တစ်ခါ) ၁၀ ရက် သောက်ရပါမည်။
- Penicillin V နှင့် ဓာတ်မတည့်ခြင်း (ယားယံခြင်း၊ အနီကွက်ထွက်ခြင်း၊
အသက်ရှုံးကြပ်ခြင်း) ဖြစ်ပေါ်လာပါက (သို့မဟုတ်) Penicillin V နှင့်
ဓာတ်မတည့်သည့် ရောဂါ ရာဇ်ဝင်ရှုပါက Erythromycin ပြောင်းသောက်ရပါမည်။
- ကလေး (အသက် ၅၇၌ မှ ၁၂၅၉၌အတွင်း) Erythromycin ၂၅၀ မီလိုက်ရမဲ့
သောက်ဆေးကို တစ်ရက်လျှင် ၂ ကြိမ် (၁၂ နာရီခြားတစ်ခါ) ၁၀ရက် သောက်ရ^{*}
ပါမည်။
- လူကြီး (အသက် ၁၂၅၉၌အထက်) Erythromycin ၅၀၀ မီလိုက်ရမဲ့ သောက်ဆေးကို
တစ်ရက်လျှင် ၂ ကြိမ် (၁၂နာရီခြားတစ်ခါ) ၁၀ ရက် သောက်ရပါမည်။

ဆေးအမည်	ပေးရမည့်ဆေးပမာဏ	ဆေးပေးရမည့် အကြိမ်ရော်နှင့် အချိန်ကာလ
PEN V	၂၅၀ mg (ကလေး) ၅၀၀ mg (လူကြီး)	တစ်ရက်လျှင် ၃ ကြိမ် (၈နာရီခြား) * ၁၀ရက်
Erythromycin	၂၅၀ mg (ကလေး) ၅၀၀ mg (လူကြီး)	တစ်ရက်လျှင် ၂ ကြိမ် (၁၂နာရီခြား) * ၁၀ရက်

(၃) တိုက်နယ်ဆရာဝန်ထံသို့ လွှဲပြောင်းပေးသင့်သည့် အခြေအနေများ

ရောဂါလက္ခဏာနှင့်တွဲဖက်၍

- ရင်တုန်ခြင်း;
- အမောဖောက်ခြင်း;
- အဆောင်ရွက်ခြင်း;
- ကိုယ်ခန္ဓာတွင် အနီဖု၊ အနီကွက်များထွက်ခြင်း;
- အဖျားကြီးခြင်း စသည့် လက္ခဏာများ ဖြစ်ပေါ်လာပါက Streptococcal ရောဂါပိုးကြောင့် ဖြစ်သော လေးဘက်နာရောဂါ (သို့မဟုတ်) လေးဘက်နာနှင့်ရောင် ရောဂါဟု သံသယရှိပြီး တိုက်နယ်ဆေးရုံသို့ လွှဲပြောင်းပေးရပါမည်။



၇။ ပန်းနာရင်ကြပ်ရောဂါနှင့် နာတာရည် လေပြန်ကျဉ်းရောဂါ ရွာဖွေစစ်ဆေးခြင်းနှင့် ကုသခြင်း

(က) စစ်ဆေးမေးမြန်းခြင်း

ပန်းနာရင်ကြပ်နှင့် နာတာရည် အဆုတ်ပွဲလေပြန်ကျဉ်းရောဂါနှစ်မျိုးလုံးမှာ ချောင်းဆိုးခြင်း၊ ရင်တွင်း၌ တင်းကြပ်စွာခံစားခြင်း၊ အသက်ရှူးမေးခြင်း၊ မောပန်းခြင်း၊ အသက်ရှူးသွင်း၊ ရှူးထုတ်လိုက်စဉ် အသံတူရှိနှင့် ဖြည့်ခြင်းတို့ ဖြစ်ပွားလေ့ရှိသည်။

(ခ) ရောဂါခွဲခြားသတ်မှတ်ခြင်း

<p>အောက်ဖော်ပြပါလက္ခဏာများရှိပါက ပန်းနာရင်ကြပ် ရောဂါ (Asthma) ဟု သတ်မှတ်ရန် ဖြစ်ပါသည်။</p> <p>(၁) ယခင်ကတည်းကပန်းနာရင်ကြပ်ဟု သတ်မှတ်ထားခြင်း။</p> <p>(၂) ကလေးသဝနှင့် ပျို့ချွ်စဉ်ကပင် ရောဂါ လက္ခဏာ ပေါ်ခဲ့ခြင်း။</p> <p>(၃) Hay fever ။ နှင့် ခူးနှင့် ဓာတ် (အစားအသောက်) မတည့်သောကြောင့် ကိုယ်ခန္ဓာယားယံ့ခြင်းအဖွဲ့အဝိုဘ် ဖြစ်ပွားခဲ့သောရာဇ်ရေးခြင်း။</p> <p>(၄) ရောဂါလက္ခဏာမပေါ်သော အချိန် ကာလ ရှိခြင်း၊ ညနှင့်မနက်စောစော၍ ရောဂါလက္ခဏာ ပိုမိုဆိုးဝါးလာခြင်း၊ အဆုတ်လမ်းကြောင်း အတွင်းသို့ ပိုးဝင်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ရာသီအကူးအပြောင်းနှင့် သောကများခြင်း</p>	<p>အောက်ဖော်ပြပါလက္ခဏာများသည်</p> <p>နာတာရည် အဆုတ်ပွဲလေပြန်ကျဉ်း (Chronic Obstructive Pulmonary Disease) ရောဂါ လက္ခဏာများ ဖြစ်ပါသည်။</p> <p>(၁) ဆေးလိပ်ကိုစွဲမြေားစွာ သောက်ရှူးခြင်း (တစ်နေ့လျှင် စီးကရက် အလိပ် ၂၀ ထက်ရှိပြီး (၁၅)နှစ်ကျော်သောက်သူ))။</p> <p>(၂) ပိတ်လျောင်နေသောနေရာ၊ လုပ်ငန်း နှင့် အော်ယာတွင် မီးခိုးငွေး၊ ဖုန်းမှုနှင့် အမြောက်အမြား နှင့် အချိန်ကြာမြင့်စွာ ထိတွေ့နေရသူများ။</p> <p>(၃) လူလတ်ပိုင်းအရွယ်တွင်ရောဂါလက္ခဏာ များစတင်ခြင်း(သို့မဟုတ်) နောက်ပိုင်း (ပုံမှန် အားဖြင့်အသက်ငွေကျော်) နှစ်ရှည်ကြာလာ သည်နှင့်အမျှရောဂါလက္ခဏာပိုမိုဆိုးဝါးလာခြင်း၊ အသက်ရှူးမေးခြင်းမဖြစ်ခင်ရောဂါလက္ခဏာ စတင်ဖြစ်ပွားခြင်း။ ရောဂါလက္ခဏာသည် တစ်နေ့နှင့်တစ်နေ့အနည်းငယ် ကွဲပြားမှုသာ ဖြစ်ပြီး ပုံမှန်ဖြစ်ပေါ်နေခြင်း။</p>
---	---

<p>ကြောင့်ရောဂါလက္ခဏာ ပေါ်လာနိုင်သည်။</p> <p>(၅) Sulbutamol ကြောင့် ရောဂါ သက်သာ ခြင်း။</p>	
--	--

(က) ရောဂါစစ်ဆေးခြင်း

ရျေးဦးစွာအပြင်းဆုံးရှုထုတ်နိုင်သောလေအား Peak Expiratory flow rate (PEFR) ကို
တိုင်းတာ၍မှတ်သားရမည်။ ငွေးနောက် Sulbutamol ဆေးနစ်ခါ ရှုသွင်းစေပြီး ၁၅ - မိနစ်
အကြောတွင် နောက်ထပ်တစ်ကြိမ်(PEFR) တိုင်းကြည့်ပါ။ ယခင်တိုင်းခြင်းရလဒ်ထက်၂၀%
ပိုလာပါက "ပန်းနာရင်ကြပ်ရောဂါ" ဟုသတ်မှတ်ရန်ဖြစ်ပါသည်။ ရလဒ်ပြောင်းလဲမှုမရှိ(သို့)
အနည်းငယ် သာပိုပါက "နာတာရှည်အဆုတ်ပွဲလေပြန်ကျဉ်းရောဂါ" ဟု သတ်မှတ်ရန် ဖြစ်ပါသည်။

ဂ-၁ ပန်းနာရင်ကြပ်ရောဂါရှာဖွေကုသရန်ကုထုံးလမ်းညွှန်

ဂ-၁-၁ ပန်းနာရင်ကြပ်ဖြစ်ပွားမှုကို ကောင်းစွာထိန်းနိုင်မှုရှိ/မရှိ

ရောဂါသက်သာအောင်ထိန်းထားနိုင်သည့်လူနာ၏လက္ခဏာများ

- ရောဂါလက္ခဏာများနေ့ပိုင်းတွင်သာ တစ်ပတ်လျှင် ၂ ကြိမ် (သို့မဟုတ်) အကြိမ်အနည်းငယ်သာပေါ်ပြီး လေပြန်ခဲ့ ဆေး၊ ရှုံးဆေးကိုသုံးခဲ့ရခြင်း။
- ရောဂါလက္ခဏာများ ညုံုင်းတွင်သာ မဖြစ်ပေါ်ခြင်း။
- နေစဉ်ပုံမှန်လုပ်ငန်းများ လုပ်ဆောင်နိုင်ခြင်း (သို့မဟုတ်) အနည်းငယ်သာ အခက်အခဲရှိခြင်း။
- တစ်လအတွင်း ပြင်းထန်သောပန်းနာရောဂါ ထမ္မာမရှိခြင်း။ (Steroid ဆေးမသောက်ရခြင်း၊
ဆေးရုံမတက်ရခြင်း။)
- PEFR တိုင်းကြည့်နိုင်ပါကတိုင်းကြည့်ရန် (၈၀%အထက်ရှိမည်)။



ယင်းလက္ခဏာတစ်ရပ်ရပ်မှ
မှတ်ယူရမည်။

လွှဲချော်နေပါကရောဂါကို

ကောင်းစွာထိန်းချုပ်နိုင်မှုမရှိဟု

၇-၁-၂ ရောဂါကုသခြင်း

တဆင့်ပြီးတဆင့်ထိန်းချုပ်သောနည်းဖြင့် ပန်းနာရင်ကြပ်ကုသမှုကိုလိုအပ်သလို အတိုးအလျော့
လုပ်၍ဆောင်ရွက်ရန်။

အဆင့်(၁) Sulbutamol ရှုံးဆေးကို လိုအပ်က ရှုံးခြင်း။

အဆင့်(၂) Sulbutamol ရှုံးဆေးကိုလိုအပ်ကရှုံးခြင်းနှင့်တွဲ၍ လူကြီးဖြစ်ပါက budesonide
ရှုံးဆေး 100 μg တစ်နှုတ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ်ရှုံးခြင်း။

အဆင့်(၃) အဆင့်(၂)အတိုင်း ဖြစ်ပါသည်။ ဆေးပမာဏကို မြှင့်၍ budesonide 200 μg or 400
μg တစ်နှုန်းကြိမ်ရှုံးခြင်း။

အဆင့်(၄) အဆင့်(၃)အပြင် Theophylline ဆေးကိုပါ တိုက်ကျွေးခြင်း။

အဆင့်(၅) Prednisolone ဆေးတိုက်ကျွေးခြင်း၊ ရောဂါလက္ခဏာသက်သာခြင်း အနည်းဆုံး
ဆေးအချိန်အဆဖြင့်သာ တိုက်ကျွေးရန် (နေစဉ် 10 mg ထက်အမြဲတမ်းနည်းရန်)
အဆင့်တိုင်း၌လူနာသည်ကုသမှုကို ရေရှည်စွဲမြော်ချုပ်မြော်ချုပ်နှင့်ဆေးရှုံးသည့်
နည်းလမ်းများကို ပုံမှန်စောင့်ကြပ်ကြည့်ရှုရမည်။

အဆင့်(၃) အထိသာ အခြေခံကျွေးမာရေးဝန်ထမ်းများကိုဆောင်ရွက်ရန်ဖြစ်ပြီး ကျွေးမာရေး
ရောက်ပါက တိုက်နယ်/မြို့နယ်ဆေးရုံသို့လူနာလွှဲပြောင်းပေးရန်။



၇-၁-၃ ဗျားပို့ပေးခြင်း

- (၁) ပန်းနာရင်ကြပ်မထအောင် ထိန်းချုပ်နိုင်မှုကိုပုံမှန် ၃-လမှ ၆-လအကြာအတွင်း ပြန်စိစစ်ရန်။
- (၂) ကုသမူအဆင့် မကြာခဏ ပြောင်းလဲနောရခြင်းနှင့် ထိန်းချုပ်မှုများပြုလုပ်ရပါက မကြာခဏ ပြန်စိစစ်ရန်။

၇-၁-၄ အထူးကုသရာဝန်ထံ့ဗျားပို့ရန်လိုအပ်သည့်အချက်များ

- ပန်းနာရင်ကြပ်ကိုသက်သာအောင်ထိန်းချုပ်နိုင်မှုမရှိခြင်း
- ပန်းနာရင်ကြပ်ဟုရောက်သတ်မှတ်ချက်မသေချာခြင်း
- ရောက်သက်သာရန် Prednisolone ဆေးလိုအပ်ခြင်း

၇-၁-၅ အကြံပေးခြင်း

ပန်းနာရင်ကြပ်နှင့်ပတ်သက်၍လူနာနှင့်မိသားစုအားအကြံပြုရန်အချက်များ

- (၁) ပန်းနာရင်ကြပ်မဖြစ်အောင်လိုက်နာဆောင်ရွက်ရန်၊ ဆေးလိုပါ သောက်ခြင်းနှင့် ပန်းနာရင်ကြပ်ထစေသောအချက်များကို ရှောင်ရန်။
- (၂) ဖုန်းမှုနှင့်မီးခိုးများပြည့်နေသောအခန်းများ၏ မနေရန်။
- (၃) ပန်းနာရင်ကြပ်ထစေသောပစ္စည်းများနှင့် ထိတွေ့နေသည့် အလုပ်များကို ရှောင်ရန်၊ ပရီဘောဂများသန်ရှင်းရေးလုပ်ခြင်း၊ အခန်းကြမ်းခင်းများကို ရေဖြန်းခြင်း၊ ပန်ကာဒလက်များ၊ ဖုန်းသုတ်ခြင်း၊ အိပ်ခန်းအတွင်း ကလေးကစားစရာများ၊ ထားရှုခြင်း၊ မတည့်သော ပစ္စည်းများထားခြင်း၊ အိပ်ယာခင်းများကိုခါခြင်း၊ နေလှန်းခြင်း၊ အိမ်တွင်း ပို့ဟပ်များရှိခြင်းစသည်တို့ကို ရှောင်ရှားရန်။
- (၄) လူနာနှင့်လူနာ၏ မိသားစုများအနေဖြင့် ဆေးကုသရာတွင် ဗျားကြားချက်များအား သိရှိရန်နှင့် လိုက်နာဆောင်ရွက်ရန်။




အဆောင်ရွက်ပြုခြင်းပါများအတွက် အစိတ်ကဗျာဝက်နှင့်သော်ရွာဂျား
နှင့် နှလုံးစွဲးအကြောက်မြင်းနှင့် အဆောင်ရွက်ပါများ

(၅) ရှူးဆေးကို အသုံးပြုခြင်းသည် သောက်ဆေးကိုသုံးခြင်းထက် ပိုမိုအကျိုး သက်ရောက်မှုရှိပြီး
လိုအပ်ပါက Spacer အား ဘာကြောင့်အသုံးပြုရခြင်းကိုပါ သိရှိရန်လိုအပ်သည်။ စတီးရှိက်
(Steroid) ရှူးဆေးကို ရက်ပေါင်းများစွာ (သို့မဟုတ်) ရက်သတ္တပတ်များစွာ အသုံးပြုခြင်း
သည် အကျိုးသက်ရောက်မှုရှိသည်ကို သိရှိစေရန်။

၇-၁-၆ ပန်းနာရင်ကြပ်ရောဂါကုသုံးအဆင့်ဆင့်

ရောဂါလက္ခဏာများ

- (က) ချောင်းဆိုးခြင်း
- (ခ) အသက်ရှုကျပ်ခြင်း
- (ဂ) တရှုံ့ရှိ အသံထွက်ခြင်း



SABA – Short-Acting Beta-Agonist

ICS – Inhaled corticosteroid



၇-၂ နာတာရည် အဆုတ်ပွဲလွှာနှင့်ကျဉ်းရောဂါ ရှာဖွေကုသရန် ကုထုံးလမ်းညွှန်

နာတာရည် အဆုတ်ပွဲလွှာနှင့်ကျဉ်းရောဂါ (Chronic Obstructive Pulmonary Disease) ကုသရိုင်ရန်အတွက်

- ၁။ လူနာ၏ အခြေအနေကို သာမန် (သို့မဟုတ်) ပြင်းထန်ခဲ့ခြားတတ်ရန်။
- ၂။ Sulbutamol ရှူးဆေးကို အသုံးပြုတတ်ရန် သင်ကြားပေးရန်။
- ၃။ စားဆေးပေးရန် Theophylline ပေးဖို့ စဉ်းစားရန် နှင့်
- ၄။ လူနာနှင့် မိသားစူ ကို အကြံပြုရန် လိုအပ်ပါသည်။

၇-၂-၁ ဆန်းစစ်မေးမြန်းခြင်း

ရောဂါပြင်းထန်မှုကိုသုံးသပ်ခြင်း

သာမန်အခြေအနေအသက်ရှုံးကြပ်(သို့မဟုတ်) အသက်ရှုံးမဝေါ်လည်း ပုံမှန်လုပ်ငန်းများ
ကို လုပ်နိုင်သည်။

ပြင်းထန်သောအခြေအနေ - အနားယူသည့်အချိန်၌ပင် အသက်ရှုံးကြပ်(သို့မဟုတ်)
အသက်ရှုံးမဝေါ်ခြင်း။

တတ်နိုင်ပါက PEFR နှင့် ကိုယ်ခန္ဓာတွင် အောက်ဆီဂျင်ပြည့်ဝမှု (SP02) တိုင်းရန်။

၇-၂-၂ ကုသခြင်း

Sulbutamol ရှူးဆေးကို လိုအပ်ပါက တစ်ကြီမဲ့လျင်၂-ခါ ရှာသွင်းရှာထုတ်ခြင်း တစ်နေ့လျင်ငြိမ် အသုံးပြုနိုင်ပါသည်။

ရှူးဆေးသုံးပြီးသော်လည်း မသက်သာပါက စားဆေးTheophylline သုံးရန်စဉ်းစားပါ။

Ipratropium inhaler ကို Sulbutamol အစားသုံးခြင်း၊ ထပ်ဖြည့်သုံးခြင်း ပြုလုပ်နိုင်ပါသည်။
(စျေးကြီးပါသည်။)



၇-၂-၃ ညွှန်းပိုပေးခြင်း

- (၁) ရောဂါလက္ခဏများ မသက်သာသော လူနာများ
- (၂) ရောဂါ ပြင်းထန်သော လူနာများ
- (၃) ရောဂါကြွန်နေသော လူနာများ
- (၄) အခြားရောဂါများနှင့် တွဲနေသော လူနာများ (နှုလုံးရောဂါ၊ အဆုတ်ကင်ဆာရောဂါ)

၇-၂-၄ အကြံပေးခြင်း

လူနာနှင့်မိသားစုကိုအကြံပြုရန်

ဆေးလိပ်သောက်ခြင်း၊ အိမ်တွင်လေထုညစ်ညမ်းခြင်းသည် နာတာရှည်အဆုတ်ပွဲ လေဖြန့်ကျဉ်းရောဂါကို ဖြစ်ပွားစေခဲ့ပါသည်။ ဆေးလိပ်ဖြတ်ခြင်း၊ ဖုံမှုနှင့်ဆေးလိပ်ငွေ့များ ကိုလူနာမှ မရှုမြို့စေရန်အတွက် ဆောင်ရွက်ပေးရပါမည်။ မီးဖိုချောင်လေဝင်လေထွက်ကောင်းအောင်ထားရန် လိုပါသည်။ ထင်း၊ မီးသွေးအသုံးပြုပါက မီးဖိုချောင်ကို အိမ်အပြင်၌ထားခြင်း၊ မီးနီးအပြင်ထွက်ရန် မီးခိုးခေါင်းတိုင်တပ်ခြင်း၊ လေစုပ်ပန်ကာတပ်ခြင်းပြုလုပ်ရန်၊ လုပ်ငန်းခွင်မှုထွက်သည့်အမှုန်များ ရှိခြင်း၊ လေထုညစ်ညမ်းခြင်းရှိသည့်နေရာများ၏ နာခေါင်းစည်းများသုံးခြင်း၊ လေထုမညစ်ညမ်းအောင် ပုံစုတုတ်ဆောက်လုပ်ထားသည့်နေရာများ၏ အလုပ်လုပ်ရန်လိုပါသည်။




၇-၂-၅ နာတာရည်အဆုတ်ပွဲလွှာနှင့်ကျဉ်းရောဂါကုသပုံအဆင့်ဆင့်

ရောဂါလက္ခဏာများ

- (က) ချောင်းဆိုးခြင်း
(ခ) သလိတ်ထွက်ခြင်း
(ဂ) မောခြင်း/အသက်ရှုကြပ်ခြင်း

ဖြစ်ပွားစေနိုင်သောအကြောင်းအရာများဖြင့်ထိတွေ့ခြင်း

- (၁) ဆေးလိပ်သောက်ခြင်း
(၂) အလုပ်အကိုင်
(၃) အိမ်တွင်းနှင့်အိမ်ပြင်ပ လေထားသုမ္ပါန်းခြင်း



ICS = Inhaled corticosteroid

LABA – Long-Acting Beta-Agonist

၈။ ရင်သားကင်ဆာ၊ သားအမိမ်ခေါင်းကင်ဆာနှင့် ခံတွင်းကင်ဆာရှာဖွေစစ်ဆေးပြင်းနှင့်
အောင်းစုံခြင်း

ବିଭାଗ ପରୀକ୍ଷା

ပဏာမကျန်းမာရေးစောင့်ရှုဌာက်မှုပေးသည့် နေရာများ၏ ရင်သားကင်ဆာဟု သံသယရှိသော အမျိုးသမီးများအား စမ်းသပ်စစ်ဆေးခြင်းနှင့် ညွှန်းပိုပေးခြင်းပြုလုပ်နိုင်ရန်အတွက်

- ၁။ ရင်သားကင်ဆာသံသယဖြစ်စေသော လက္ခဏာများ ဖော်ထုတ်နိုင်ရမည်။

၂။ ရင်သားကင်ဆာဖြစ်နိုင်သော အန္တရာယ်ရှိသည့် လက္ခဏာများ ပြန်စမ်းသပ်နိုင်ရမည်။

၃။ လက္ခဏာပေါ်မူတည်၍ ညန်းပို့သင့်သူများကို ညန်းပို့ပေးတတ်ရမည်။

၄။ အမျိုးသမီးများ မိမိရင်သား၏ အကြိတ်ရှိ/မရှိကို မိမိကိုယ်တိုင် စမ်းသပ်တတ်စေရန် အတွက်
သင်ကြားပေးနိုင်ရမည်။

၈-၁-၁ အမျိုးသမီးများတွင်အောက်ဖော်ပြပါရောဂါလက္ခဏာများနှင့်အခြေအနေများသည်
ထပ်တလဲလဲဖြစ်နေပါက အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် ပြဿုပိုင်သင့်ပါသည်။

- (က) ရင်သားအကြိတ်ပေါ်ခြင်း၊ ရင်သားပုံစံနှင့် အပျော်အမာ ပြောင်းလဲခြင်း။

(ခ) ရင်သားအကြိတ်ကြီးထွားလာခြင်းနှင့် (သို့မဟုတ်) မာလာဖြီးကပ်နေခြင်း။

(ဂ) အခြားသောရင်သားပြဿနာများ

 - ရင်သားအရပြား၌ ဝန်ငူးခူကဲသို့ထူလာခြင်း
 - နှီးသီးခေါင်းအတွင်းသို့ ဝင်နေခြင်း၊ လိမ္မာ်သီးခုံကဲသို့ ပြောင်တင်းခြင်း၊ ရင်သားအနာဖြစ်ခြင်း၊ ဝ(သို့မဟုတ်) ယာနှီးသီးခေါင်းမှ အရည်ထွက်ခြင်း
 - ချိုင်းအကြိတ်ပေါ်ခြင်း၊ ချိုင်းအကြိတ်ကို မြင်ရခြင်းနှင့်စမ်းရှုံးခြင်း။



အခြေခံကျင့်ဟန္တပိုးအတွက် အစီကာမက္ခာဝက်ဖို့သောဆရာတ်
နှင့်နှင့်နလုံးဆွဲအပြောရေးကာကွယ်ပြုးနှင့် အခြေကုတ်ကပ်ဖွေ့နှင့်



ဘယ်ဘက်ရင်သားအပေါ်အပြင်ဘက်နေရာတွင်လျှပ်ရှားမှုနာကျင်မှုမရှိသောမာသောအလုံးအကြိတ်
ဖြစ်ပေါ်နေသောပုံ



ညာဘက်ရင်သားပေါ်ရှိအရေပြားချိုင့်ဝင်နေပြီး နှီးသီးခေါင်းအတွင်းသို့ဝင်နေသောပုံ



အခြေခံကျင်းမာရေးနှင့်ပျော်ဆွဲတို့၏အစီကာမက္ခာဝင်းမြိုင်သာစောင့်ပြုမှု
နှင့်နှင့်နလုပ်စဉ်းစွဲမြှော်ချောင်းကာကွယ်ပြုမှုများနှင့် အခြေကုတ်ကာချွောင့်



နှုတီးခေါင်းအရေပြားတွင်ပြောင်းလဲနေသောပုံ



ညာဘက်ရင်သားတွင် နှုရဲ့ရှုံးထောင်ရမ်းနေသောပုံ





ရင်သားအရေပြား၌လိမ္မာ်သီးခုံကဲသို့ပြောင်တင်းနေသောပုံ



နှီးသီးခေါင်းမှ သွေးထွက်နေသောပုံ



ဘယ်ဘက်ရင်သားတွင်အလုံးအကြိတ်မှ
ပေါက်ပြီ သောအနာအဆင့်သို့ပြောင်းလဲ
နေသောရင်သားကင်ဆာပုံ

အခြေခံကျင့်ဟန္တပါများအတွက် အစိကဗောဓာကိန်းသားရောဂါး
နှလုံးနှင့် နှလုံးစွဲအကြောက်ရှိပြုပါမည် အဆိုပို့ဆောင်ခြင်း

ရင်သားကင်ဆာဖြစ်နိုင်ခြေစမ်းသပ်ခြင်း

- ရောဂါလက္ခဏာ နှင့် အခြေအနေ ဆန်းစစ်ခြင်း (ရောဂါ ရာဇဝင် ပြင်းထန်မှု၊ ကြာမြင့်ချိန်၊ ပြောင်းလဲမှု ဖြစ်စဉ်။)
- ရင်သားကင်ဆာ ဖြစ်နိုင်ချော်သော အန္တရာယ်လက္ခဏာများ ရှိမရှိ (အသက်အရွယ်၊ မိသားစုအတွင်း ဖြစ်ပွားခဲ့သော ရာဇဝင် စိတ်ရောင်ခြည်ဖြင့် ထိတွေ့ခဲ့ မှ ရှိမရှိ)
- လူနာကို စစ်သပ်ခြင်း၊ ရင်သားနှစ်ပက်လုံး ချိုင်းကြားနှင့် လည်ပင်း စစ်သပ်ရန်။
- ဆင်တူရှိများ ရောဂါများ ကိုခွဲခြားဆန်းစစ်ခြင်း (ကင်ဆာမဟုတ်သော ရင်သားအကြိတ်များ၊ ကြိုက်သားရောင်ခြင်း၊ အနာပေါက်ခြင်း။)


အမျိုးသိုးများတွင်အောက်ဖော်ပြပါရောဂါလက္ခဏာများနှင့်အခြေအနေများသည် ထပ်တလဲလဲဖြစ်နေပါက အခြေခံကျိန်းမာရေးဝန်ထမ်းများနှင့် ပြဿတိင်ပင်သင့်ပါသည်။

(က) ရင်သားအကြိတ်ပေါ်ခြင်း၊ ရင်သားပုံစံနှင့်အပျော်အမာပြောင်းလဲခြင်း။

(ခ) ရင်သားအကြိတ်ကြီးထွားလာခြင်းနှင့် (သို့မဟုတ်)မာလာပြီးကပ်နေခြင်း။

(ဂ) အခြားသောရင်သာပြဿနာများ (ရင်သားအပြေားပွဲပုံစံနှင့်ခုက္ခလာခြင်း၊ နှုန်းခေါင်းအတွင်းသို့ဝင်နေခြင်း၊ လိမ့်းသီးခွံကိုသွေ့ပြောင်တင်းခြင်း၊ ရင်သားအနာဖြစ်ခြင်း၊ ပေါ်မြင်ရောင်းနှင့်စမ်း၍ ရွှေ့ခြင်း၊ ချိုင်းအကြိတ်ပေါ်ခြင်း၊ ချိုင်းအကြိတ်ကို မြင်ရောင်းနှင့်စမ်း၍ ရွှေ့ခြင်း။)

မှတ်ချက်။ အထက်ပါလက္ခဏာ နှင့် မိသားစုမျိုးရှိုးတွင်ရင်သားကင်ဆာသားချော်နှင့်ကင်ဆာဖြစ်ဖူးသော ရာဇဝင်ရှိပါကစောလျင်စွာ ရင်သားကင်ဆာစစ်ဆေးမှုများကိုပြုလုပ်သင့်သည်။



မှတ်ချက်။ အသေးစိတ်သော ရင်သားအကြိတ်ရှိသော အမျိုးသိုးကို လွှာပြောင်းလွန်းနှို့ခြင်း၊ ရင်သားကင်ဆာကို စောစီးစွာ ရှာပျော်တွေ့နှုန်းပါသည်။

၈-၁၂ စမ်းသပ်စစ်ဆေးခြင်း

(က) မီမိရင်သားကို မီမိကိုယ်တိုင်စမ်းသပ်ခြင်း

ရာသီလာပြီးသည့်အချိန်တွင် စမ်းသပ်ရမည်။ တစ်လတစ်ကြိမ် မှန်မှန် စမ်းသပ် ခြင်းဖြင့်
မီမိရင်သားတွင် အကြိတ်အဖူပေါ်လာပါက ချက်ချင်းသိရှိနိုင်မည်။ ရာသီမမှန် သော အမျိုးသမီးများ
လစဉ်ရက်တစ်ရက်ကို သတ်မှတ်၍ ငါးရက်အတိုင်း ပုံမှန်စမ်းသပ်ရမည်။

မီမိရင်သားကို မီမိကိုယ်တိုင် စမ်းသပ်ရန်အတွက် မိနစ်အနည်းငယ်သာ လိုအပ်ပါ သည်။

အိပ်လျက် မတ်တပ်ရပ်၍ဖြစ်စေ စမ်းသပ်နိုင်သည်။

၁။ အိပ်လျက် အနေအထားဖြင့် စမ်းမည်ဆိုပါက ယာဘက်ရင်သားကိုစမ်းရန် ယာဘက်
ပုံခုံးအောက်တွင် ခေါင်းအုံငယ်တစ်လုံးထား၍ ယာဘက်လက်ကို ဦးခေါင်း နောက်သို့
မြောက်ထားပြီး ပဲဘက်လက်ဖြင့် စမ်းသပ်ရမည်။ ပဲဘက်ရင်သားစမ်းသပ်ရန် ပဲဘက်ပုံခုံး
အောက်တွင်ခေါင်းအုံငယ်တစ်လုံးထား၍ ပဲဘက်လက်ကို ဦးခေါင်းနောက်သို့
မြောက်ထားပြီး ယာဘက်လက်ဖြင့် စမ်းသပ်ရမည်။

၂။ စမ်းသပ်သောအခါ လက်ညွှေး၊ လက်ခလယ်၊ လက်သူကြွယ် (၃)ချောင်းဖြင့် စမ်းပါ။

၃။ သေသေချာချာ ဖို့၍စမ်းပါ။

၄။ ပုံတွင်များဖြင့်ပြထားသည့်အတိုင်း ရင်သားကို စနစ်တကျလှည့်ပတ်၍ စမ်းရပါ မည်။

၅။ ညျပ်ရှိုး၏ အပေါ်နှင့် အောက်တို့အပြင် ချိုင်းကိုလည်း စမ်းရပါမည်။

၆။ မှန်ရှေ့တွင် မီမိရင်သား၌ အရေးပြားချိုင့်နေခြင်း၊ နှို့သီးခေါင်းအနေအထား
အရောင်ပြောင်းလဲခြင်း၊ ရောင်ရမ်းခြင်း ရှိ/မရှိ ကြည့်ရှုစစ်ဆေးပါ။

ထိုသို့ကြည့်ရှုရာ၌

၁။ ရင်သားနှစ်ဖက် အနိမ့်အမြင့် မတူခြင်း။

၂။ ရင်သားပေါ်ရှိ အရေပြားချိုင့်ဝင်နေခြင်း။






အခြေခံကျင်းမာရေးနှင့်ယူးအတွက် အစိတ်ကဗျာဝက်ဖိုင်သားရာဂျာများ
နှင့် နှလုံးစွဲးအပြောကြုံမြင်းနှင့် အခြေခံကဗျာဝါဘာများ

- ၃။ ရင်သားတွင် မြင်သာသော အဖုအကြိတ် ရှိ/မရှိ
- ၄။ နှီးသီးကောင်းဝင်နေခြင်း ရှိ/မရှိ
- ၅။ နှီးသီးကောင်း၏ အရေပြားတွင် ပြောင်းလဲမှု ရှိ/မရှိ
- ၆။ ရင်သားနှစ်ဖက် အရွယ်ပမာဏ မတူညီခြင်း
- ၇။ လက်မောင်းရောင်နေခြင်း ရှိ/မရှိ
- ၈။ နှီးသီးကောင်းမှ အရည် (သို့မဟုတ်) သွေးထွက်ခြင်း ရှိ/မရှိ
- ၉။ လည်ပင်းနှင့် ချိုင်းအောက်တွင် အကြိတ်အဖု ရှိ/မရှိ



အခြေခံကျင်းမာရေးနှင့်ပျော်ဆွဲတို့၏အစီကာမက္ခာဝင်းမြိုင်ဘာရေးမြို့
နယ်မြို့နယ် နယ်မြို့နယ် နယ်မြို့နယ် နယ်မြို့နယ် အခြေခံကာမက္ခာဝင်းမြိုင်ဘာရေးမြို့



အခြေခံကျင်းမာရေးနှင့်ပျော်ဆွဲတို့၏အစီအစဉ်ကိုဖော်ဆောင်ရွက်
နှင့်နှုန်းနည်းလွှာမြောက်နှင့်အခြေခံကုတ်ကုပ်နှင့်

- (ခ) ရင်သားပါတ်မှန်ရှိက်ခြင်း (Mammogram) အထူးသဖြင့် အသက် ၄၀ ကျော်
အမျိုးသမီးများ စစ်ဆေးသင့်သည်။ သံသယရှိဖွယ် အကြိတ်အဖုတွေလျင်
တတ်ကျွမ်းသူနှင့် ပြဿနာစစ်ဆေးပါ။

ရောဂါရာဖွေရန် သက်ဆိုင်ရာတတ်ကျွမ်းသူမှ အောက်ပါအချက်များ ပြုလုပ်ပါမည်။

- ၁။ စစ်ဆေးခြင်း(Examination)
- ၂။ ရင်သားပါတ်မှန်ရှိက်ခြင်း (Mammogram)
- ၃။ ရင်သားကို တို့မြို့ပါတ်မှန်ရှိက်ခြင်း (Utrasound)
- ၄။ ရင်သားရှိအကြိတ်ကို အပ်နှင့်စပ်ကြည့်ခြင်း (FNAC)
- ၅။ အသားစယူ၍ စစ်ဆေးခြင်း (Biopsy)

၈-၁-၃ ကုသခြင်း


ကုသမှုမှာ ရင်သားကင်ဆာဖြစ်ပေါ်မှုအမျိုးအစား၊ အရှယ်ပမာဏ၊ ပုံးနှံမှု အနေအထား စသည်
တို့ပေါ် မူတည်၍ ကွဲပြားသည်။

- ၁။ ခွဲစိတ်ကုသခြင်း။
- ၂။ ပါတ်ရောင်ခြည်ဖြင့် ကုသခြင်း။
- ၃။ ဆေးထိုးဆေးစား၍ ကုသခြင်း။
- ၄။ ဟော်မှန်းနှင့်ကုသခြင်း။

၈-၂ သားအီမဲ့ခေါင်းကင်ဆာ

ပကာမကျန်းမာရေးစောင့်ရှုဌာက်မှုပေးသည့်နေရာများ၏သားအီမဲ့ခေါင်းကင်ဆာဟုသံသယရှိသောအမျိုးသမီးများအားစမ်းသပ်စစ်ဆေးခြင်းနှင့်ညွှန်းပို့ပေးခြင်းပြုလုပ်နိုင်ရန်အတွက်

- ၁။ သားအီမဲ့ခေါင်းကင်ဆာဟု သံသယဖြစ်စေနိုင်သော ရောကါလက္ခဏာများကို သိရှိနိုင်ရမည်။
- ၂။ သားအီမဲ့ခေါင်းကင်ဆာဟုသံသယဖြစ်နိုင်သည့်အချက်များ ဖော်ထုတ်ခြင်း အခြေအနေ စမ်းသပ် ခြင်းများ ပြုလုပ်တတ်ရမည်။
- ၃။ သံသယရှိသူများ တွေ့ရှိသည့်အပေါ် မူတည်၍ အထက်အဆင့်များသို့ လွှဲပြောင်း တတ်ရမည်။



၈-၂-၁ သားအီမဲ့ခေါင်းကင်ဆာဖြစ်ပွားစေသည့်အကြောင်းအရင်း

ကြက်နှုတ်းရပ်စိုး (Human Papilloma Virus - HPV) ကူးစက်ခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ လိုင်ဆက်ဆံရာမှ ကူးစက်သောရောက်ဖြစ်သည်။ ပိုးဝင်ခြင်း လက္ခဏာ



မပြတတ် ဘဲအလိုလို ပြန်ပျောက်သွားနိုင်ပါသည်။ မပျောက်ဘဲ သားအိမ်ခေါင်းထဲ တွင် ပိုးဆက်ရှိနေပါက ကင်ဆာဖြစ်ရန် အကြိုပြောင်းလဲမှုများ ဖြစ်လာနိုင်ပါသည်။

၈-၂-၂ သားအိမ်ခေါင်းကင်ဆာဖြစ်မှုးနိုင်ခြေရှိသည့် အမျိုးသမီးများ

- အသက်ငယ်ငယ်တွင် အိမ်ထောင်ကျသူ (သို့မဟုတ်) လိုင်ဆက်ဆံမှုပြုခဲ့သူ
- အိမ်ထောင်ဆက်များသူ
- အသက်ငယ်ရွယ်စဉ် (၂၀-နှစ်နှင့်အောက်)တွင် ကလေးစတင်မွေးဖွားသူ
- အိမ်ထောင်ဆက်များသော အိမ်ထောင်ဖက်အမျိုးသားရှိသူ
- ခင်ပွန်း၏အရင်အိမ်ထောင်ဖက်အမျိုးသားတွင် သားအိမ်ခေါင်းကင်ဆာဖြစ်မှုးသူ
- ဆေးလိုပ်သောက်သောသူ

၈-၂-၃ ကာကွယ်ရန် နည်းလမ်းများ

- (၁) ကာကွယ်ဆေးထိုးခြင်း
- (၂) သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့်ကို စောစီးစွာ သိရှိရန် ရှာဖွေ စစ်ဆေးခြင်း
- (၃) အခြားနည်းလမ်းများ
- တစ်လင်တစ်မယားစနစ်ကျင့်သုံးရန်
 - ကြွက်နှီးရှိ/မရှိ မသေချာပါက လိုင်ဆက်ဆံရာတွင် ကွန်ခုံးသုံး ရန်
 - ဆေးလိုပ်သောက်ခြင်းမှရှောင်ကျဉ်ရန်
- (၄) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးခြင်း
- အသက်(၉)နှစ်မှ (၁၃)နှစ်အကြား လိုင်ဆက်ဆံမှု မရှိသေးသည့် မိန်းခလေးယ် များအားလုံး ထိုးသင့်ပါသည်။ အိမ်ထောင်ပြုမည့် အမျိုးသမီးများ လိုင်ဆက်ဆံခြင်း မစတင်မီ



ကာကွယ်ဆေးထိုးထားသင့်ပါသည်။ ဆေးထိုးထားပြီးသော မိန့်ခလေးများ တွင် ကြွက်နှုန်း နံပါတ် ၁၆ မှ ၁၈ ကြောင့် ဖြစ်သော သားအိမ်ခေါင်းကင်ဆာ အကြိုး အဆင့်ကို (၉၃-၉၉%) ကာကွယ်နိုင်ပါသည်။ ဆေးထိုးပြီးသော အသက်(၁၅)နှစ်အောက် မိန့်ခလေးများတွင် ရောဂါး ကို ကာကွယ်ပေးနိုင်သော ပဋိပစ္စည်းပမာဏ ပိုများသည်ကို တွေ့ရသည်။

အသက်(၁၄)နှစ်အောက် မိန့်ခလေးများတွင် ကာကွယ်ဆေး (၂)ကြိုမ် ထိုးရမည် ဖြစ်ပြီး တစ်ကြိုမ်နှင့်တစ်ကြိုမ် (၆)လ ခြား၍ ထိုးရပါမည်။ အသက် (၁၄)နှစ်အထက် မိန့်ခလေးများတွင် (၃)ကြိုမ် ထိုးရမည်ဖြစ်ပြီး ပထမအကြိုမ်နှင့် (၅)လခြား၍ လည်းကောင်း ထိုးရမည်ဖြစ်သည်။ ကာကွယ်ဆေးသည် ကြွက်နှုန်းနံပါတ် (၁၆)နှင့် (၁၈)ကိုသာ အခိုက ကာကွယ်ပေးသောဆေးများ ဖြစ်သောကြောင့် လိုင်ဆက်ဆံမှုပြုခဲ့ပါက (သို့မဟုတ်) အိမ်ထောင်ပြုခဲ့ပါက သားအိမ်ခေါင်း ကင်ဆာ အကြိုးအဆင့် စစ်ဆေးမှုကို ဆက်လက်လုပ်ဆောင်နေရမည်ဖြစ်ပါသည်။

(၂) သားအိမ်ခေါင်းကင်ဆာ အကြိုးအဆင့်ကို စော်းစွာ သိရှိရန် ရှာဖွေစစ်ဆေးခြင်း

သားအိမ်ခေါင်းကင်ဆာသည် ကုသရန်ခက်ခဲ၍ သေစောင်သော်လည်း ကာကွယ်၍ရသော ကင်ဆာရောဂါဖြစ်သည်။ သားအိမ်ခေါင်းကင်ဆာဖြစ်ရန် နှစ်ပေါင်း များစွာကြာမြင့်ပါသည်။ သားအိမ်ခေါင်းကင်ဆာ အကြိုးအဆင့်ကို သိရှိရန် အချိန်များစွာ ဝာရပြီး စစ်ဆေးရန် နည်းလမ်းများစွာ ရှိပါသည်။ အကြိုးအဆင့်ရှိမှန်း တွေ့ရှိပြီး အချိန်မိကုသမှု ခံယူပါက ၁၀၀ ရာခိုင်နှုန်းပျောက်ကင်းနှင့်ပြီး ကင်ဆာမဖြစ်နိုင်တွေ့ပါ။

စစ်ဆေးသောနည်းများ

- (၁) သားအိမ်ခေါင်းအမြှေးပါး စစ်ဆေးခြင်း (Pap Smear)
- (၂) သားအိမ်ခေါင်းကို Acetic acid (သို့မဟုတ်) Vinegar (ရှာလကာရည်)တို့ဖြင့် စမ်းသပ် စစ်ဆေးခြင်း



အခြေခံကျင်းမာရေးနှင့်ယူးအတွက် အစိတ်ကဗျာဝက်ဖိုင်သော်ရွှေ့ပျော်
နှင့် နှလုံးပေးပြောရေးရှိုးရေးနှင့် အခြေခံကဗျာဝက်ဖိုင်

(၃) ကြွက်နှီးပျော် အမျိုးအစား စစ်ဆေးသောနည်း (HPV test)

သားအီမဲ့ခေါင်းကို Acetic acid (သို့မဟုတ်) Vinegar (ရှာလကာရည်) တို့ဖြင့် စစ်သတ် စစ်ဆေးခြင်း

- နာကျင်ခြင်းမရှိ၊ ငွေကြေးကုန်ကျမှု မရှိသောနည်းလမ်းဖြစ်ပါသည်။
- သားအီမဲ့ခေါင်းကို သားအီမဲ့ခေါင်းကို Acetic acid (သို့မဟုတ်) Vinegar (ရှာလကာရည်) ဖြင့် (၁)မိနစ်ခန်း တို့ထားကြည့်ပါက ကင်ဆာအကြိုအဆင့်ရှိလျင် အဖြူရောင်သို့
ပြောင်းလဲသွားပါမည်။ အသက် (၃၀)နှစ်နှင့် အသက် (၆၅)နှစ်ကြား လိင်ဆက်ဆံမှုရှိသူတိုင်း
(၅)နှစ်တစ်ကြိမ် စစ်သတ်ရန် လိုပါသည်။

ပုံမှန် သားအီမဲ့ခေါင်း:



ကင်ဆာဖြစ်ပါ အကြိုအဆင့်ရှိစနစ်သော သားအိမ်ခေါင်း (ရှာလကာရည် တို့အပြီး)



သားအိမ်ခေါင်းကင်ဆာ အဓိဋ္ဌားအဆင့် (ရှာလကာရည် တို့အပြီး)



၈-၂-၄ ကင်ဆာ အကြိုအဆင့် ကုသသော နည်းလမ်းများ

အကြိုပြောင်းလဲမှု ဖြစ်နေနိုင်သောနေရာများ လေဆာ (သို့မဟုတ်) လျှပ်စစ်ဖြင့် ရှိခြင်းဖြင့် လည်းကောင်း၊ အေးခဲ့ခြင်းဖြင့်လည်းကောင်း ကုသနိုင်သည်။ ထိုကုသ နည်းသည် ဆေးရုံတက် ရန် မလိုသကဲ့သို့ ကြီးမားသော ဘေးထွက်ဆိုးကျိုးလည်းမရှိပါ။ ရုံဖန်ရုံခါ သားအိမ်ခေါင်းနေရာ ကြိုးလျင်သော်လည်းကောင်း၊ အတွင်းသို့ နက်လျင် သော်လည်းကောင်း၊ လိုးထုတ်ကုသရန် လိုအပ်ပါသည်။ အသက်(ငွေ)နှစ်အထက် ကလေး မယူတော့သော အမျိုးသမီးများတွင် သားအိမ်ထုတ်ပစ်နိုင် ပါသည်။



အမျိုးသမီးများ၏ အောက်ဖော်ပြပါ ရောဂါလက္ခဏာများသည် ထပ်တလလဲဖြစ်နေခြင်း၊ မရှင်းပြနိုင်သော ရောဂါလက္ခဏာများရှိနေပါက အမျိုးသမီးများသည် အခြေခံကျိုးမာရေး ဝန်ထမ်းများနှင့် ပြသတိုင်ပင်သင့်ပါသည်။


- (က) ပိန်းမကိုယ်မှ ပုံမှန်မဟုတ်သော ရာသီသွေးများ ဆင်းခြင်း
(လိုင်ဆက်ဆံပြီးသည့်အချိန်၊ ရာသီပေါ်ချိန်မဟုတ်သော အချိန်များ၏
သွေးဆင်းခြင်း၊ သွေးဆုံးပြီးနောက် သွေးဆင်းခြင်း)
- (ခ) ပိန်းမကိုယ်မှ ဆိုးဝါးသော အနဲ့ထွက်သည့်အရည်များ ဆင်းခြင်း။
- (ဂ) လိုင်ဆက်ဆံပြု နာကျင်ခြင်း။
- (ဃ) အထက်ပါလက္ခဏာများ တစ်ခုခုနှင့်တွဲလျက် ဝမ်းပိုက်၍ အလုံးစမ်းမိခြင်း၊
ခါးနာခြင်း ဝမ်းပိုက်နာခြင်း။



သားအီမိခေါင်းကင်ဆာ ဖြစ်နိုင်သူကို စမ်းသပ်ခြင်း

- ရောဂါလက္ခဏာများကို ဆန်းစစ်ခြင်း
(ရောဂါရာဆိုင်၊ ရောဂါပြင်းထန်မှ ကြာမြင့်ခို့ ပြောင်းလဲမှု)
- ရောဂါဖြစ်စေသော အန္တရာယ်ရှိအခြေအနေများ ဖော်ထုတ်ခြင်း (အသက် ၃၀နှင့်အထက်)
- Speculum ဖြင့် စမ်းသပ်ခြင်း။
- ဆင်တူရှိုးများရောဂါများကို ခွဲခြားဆန်းစစ်ခြင်း (ဥပမာ။ ။ သွေးဆုံးခါနီး ကလေးပျက်
ခြင်း၊ ရောဂါပိုးဝင်ခြင်း (Gonorrhoea)၊ ပျီးမွားအပို့အနာများ သားအီမိခေါင်းရောင်
ခြင်း၊ သားအီမိအလုံး၊ သားအီမိကင်ဆာ၊ ပိန်းမကိုယ်ကင်ဆာ။





မှတ်ချက် ။ ။ ရောဂါလက္ခဏာ (က) (ခ) သို့ (ဂ) ရှိသော အမျိုးသမီးကို ညွှန်းပို့ပေးခြင်းဖြင့် သားအီမိုးခေါင်းကာင်းသာ စာစောပိုင်းအဆင့်ကို စောစီးစွာ သိရှိနိုင်သည်။

***သားအီမိုးခေါင်းကို Acetic acid (သို့မဟုတ်) Vinegar (ရှာလကာရည်)တို့ပြီး စမ်းသပ်စစ်ဆေးရာတွင် အဖြူရောင်သို့ ပြောင်းလဲသွားပါက အထက်အဆင့် ကျိန်းမာရေးနှုန်း ချက်ချင်းညွှန်းပို့ရန် ***



အခြေခံကျင်းမာရေးနှင့်ပျော်ဆွဲတို့၏အစီအစဉ်များ
နှင့်နှင့်နှလုံးစွဲမြောက်နှင့်မြောက်နှင့်အခြေကုတ်ကုတ်

၈-၃ ခံတွင်းကင်ဆာ

၈-၃-၁ ခံတွင်းတွင်ဖြစ်တတ်သောကင်ဆာများ

၁။ လျှောကင်ဆာ

၂။ လျှောအောက်ကင်ဆာ

၃။ နှုတ်ခမ်းကင်ဆာ

၄။ ပါးစောင်ကင်ဆာ

၅။ သွားဖိုးကင်ဆာ

၆။ အာသီးကင်ဆာ

၇။ အာခေါင်ကင်ဆာ



ခံတွင်းကင်ဆာ၏လက္ခဏာများ



ပါးစောင်နှင့်လျာတို့တွင်ကြောရည်စာမကျက်ဘဲနေသောအနာများ

အခြေခံကျင့်ဟန္တပါနထိပုံ၊ အတွက်အစီရင်ဆောင်ရွက်မှုများ
နှင့် နှလုံးစွဲမြှောက်နိုင်သူများ



ပါးစောင်နှင့်လျှာတို့တွင်အဖြူကွက်များပေါ်ခြင်း



လည်ပင်းပြန်ရည်ကြောအကြိတ်များရောင်ရမ်းခြင်း

၈-၃-၂ ခံတွင်းကင်ဆာဖြစ်စေနိုင်သောအကြောင်းအရာများ

၁။ ဆေးလိပ်သောက်ခြင်း

၂။ ကွမ်းစားခြင်း/ဆေးရွက်ကြီးငံခြင်း

၃။ အရက်သောက်ခြင်း

၄။ ချွှန်ထက်သောသွားများနှင့် အစဉ်အမြဲထိခိုက်နေခြင်း

၅။ ခံတွင်းသန့်ရှင်းမူ မရှိခြင်း

၆။ ဗိုက်တာမင် အောင် နှင့်စီ ချို့တဲ့ခြင်း

၇။ ခံတွင်းကင်ဆာရောက်

၈-၃-၃ ခံတွင်းကင်ဆာရောက်လက္ခဏာများ

၁။ ပါးစပ်တွင်ကျက်ခဲသော အနာ

၂။ လျှော့သွားဖုံး၊ ပါးစောင်၊ လည်ချောင်း ကြာရည်စာနာနေခြင်း

၃။ ပါးစပ်ထဲမှ သွေးထွက်ခြင်း

၄။ လျှော့ပါးယောင်ခြင်း

၅။ နားကိုက်ခြင်း

၆။ လည်ပင်းတွင် အကျိတ်စမ်းမိခြင်း

၇။ ပါးစပ် မဟန့်ခြင်း

၈။ အစာမျိုးရှုန်း ခက်ခဲခြင်း



၈-၃-၄ ခံတွင်းကင်ဆာကာကွယ်ရန်

၁။ ဆေးလိပ်မသောက်ရန်

၂။ ကွမ်းမစားရန်

၃။ ဆေးမင့်ရန်

၄။ သွားနှင့် ခံတွင်းသန့်ရှင်းရေးဂရိုက်ရန်

၈-၃-၅ ခံတွင်းကင်ဆာကုသရန် နည်းလမ်းများ

၁။ ခွဲစိတ်၍ ကုသခြင်း

၂။ ပါတ်ရောင်ခြည်ဖြင့် ကုသခြင်း

၃။ ဆေးထိုးဆေးစား၍ ကုသခြင်း

၈-၃-၆ ခံတွင်းကို မီမိတ်တိုင်စစ်ဆေးခြင်း

ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲသူများသည် တစ်လတွင် တစ်ခါ စစ်ဆေးသင့်ပါသည်။

(၁) ခံတွင်းကို ရေဖြင့် ပလုပ်ကျင်းပါ။ လုံလောက်သော အလင်းရောင်ရှိသည့် နေရာရှိမှန်ရှုံးတွင်ရပ်ပါ။

(၂) ခံတွင်းအတွင်းတွင် မူမှန် မဟုတ်သော အဖြူရောင် သို့မဟုတ် အနီရောင်အကွက်များ (သို့မဟုတ်) ကြမ်းနေသောနေရာများ၊ အက်ကွဲနေသောနေရာများ၊ အလုံးအကြိုတ်များ ကိုရှာကြာကြည့်ပါ။



- (၃) ယင်းနေရာများ တွေ့ရှိပါက လက်ဖြင့် စမ်းပါ။
- (၄) မူမှန်ခံတွင်းအမြေးမှာ နဲ့ညံ့၍ ပန်းရောင်ရှုပါသည်။
- (၅) မူမှန် မဟုတ်ပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနသို့ ဆက်လက်ပြသပါ။

ကိုယ်တိုင်စစ်ဆေးခြင်းဖြင့် ခံတွင်းတွင် ဖြစ်ပေါ်နိုင်သည့် ရောဂါများကို စောစီးစွာ ရှာဖွေ
ကုသနိုင်ပါသည်။

၈-၃-၇ ခံတွင်းကောင်ဆာရောဂါ စစ်ဆေးခြင်းနှင့်ညွှန်းပိုခြင်း

ခံတွင်းကောင်ဆာရောဂါလက္ခဏာများ

- ပါဆင်တွင်ကျကျော်ခဲ့သော အနာ
- လျှော့ သွားရှုံး ပါးကောင်၊ လည်းချောင်း ဤရှုပ်စွာအနေဖြင့်
- ပါးဝင်ထဲမှ သွေးသွေးတို့ဖြင့်
- လျှောပါးသောင်းဖြင့်
- နားတို့ကြံးဖြင့်
- လည်ပင်းတွင် အကျကျော်စမ်းပိုခြင့်
- ပါးဆင် ဆာနိုင်းဖြင့်
- အားပါးရန် သင်ခြင်း

အထက်ပါ လက္ခဏာများတွေ့ရှိပါက

ခံတွင်းကိုအမြော်ဖြင့်စစ်ဆေးခြင်း

ခံတွင်းအတွင်းမူမှန်းမြော်မြော် ရှုံးမရှုံး စစ်ဆေးခြင်း

အနာပေါက်းမြော်း ခံတွင်းအတွင်း အရောင်ပြောင်းမြော်း မြော်သာသောအလုံးအကြံ့တို့များ

ပုံမှန်အခြေအနေ

ပုံမှန်မဟုတ်သောအခြေအနေ

- ဖြစ်ပွားစေနိုင်သောအကြောင်းအရောက်းကိုလျော့ချို့
အကြံ့အလောက်
- ရက်ချိန်မျာ်မှုပြင်းနှင့် တောင့်ကြော်းနှင့်

ခံတွင်းကောင်ဆာ ဟု သံသယ ရှိရှုံး

အထက်အဆင့်သို့ကြွေးပြောင်းရန်



၉။ မကူးစက်နိုင်သောရောဂါစစ်ဆေးရန်နှင့်ကုသရုန်မှတ်ပုံတင်ခြင်းမှတ်တမ်းရေးခြင်းနှင့် လိုအပ်သောပစ္စည်းကိရိယာများ

စစ်ဆေးခံသူသည် သတ်မှတ်ချက်နှင့် အကျိုးဝင်/မဝင် ပြန်စစ်၍ အကျိုးဝင်သူများကို NCD ရောဂါရာဖွေစစ်ဆေးသူများ မှတ်ပုံတင်စာအုပ်၌ ပြည့်စွဲကြပါ။

- အသက် (၄၀)နှင့်အထက် ဟုတ်မဟုတ် စစ်ဆေးခံသူအားလုံးကို မေးမြန်းပါ။
- အမည်၊ အသက်၊ လိပ်စာ၊ တယ်လီဖုန်းနံပါတ်၊ ကျား၊ မတိုကိုဖြည့်ရန်။
- မကူးစက်နိုင်သောရောဂါများ ရှိ/မရှိ မေးမြန်းပါ။
(ဆီးချို့၊ သွေးတိုး၊ နှလုံးရောဂါ ရှိ/မရှိ)
- ည (၁၀) နာရီနောက်ပိုင်း အစာစားလာသူများတွင်နံနက်စာမစားမီ သွေးချို့ခာတ် {Fasting Blood Sugar (FBS)} စစ်ဆေးရန်မဖြစ်နိုင်သောကြောင့် ထိုသူတို့အား ကြိုက်သည့် အချိန်စစ်သည့် သွေးအချို့ခာတ် Random Blood Sugar (RBS) စစ်ဆေးပါ။
- ရောဂါရှိပါက ဆေးကုသခံယူနေမှု ရှိ/မရှိကို ဆက်မေးပါ။
- ရောဂါရှိပြီး ပုံမှန်ဆေးကုသမှုခံယူခြင်းမရှိပါက ကုသမှုကို ပြန်လည်ခံယူရန် ဗျာဗြား၍ လိုအပ်ပါက ကုသမှုပေးပါ။ ဗျာဗြားပို့ရန် လိုအပ်ပါကလည်း လူနာဗျာဗြားပို့ပုံစံတွင် ဖြည့်စွဲ၍ ဗျာဗြားပို့ပေးပါရန်။
- ရောဂါရှိမှန်းသိရှိပြီးသူဖြစ်ပါက (သို့မဟုတ်) ယခင်စစ်ဆေးခံပြီး မှတ်ပုံတင်ပြီးသူ ဖြစ်ပါက လူနာဟောင်းအနေဖြင့် ဖြည့်သွင်းရန်။
- NCD ရောဂါရာဖွေစစ်ဆေးမှုလုပ်ငန်းပြီးပါက ရောဂါစစ်ဆေးမှုမှ ရရှိသည့်အဖြေများကို အောက်ပါစာအုပ်များနှင့် မှတ်တမ်းများတွင် ဖြည့်ရန်။

(၁) ရောဂါရာဖွေစစ်ဆေးမှုမှတ်ပုံတင်စာအုပ်

(Participants' Registry for NCD Screening)

(၂) NCD လူနာမှတ်တမ်း (Clinical Record)

(၃) နေ့စဉ် NCD ရောဂါမှတ်တမ်းတင်စာအုပ်

(Daily NCD Disease Register)

(၄) NCD ရောဂါရာဖွေစစ်ဆေးခြင်း (၃)လပတ် အစီရင်ခံစာ

(Quarterly Report of the NCD Screening Activities)

(၅) NCD ရောဂါ (၃)လပတ်အစီရင်ခံစာ

(Quarterly NCD Disease Report)

(၆) လူနာညွှန်းပို့ပုံ (Referral Form)

ရောဂါစစ်ဆေးမှုနှင့် ကုသမ္မဆိုင်ရာ အချက်အလက်များကို မှတ်တမ်းတင်ခြင်း

(၁) လူတစ်ဦးသည် NCD ရောဂါ ရာဖွေစစ်ဆေးမှု ခံယူပြီးစီးသည့်အခါ ရောဂါစစ်ဆေးမှု သတင်းအချက်အလက်များကို NCD ရောဂါ ရာဖွေ စစ်ဆေးသူများ မှတ်ပုံတင်စာအုပ် (NCD Screening Register) တွင် မှတ်တမ်းတင်ရပါမည်။ ငါးနောက် NCD ရောဂါရာဖွေ စစ်ဆေးသူများ မှတ်ပုံတင် စာအုပ်ကို သက်ဆိုင်ရာ ကျေးလက်ကျွန်းမာရေးဌာန (သို့) ကျေးလက်ကျွန်းမာရေးဌာနမှဲ့တွင် သိမ်းဆည်းထားရပါ မည်။

(၂) NCD ရောဂါရိသောလူနာအား စစ်ဆေးကုသမ္မများပြုလုပ် ပေးပြီးပါက NCD လူနာမှတ်တမ်း

(Clinical Record for NCD Patients) ကို ဖြည့်သွင်းရပါမည်။ ဖြည့်သွင်းပြီးပါက ငါး

လူနာမှတ်တမ်း ကို သက်ဆိုင်ရာကျေးလက်ကျွန်းမာရေးဌာန (သို့) ကျေးလက်ကျွန်းမာရေး

ဌာနမှဲ့တွင်သိမ်းဆည်းထားရပါမည်။



- (၃) NCD လူနာမှတ်တမ်း အား ဖြည့်သွင်းပြီးပါက ငှါးမှတ်တမ်းမှ အချက်အလက်များကို NCD ရောဂါ မှတ်တမ်းတင် စာအုပ်(NCD Disease Register) တွင် ဖြည့်သွင်းရပါမည်။ ငှါးလူနာမှတ်တမ်းကိုလည်း သက်ဆိုင်ရာကျေးလက်ကျန်းမာရေးဌာန (သို့မဟုတ်) ကျေးလက် ကျန်းမာရေးဌာနခွဲတွင်သိမ်းဆည်းထားရပါမည်။
- (၄) NCD ရောဂါရှာဖွေစစ်ဆေးသူများမှတ်ပုံးတင်စာအုပ်ကို ဖြည့်သွင်းပြီးပါက ငှါးမှတ်တမ်းမှ အချက်အလက်များကို NCD ရောဂါရှာဖွေ စစ်ဆေးခြင်း (၃)လ ပတ်အစီရင်ခံစာ (Quarterly Report for NCD Screening Activities) တွင် ဖြည့်သွင်းရပါမည်။ အထက်ပါ NCD ရောဂါရှာဖွေ စစ်ဆေး ခြင်း သုံးလပတ် အစီရင်ခံစာ ကို အထက်အဆင့် ကျန်းမာရေးဌာနများသို့ ပေးပို့သွားရပါမည်။
- (၅) NCD ရောဂါမှတ်တမ်း စာအုပ်ပါ အချက်အလက်များကို NCD ရောဂါ(၃)လပတ် အစီရင်ခံစာ (Quarterly NCD Disease Report) ပြုစုရာတွင် အသုံးပြုရပါမည်။ ငှါးNCD ရောဂါ (၃) လပတ် အစီရင်ခံစာ ကို အထက်အဆင့် ကျန်းမာရေးဌာနများ သို့ ပေးပို့သွားရပါမည်။

၁၀။ နောက်ဆက်တဲ့ များ

**နောက်ဆက်တဲ့ (၁၀-၁) မြန်မာပြည်လုံးဆိုင်ရာ (STEP Survey-၂၀၁၄) စစ်တမ်းကောက်ယူခြင်း၏
အဓိကတွေ့ရှိချက်များ**

စဉ်	အကြောင်းအရာ	ကျား	မ	ပေါင်း
(၁)	ဆေးလိပ်သာက်သုံးမှုနှင့်	၄၃.၈%	၈.၄%	၅၆.၃%
(၂)	ကွမ်းယာနှင့်ဆေးရွက်ကြီးသုံးစွဲမှုနှင့်	၆၂.၂%	၂၄.၁%	၇၃.၂%
(၃)	အရက်အလွန်အကျိုးသာက်သုံးသူ	၃၈.၁%	၁၅.၅%	၅၃.၃%
(၄)	ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလ်စားသုံးမှု လျော့နည်းသူ	၈၅.၂%	၈၇.၉%	၈၆.၆%
(၅)	ကိုယ်လက်လှပ်ရှားမှု နည်းပါးသူ	၁၂.၅%	၁၈.၈%	၁၅.၇%
(၆)	သွေးတိုးရောဂါရိသူ	၂၄.၇%	၂၈%	၂၆.၄%
(၇)	ဆီးချို့သွေးချို့ရောဂါရိသူ	၉.၁%	၁၁.၈%	၁၀.၅%
(၈)	သွေးတွင်းအဆီးဓာတ်များသူ	၃၀.၉%	၄၂.၅%	၃၆.၇%
(၉)	ကိုယ်အလေးချိန်ရှိသုံးသည်ထက်ပို့နေသူ ($BMI >30 \text{ kg/m}^2$)	၁၄.၁%	၂၀.၈%	၂၂.၄%
(၁၀)	အဝလွန်ကဲသူ ($BMI >30 \text{ kg/m}^2$)	၂.၆%	၈.၄%	၅.၅%
(၁၁)	အထက်ဖော်ပြပါအကြောင်းအချက်များမှ သုံးခုနှင့်အထက်ပို၍ ရှိနေသူ***	၁၈.၃%	၂၀.၉%	၁၉.၆%
(၁၂)	၁၀-နှစ်အတွင်း နှလုံးသွေးကြောရောဂါဖြစ်နိုင်ချေများသူ	၈.၅%	၁၅.၇%	၁၂.၁%



**** လုတေသနီးတွင်အထက်ဖော်ပြပါအန္တရာယ်များစေသော အကြောင်းအချက်များများ ရှိလေလေ
နှလုံးသွေးကြောက်များရောဂါဖြစ်နိုင်ချေပိုများလေလေ ဖြစ်ပါသည်။

နောက်ဆက်တွဲ (၁၀-J) အရပ်နှင့်ကိုယ်အလေးချိန်တိုင်းတာခြင်း

အရပ်တိုင်းရန် ပြင်ဆင်ခြင်း

အရပ်တိုင်းကိရိယာ (Stadiometer)ဖြင့် တိုင်းရန်ပြင်ဆင်ခြင်း

၁။ အရပ်တိုင်းရန် ကိရိယာ Stadiometer / ပေကြိုးတိပ်တပ်ရန် သင့်လျှော့သောနံရုံးပါ။

ပြားပြီးချောမွေ့နေသော နံရုံဖြစ်ပါစေ။

၂။ အရပ်တိုင်းကိရိယာကို ကြမ်းပြင်ချထားပါ။

၃။ ပေကြိုးတိပ်ကိုဆွဲပြီး အမှတ်ကို အနီးဆုံး ရောက်ပါစေ၊ အရပ်တိုင်းကိရိယာကို နံရုံ
ဝက်အူဖြင့်

စုပ်ပြီးတက်ပါ။ နံရုံပျက်စီးမှုနည်းရန် ပုံသေတပ်ထားသင့်ပါသည်။

၄။ အရပ်တိုင်းကိရိယာ အောက်တည့်တည့်ကြမ်းပြင် လိုင်းတစ်လိုင်းဆဲပါ။

ယင်းလိုင်း၏ တစ်ဖက်တစ်ချက် ခြေထောက်ချရန် ဖြစ်ပါသည်။

ပေကြိုးဖြင့် တိုင်းရန် ပြင်ဆင်ခြင်း

အရပ်တိုင်းကိရိယာ (သို့) ပေကြိုးတိပ်၏ တိကျမှုရှိရန် တိုင်းတာသည့် အနေအထားနှင့်
တိုင်းတာသူ၏ အရပ်ကိုစစ်ပါ။ တိုင်းတာသူက အရပ်ပုံနေပါက ခွေးခြေတစ်ခုပေါ်တက်ပြီး
တိုင်းရန်အတွက် ခွေးခြေ တစ်ခု ယူထားပါ။



အရပ်တိုင်းခြင်း နည်းလမ်း

အရပ်တိုင်းခြင်းကိရိယာ (Stadiometer) ဖြင့် တိုင်းတာခြင်း

- ၁။ စစ်ဆေးခံသူများကို အမှတ်စဉ်အလိုက်ခေါ်ပါ။
- ၂။ ဖိန်ချွေတိုင်းပါ။
- ၃။ အရပ်တိုင်းကိရိယာခေါင်းပိုင်းအပြားကို တိုင်းခံရမည့်သူ၏ ခေါင်းအထက်သို့ တင်ပါ။
- ၄။ အောက်ဖွံ့ထားသည့်မျဉ်းအတိုင်း ဘယ်ညာခွဲ၍ ရပ်ပါ။
- ၅။ ခြေထောက်ကိုဖြောင့်ဖြောင့်ထားရန်။
- ၆။ ခေါင်း၏နောက်ပိုင်း၊ တင်ပါး၊ ခြေသလုံးကြောက်သားနှင့် ဖနောင့်တို့သည် နံရံနှင့် ထိကပ်ရန်။
- ၇။ ခေါင်းကို မတ်မတ်ထားပြီး ရွှေတည့်တည့်ကြည့်ရန်။
- ၈။ အရပ်တိုင်းကိရိယာ၏ ခေါင်းပိုင်းအပြားကို တဖြည်းဖြည်းရွှေ့၍စစ်ဆေးခံရသူ၏ ဦးခေါင်းထိပ်နှင့်ထိထားရန်။
- ၉။ ခေါင်းပိုင်းအပြားသည် ထောင့်မှန်တစ်တန်းတည်းထားပြီး ဖတ်ပါ။ စင်တီမီတာဖြင့် မှတ်တမ်း တင်ပါ။ ခွေးခြေထိုင်ခံပေါ် တက်ပြီး တိုင်းရန်။
- ၁၀။ ဆေးမှတ်တမ်း၌ ကိန်းပြည့်ကဏ္ဍးဖြင့်သာ ဖြည့်ရန်။
မှတ်ချက်။ ။ အရပ်တိုင်းခံရသူသည် ကျွန်းမာရေးဝန်ထမ်းထက် အရပ်မြှင့်ပါက ဦးခေါင်းထိပ်ကို မျက်စီဖြင့် တစ်တန်းတည်းမကြည့်နိုင်ပါ။ ထိုကြောင့် ကုလားထိုင် တစ်လုံးပေါ်သို့ ထက်၍ ပုံပါအတိုင်း မှန်ကန်စွာ အရပ်တိုင်းပါ။




ပေါ်းတိပြုပြားဖြင့် အရပ်တိုင်းတာခြင်း

- ၁။ အရပ်တိုင်းရန် ချောမွေ့ဖြောင့်တန်းနေသော နံရံနှင့်ညီညာသော ကြမ်းပြင် လိုအပ်ပါ သည်။
- ၂။ ဖိန်ချွေတိုင်းပါ။
- ၃။ ကြမ်းပြင်ပေါ်တွင် ခြေထောက်ကို ဖြောင့်ဖြောင့်ထားရပ်ရန်။
- ၄။ ခေါင်း၏ နောက်ပိုင်း၊ တင်ပါး၊ ခြေသလုံးကြွက်သားနှင့် ဖနောင့် တို့သည် နံရံနှင့်ထိကပ် ရန်။
- ၅။ ခေါင်းကိုမတ်မတ်ထားပြီးရှေ့တည့်တည့်ကြည့်ရန်။
- ၆။ ဖြောင့်တန်းသော ပစ္စည်းတစ်မျိုးမျိုး (ဥပမာ- သစ်သား၊ ကော်၊ သံပေတံ)ကို စစ်ဆေးခံရသူ၏ ဦးခေါင်းထိပ်နှင့်ထိ၍ နံရံနှင့် ထောင့်မှန် အနေအထားအတိုင်း ထိနေ ရန်။
- ၇။ နံရံနှင့် ယင်းပစ္စည်းထိတွေ့သည့်နေရာကို ခဲတံ (သို့မဟုတ်) မင်တံဖြင့် အမှတ်အသား ပြုလုပ်ပါ။
- ၈။ လူကိုနံရံမှုခွာဖော်ပြီး မှတ်သားထားသော အမှတ်အသားနှင့် ကြမ်းပြင် အကွာအဝေးကို ပေါ်းတိပြုပြားဖြင့် ဖြောင့်တန်းစွာ တိုင်းပါ။ စင်တီမီတာဖြင့် မှတ်တမ်းတင်ပါ။
(သို့မဟုတ်)မူလကပင် ပေါ်းတိပြုပြား၏ သုညအမှတ်ကို ကြမ်းပြင်၌ ထား၍ ပေါ်း တိပြုပြားကို နံရံတွင် အထက်သို့ ဖြောင့်တန်းစွာ ကပ်ထားရန်။ (ပေါ်းသည် အနည်းဆုံး ၇-ပေ ရှိရပါမည်။)



Measurement of Height, Weight and Calculation of BMI



အခြေခံကျင့်ဟန္တနိဂုံးအတွက် အစီကာမက္ခာဝက်ဖိုင်သာရွှေ့ပူး
နှလုံးနှင့် နှလုံးစွဲ့အကြောက်ပြုပါက အခြေကုတ်ဘဝံဆွဲနဲ့

ကိုယ်အလေးချိန် ချိန်ခြင်း

ကိုယ်အလေးချိန် ချိန်ရန် ပြင်ဆင်ခြင်း

- ၁။ အလေးချိန်စက် (ပေါင်ချိန်စက်) ကောင်းစွာ အလုပ်လုပ်မလုပ်စစ်ပါ။
- ၂။ အပိုဓာတ်ခဲဆောင်ထားရန်၊ ပေါင်ချိန်စက်ဓာတ်ခဲအားကုန်နေ့ပါက မသုံးရန်။

ကိုယ်အလေးချိန် ချိန်ခြင်းနည်းလမ်း

- ၁။ ပေါင်ချိန်စက် (ကိုယ်အလေးချိန်စက်) ရှေ့တွင် ရပ်ပါ။
- ၂။ မိန်ချုပ်ခိုင်းပါ။
- ၃။ ပေါင်ချိန်စက်၏ အညွှန်းလက်တံ့သည် သုညာမှတ် ရှိနေရပါမည်။ ဒစ်ဂျစ်တယ်ပေါင်ချိန်စက်ဖြစ်
- ၄။ က စက်ကိုခြေထောက်ဖြင့် ဖြံပြီး သုညာ “0” အမှတ်အသားပေါ်ရန် လုပ်ပါ။
- ၅။ စစ်ဆေးခံသူကို ပေါင်ချိန်စက်အပေါ်တွင် တက်၍ အလယ်တွင်မတ်တပ်ရပ်ခိုင်းပါ။
- ၆။ ပေါင်ချိန်စက်မြင်ကွင်းကို အဝတ်အစားက ကွယ်နေ့ပါက ဖယ်ခိုင်းပါ။
- ၇။ ကိုယ်အလေးချိန်ကို စစ်ဆေးခံသူ၏ မှတ်တမ်းတွင် kg ဖြင့် ဖြည့်ပါ။

$$(ဥပမာ - 45.3 \text{ kg} = 45 \text{ kg}, 67.8 \text{ kg} = 68 \text{ kg})$$



နောက်ဆက်တွဲ (၁၀-၃) ကိုယ်ခန္ဓာထုညွှန်းကိန်း: BMI တွက်ချက်ခြင်း

ပြင်ဆင်ခြင်း

စားပွဲနှင့်ခွေးခြေထိုင်ခုံများထားရှိပါ။ ဂဏီနှုန်းတွက်စက်၊ BMI chart ကို စာပွဲပေါ်ထားပါ။

တွက်ချက်ခြင်း

- (၁) BMI ကုဒ်ပြားကို ယူပါ။
- (၂) စစ်ဆေးခံသူ၏ "ကိုယ်အလေးချိန်" ကိုဒေါ်လိုက်အကွက်တွင် ရှာ၍ လက်ဖြင့်
ထောက်ထားပြီးအလျားလိုက်အကွက်တွင် "အရပ်"ကိုရှာပါ။ ကိုယ်အလေးချိန်နှင့်
အရပ်ဆုံးသော အကွက်ရှိ ဂဏီနှုန်းသည် "BMI" ဖြစ်ပါသည်။
- (၃) အရပ်နှင့်အလေးချိန်အကွက်ပါ နံပါတ်ကို စစ်ပါ။
- (၄) BMI ကုဒ်ပြားမရှိခြင်း (သို့မဟုတ်) ကိုယ်အလေးချိန်နှင့်အရပ်သည် ကုဒ်ပြားတွင် မပါပါက
အောက်ပါအတိုင်း တွက်ပါ။

ကိုယ်အလေးချိန် (kg)

$$\text{BMI} = \frac{\text{အရပ် (Meter)} \times \text{အရပ် (Meter)}}{\text{ကုဒ်ပြားမရှိခြင်း}}$$

ဥပမာ။။ ကိုယ်အလေးချိန်= 42 kg

$$\text{အရပ်}= 142 \text{ cm} = 1.42 \text{ m}$$

42

$$\text{BMI} = \frac{42}{1.42 \times 1.42} = 20.8$$

- (၅) BMI ကို စစ်ဆေးခံသူ၏ မှတ်တမ်းရှိ သက်ဆိုင်ရာကော်လုပ်တွင် ဖြည့်ပါ။



(၆) ဆက်လက်စစ်ဆေးမည့်နေ့ရာကို ညွှန်ပြပါ။

Body Mass Index (BMI) Chart for Adults

	Obese (>30)	Overweight (25-30)	Normal (18.5-25)	Underweight (<18.5)																																		
WEIGHT lbs (kg)	4'8" 4'9" 4'10" 4'11" 5'0" 5'1" 5'2" 5'3" 5'4" 5'5" 5'6" 5'7" 5'8" 5'9" 5'10" 5'11" 6'0" 6'1" 6'2" 6'3" 6'4" 6'5"	142cm 147 150 152 155 157 160 163 165 168 170 173 175 178 180 183 185 188 191 193 196	58 56 54 53 51 49 48 46 45 43 42 41 40 38 37 36 35 34 33 32 31	57 55 53 51 50 48 47 45 44 42 41 40 39 38 37 36 35 34 33 32 31 30	56 54 52 50 49 47 46 44 43 42 40 39 38 37 36 35 34 33 32 31 30 30	55 53 51 49 48 46 45 43 42 41 40 39 38 37 36 35 34 33 32 31 31 29	54 52 50 48 47 45 44 43 41 40 39 38 36 35 34 33 33 32 31 30 30 29 28	53 51 49 47 46 44 43 42 40 39 38 37 36 35 34 33 32 31 30 30 29 28	52 50 48 46 45 43 42 41 39 38 37 36 35 34 33 32 31 30 30 29 28 27	50 49 47 45 44 43 41 40 39 37 36 35 34 33 32 31 31 31 30 30 29 28 27	49 48 46 44 43 42 40 39 38 37 36 34 33 32 31 30 30 29 29 28 27 27	48 47 45 43 42 41 39 38 37 36 35 34 33 32 31 30 30 29 28 28 27 26	47 45 44 42 41 40 38 37 36 35 34 33 32 31 30 29 28 28 28 27 26 25	46 44 43 41 40 39 37 36 35 34 33 32 31 30 29 29 28 28 27 26 25 24	45 43 42 40 39 38 37 35 34 33 32 31 30 30 29 28 27 26 25 24 24 24	44 42 41 39 38 37 36 35 34 33 32 31 30 29 28 27 26 25 24 24 24 23	43 41 40 38 37 36 35 34 33 32 31 30 29 28 27 26 25 24 24 24 23 23	41 40 39 37 36 35 34 33 32 31 30 29 28 27 26 25 24 24 23 23 23 22	40 39 38 36 35 34 33 32 31 30 29 28 27 26 25 24 24 24 23 22 22 21	39 38 37 35 34 33 32 31 30 29 28 27 26 25 24 24 23 22 22 21 21 21	38 37 36 34 33 32 31 30 29 28 27 26 25 24 24 23 22 22 21 21 21 20	37 36 34 33 32 31 30 29 28 27 26 25 24 24 23 22 22 21 21 21 20 20	36 35 33 32 31 30 29 28 27 26 25 24 24 23 22 22 21 21 21 20 19 19	35 34 32 31 30 29 28 27 26 25 24 24 23 22 22 21 20 20 19 19 18 18	34 32 31 30 29 28 27 26 25 24 23 22 21 20 20 19 19 18 18 18 17 18	33 31 30 29 28 27 26 25 24 23 22 21 20 20 19 19 18 18 17 17 16 16	31 30 29 28 27 26 25 24 23 22 21 20 19 19 18 18 17 17 16 16 15 15	30 29 28 27 26 25 24 23 22 21 20 19 19 18 18 17 17 16 16 15 15 14 14	29 28 27 26 25 24 23 22 21 20 19 19 18 18 17 17 16 16 15 15 14 14 13 13	28 27 26 25 24 23 22 21 20 19 19 18 18 17 17 16 16 15 15 14 14 13 13 12 12	27 26 25 24 23 22 21 20 19 19 18 18 17 17 16 16 15 15 14 14 14 13 13 12 12	26 25 24 23 22 21 20 19 19 18 18 17 17 16 16 15 15 14 14 14 13 13 12 12	25 24 23 22 21 20 19 19 18 18 17 17 16 16 15 15 14 14 14 14 13 13 12 12	24 23 22 21 20 19 19 18 18 17 17 16 16 15 15 14 14 14 14 13 13 12 12	23 22 21 20 19 19 18 18 17 17 16 16 15 15 14 14 14 14 13 13 12 12	22 21 20 19 19 18 18 17 17 16 16 15 15 14 14 14 14 13 13 12 12 11 11	21 20 19 19 18 18 17 17 16 16 15 15 14 14 14 14 13 13 12 12 11 11 10 10	20 19 19 18 18 17 17 16 16 15 15 14 14 14 14 13 13 12 12 11 11 10 10 10 9
Note : BMI values rounded to the nearest whole number. BMI categories based on CDC (Centers for Disease Control and Prevention) criteria.																																						
BMI = Weight [kg]/(Height [m] x Height [m]) = 703 x Weight [lb]/(height [in] x Height [in])																																						
www.vertex42.com																																						
© 2009 Vertex42LLC																																						

နောက်ဆက်တဲ့ (၁၀-၄) ခါးအချယ်အစားတိုင်းတာခြင်း

အခါးအချယ်အစား တိုင်းတာရန် အောက်ပါအတိုင်း ဆောင်ရွက်ရန်။

- (၁) အကျိုး/အဝတ်အစားကို မပြီး ရင်ဘတ်/ရင်သားအောက်အထိ ရွှေပါ။
- (၂) တင်ပဆုံရိုးထိုင် (Tip of Hip bone =Iliac crest) နှင့်အောက်ဆုံးနံရိုးကြားလက်တစ်လုံးစာနေရာကို ရှာပါ။
- (၃) ပေကြီးကို ကြမ်းပြင်နှင့် ရေပြင်ညီ တစ်တန်းတည်း ထားပါ။
- (၄) တင်ပဆုံရိုးထိုင်မှနေ၍ ပေကြီးကို ပတ်ဖြီး ခါးကိုတိုင်းပါ။ ပေကြီးမှာ ချက်အပ်(သို့မဟုတ်)
အောက်တွင် ရောက်ရှိနိုင်ပါသည်။
- (၅) တိုင်းတာခံမည့်သူသည် ကိုယ်ခန္ဓာမတ်မတ်ရပ်ပြီး ဝမ်းဖိုက်ကြောက်သားများကို လျှော့ထားရန်၊
အသက်ရှုထုတ်ပြီးသည့်အခါ တိုင်းပါ။
- (၆) ပေကြီးသည် ခါးကို တိုင်းသည့်အခါ ကြပ်ခြင်း၊ ချောင်ခြင်းမရှိအောင် တိတိကျကျတိုင်းပါ။
- (၇) ရရှိသည့်အဖြေကို စင်တိမိတာဖြင့် မှတ်တမ်းတင်ပါ။



နောက်ဆက်တဲ့ (၁၀-၅) သွေးပေါင်ချိန်တိုင်းတာခြင်း

ပြင်ဆင်ခြင်း

သွေးပေါင်ချိန်တိုင်းကိရိယာများကိုမှန်ကန်တိကျမှုရှိစေရန်အတွက်သေချာစွာထိန်းသီမ်းထားရှုရန် လိုအပ်ပါသည်။

- ၁။ အသုံးပြု၍ ၈/၂၇ အမြဲပြန်စစ်ပါ။
- ၂။ အစိတ်တယ် သွေးပေါင်ချိန်တိုင်းကိရိယာတွင် ခါတ်ခဲများ အားကုန်နေပါက အားသွင်းရန် (သိမဟုတ်) ခါတ်ခဲအသစ်လဲရန်။

မှတ်ချက်။ ॥ဆဲလဲဖုန်းများ၊ ကွန်ပျူးတာနှင့် လျှပ်စစ်အသုံးအဆောင် ပစ္စည်းများကို အစိတ်တယ် သွေးပေါင်ချိန်တိုင်း ကိရိယာနားပေမထားရန် (သံလိုက်စက်ကွင်းမှ လွတ်ရန်)။

မှန်ကန်သော သွေးပေါင်ချိန်အဖြေ ရရှိရန်အတွက် သွေးပေါင်ချိန်တိုင်းတာရာတွင် လိုက်နာသင့်သော အချက်များ

- ၁။ သွေးပေါင်ချိန်စက် အသုံးပြုရာတွင် စံညွှန်းမီ ကောင်းမွန်သည့် စက်ကို အသုံးပြုရန်။
- ၂။ သွေးပေါင်မချိန်မီ လူနာကို တိတ်ဆိတ်ပြီမဲသက်သော အခန်းထဲတွင် ငါးမိနစ်ခန်း
- ၃။ ထိုင်လျက် သွေးပေါင်ချိန်လျှင် ကျောမီ၍ သက်တောင့်သက်သာ ထိုင်ရန်။
- ၄။ ခြေချိတ်ထိုင်ခြင်း မပြုရ၊ ခြေနှစ်ဖက်ကို ကြမ်းပြင်နှင့် ထို့ ထိုင်ရန်။
- ၅။ သွေးပေါင်ချိန်စဉ် စကားမပြောရ။
- ၆။ သွေးပေါင်ချိန်မည့် လက်မောင်းတွင် တင်းကျပ်သည့် အဝတ်များ မဝတ်ထားရန်။
- ၇။ လက်မောင်းကို နှလုံးနှင့် တပြေးညီ သက်တောင့်သက်သာ အနေအထားတွင် ထားရန်။
- ၈။ လက်မောင်းပတ်အရွယ်အစားကို သင့်လျှော်သည့် အရွယ်အစား အသုံးပြုရန်။



၉။ လက်မောင်းပတ်ကို တံတောင်ဆစ်အကျော်၏ အထက် (၃) စင်တီမိတာ အကွာတွင် ထားရန်။

၁၀။ ပထမဆုံးအကြိမ် သွေးပေါင်ချိန် တိုင်းခြင်းဖြစ်ပါက အနည်းဆုံး နှစ်ကြိမ် ပြန်တိုင်းပါ။
လက်မောင်းနှစ်ဖက်စလုံးတွင် တိုင်းရန် လိုအပ်ပါသည်။

Digital သွေးပေါင်ချိန်တိုင်း ကိရိယာဖြင့် သွေးပေါင်ချိန်ခြင်း

- (၁) စစ်ဆေးခံသူအား ထိုင်ခုတွင် သက်သက်သာသာ(၅)မီနှစ် နားနေစေပြီး စစ်ရန် ဖြစ်ပါသည်။
- (၂) စက်ကို ထုတ်လုပ်သည့်ကုမ္ပဏီ၏ လမ်းညွှန်ချက်စာပါ အနေအထားတွင် ထားရှုရန် လိုပါသည်။
- (၃) Start စာပါ ခလုတ်ကို နှိပ်ပါ။
- (၄) ကိရိယာ၏မျက်နှာပြင်တွင် သွေးပေါင်ချိန်ပေါ်လာသည်အထိ စောင့်ကြပါ။
- (၅) အပေါ်သွေးပေါင်ချိန် (140 mmHg)နှင့် အောက်သွေးပေါင်ချိန် (90 mmHg)အထက်ဖြစ်နေပါက လူနာသည် သွေးပေါင်ချိန်များသည်(သွေးတက်နေသည်)ဟု ခေါ်ပါသည်။ သို့ဖြစ်လျှင် (၁၀) မီနှစ် စောင့်ဆိုင်းပြီးနောက် ပြန်စစ်ရန် လိုပါသည်။ လူနာကို သက်တောင့်သက်သာနေစေပြီး စောင့်ဆိုင်းရန်နှင့် သွေးပေါင်ချိန်တိုင်းသည့်အချိန်ကိုပါ မှတ်ထားရန်လိုပါသည်။

Digital မပေါ်သည်အထိ သွေးပေါင်ချိန်များနေပါက ပြအီးသုံးစက်ကို သုံးရန်ဖြစ်ပါသည်။

သွေးပေါင်ချိန် တိုင်းရာတွင် မှားစေသည့်အချက်များ

- ကိရိယာ ချို့ယွင်းခြင်း။
- မသင့်လျော်သည့် လက်ပတ်အရှယ်ကို သုံးခြင်း။
- လက်မောင်းကို နှလုံးနှင့် တစ်တန်းတည်း မထားခြင်း။



အခြေခံကျင့်ဟန္တပါးအတိုင်းများအတွက် အစီကာမက္ခာဝက်ဖို့သောဆောင်များ
နှင့် နှလုံးစွဲမြှောက်ရေးနှင့် အခြေခံကုတ်ကာပ်မြှောင်းနှင့် အခြေခံကုတ်ကာပ်မြှောင်း


Digital သွေးပေါင်ချိန်တိုင်း ကိရိယာနှင့် ပတ်သက်သောအချက်များ

- ၁။ ပြဒါသုံးကိရိယာနှင့်တိုင်းသည့်သွေးပေါင်ချိန်နှင့် 10 mmHg ထက်ကွာပါက စက်ကို
ပြန်လည်စစ် ဆေးပြုပြင်ရမည်ဖြစ်ပါသည်။
- ၂။ အခြားစက်အမျိုးအစားများနှင့် စစ်ရန် လိုသည်။
- ၃။ ထုတ်လုပ်သည့်ကုမ္ပဏီ၏ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်ရန်။
- ၄။ စက်ကို J-နှစ်တစ်ကြိမ် အကြီးစားပြန်စစ်ပါ ။




Questions about Lifestyle and Measurement of Blood Pressure

First ask the questions about lifestyle. This gives the participant some time to rest before taking the blood pressure measurement.




Cuff should be placed in the upper arm in order to keep the heart and the arm at the same level.

Check whether the indicator of the cuff is in the appropriate range.



Put the cuff on the upper arm without wrinkles.

Make sure that there is enough space to insert two fingers between the cuff and arm.



If blood pressure is $\geq 140/90 \text{ mmHg}$ advise participant to have it rechecked after a ten-minute rest.

နောက်ဆက်တဲ့ (၁၀-၆) သွေးတွင်းအချို့ဓာတ်ပါဝင်မှုကိုတိုင်းတာခြင်း

ပြင်ဆင်ခြင်း

မိမိ၏လက်ကို ဆပ်ပြာနှင့် ရေဖြေ့ဆေးပြီး အခြားကိုခံပါ။

၂။ စမ်းသပ်ပြားကို အပေါက်ထဲထည့်ပါက မျက်နှာပြင်တွင် နံပါတ်ပေါ်လာပါမည်။

ယင်းနံပါတ်နှင့် ပုလင်းတွင်ပါသည့် နံပါတ်တူမတူ တိုက်ကြည့်ပါ။ မတူညီပါက ခလုတ်ကို နှိပ်လိုက်၊ လွှတ်လိုက်လုပ်ပြီး ပြန်တိုက်ကြည့်ပါ။ ပြီးက ခလုတ်ကိုနှိပ်ပြီး စမ်းသပ်ပြားကိုထုတ်ပစ် ပါ။ (ဤနည်းမှာ Code ပါသောစက်၊ ဥပမာ -Ezzmart Glucometer ကို သုံးပါက အသုံးပြုရန် ဖြစ်ပါသည်။)

၃။ စက်အသစ် သုံးသည့်အခါ Control အရည်ဖြင့် ပြန်စမ်းပါ။ စက်ကို ပြန်စစ်သည့်အခါအဖြတ်ကျမှုမရှိ စမ်းရန်။ တိကျမှုမရှိပါက စမ်းသပ်ပြားဘူးအသစ်ကို သုံးပါ။

စစ်ဆေးခံသူများ

၁။ FBS စစ်ရန်အတွက် စစ်ဆေးခံသူသည် အနည်းဆုံး ၈ နာရီ မှ ၁၀နာရီကြာအစာမစားသဲနေခဲ့သူ ဖြစ်ရပါသည်။ ရေသောက်၍ ရပါသည်။ (ည ၁၀ နာရီ မှစ၍ အစားမစားသဲနေရန် ဖြစ်ပါသည်။ ရေသောက်နှင့်ပါသည်။ အစာမစားသည့်အချိန်သည် ၁၄ နာရီထက်မပို၍။)

၂။ အစာ စားလာခဲ့ပါက နောက်ဆုံးအစာစားခဲ့သောအချိန်ကို မေးပါ။ တစ်နှုတ်းမီပါက စစ်ဆေးပေးရန်၊ မမှိုပါက စစ်ဆေးရေးလုပ်ငန်းတွင် ပါနေသည့် အခြားဆောင်ရွက်ချက်များကိုဆက်လက် ဆောင်ရွက်ရန်ဖြစ်ပါသည်။ (သို့မဟုတ်)

၃။ အစာ စားလာသောကြောင့် သွေးထဲရှိ အချို့ဝါတ်တိုင်းရန် မဖြစ်နိုင်ပါကမတိုင်းပါနဲ့။ အစာ စားလာသောကြောင့် သွေးထဲရှိ အချို့ဓာတ်တိုင်းရန် မဖြစ်နိုင်ပါက မတိုင်းဘဲ ထိသူကို အခြား



စစ်ဆေးမှုများ ပြုလုပ်ပေးပြီး နောက်နောက် (FBS)လာစစ်ရန် ပြန်ချိန်းပါ။ (သို့မဟုတ်) ကြိုက်
သည့်အချိန် စစ်သည့် သွေးအချို့စာတ် (FBS)ကိုသာစစ်ဆေးပါ။

တိကျမှုမရှိသည့် အကြောင်းရင်းများ

- ၁။ စက်ကို အသုံးပြုရာတွင် မှားယွင်းခြင်း။
- ၂။ ရက်လွန် (သို့) မသန့်သော Control ရည်။
- ၃။ ရက်လွန် (သို့) မသန့်သော စမ်းသပ်ပြား (Test Strip)
- ၄။ တိုင်းသည့်စနစ် မှားယွင်းခြင်း

Blood sugar တိုင်းတာနည်း

- ၁။ စစ်ဆေးခံရမည့်သူကို ကုလားထိုင်း၌ သက်သက်သာသာ ထိုင်ပါစေ။
- ၂။ စစ်ဆေးခံရမည့်သူသည် အစာမစားပဲ စ-နာရီကျော် ကြာနောက်ဖြီ ဖြစ်မဖြစ် သေချာအောင် မေးပါ။ လက်ဖက်ရည် (သို့) ကော်ဖိကို သကြားပါ (သို့) မပါနှင့် သောက်ခဲ့သလား မေးပါ။ သောက်ခဲ့ပါက Fasting Blood Sugar (FBS) စစ်ဆေးရန် မရတော့သဖြင့် Random Blood Sugar (RBS) စစ်ဆေးရန်၊ အခြားကိစ္စများ ဆောင်ရွက်ရန် မေးပါ။
- ၃။ စမ်းသပ်အပြားကို စက်အပေါက်ထဲထည့်ပါ။ စက်၏မျက်နှာပြင်း၌ အမှတ်အသားပေါ်ပါက သုံးရန် အသင့်ဖြစ်နေပြီ ဖြစ်ပါသည်။
- ၄။ လက်ကိုစင်ကြယ်စွာဆေးပြီး လက်အိတ်စွပ်ပါ။
- ၅။ တစ်ခါသုံး ဖောက်အပ်သုံးပါ။
- ၆။ လက်ကို အပ်ဖြင့်ဖောက်ရန်နေရာရွေးပါ။ လက်ထိပ်၏ ဘေးတွင်ဖောက်ပါ။ လက်ထိပ်တည့်တည့်တွင် ဖောက်ရန် မလိုပါ။ လက်ညီးနှင့်လက်မကို ရှောင်၍ ဖောက်ပါ။
- ၇။ ရွေးထားသည့်နေရာကို ရွမ်းဖတ်ဖြင့်သုတ်၍ အခြားခံပါ။
- ၈။ ရွေးထားသည့်နေရာကို ဖောက်ပါ။
- ၉။ သွေးမတွက်ပါက လက်ချောင်းကိုအသာဖိပါ။ မညှစ်ထုတ်ပါနှင့်။



အခြေခံကျင်းမာရေးနှင့်ပျော်ဆွဲတို့၏အစီအစဉ်အလုပ်သာဝန်ကြီး
နှင့်နှင့်နှလုံးစွဲးခြောက်ရေးကာကွယ်ပြုရေးနှင့် အခြေခံကုတ်ဝန်ကြီး

- ၁၀။ ထွက်လာသည့်သွေးကိုစမ်းသပ်ပြားထိပ်တွင်ထားပါ။ထိနောက်ဖိုင်ခွက်တွင်သွေးအဖြေပေါ်လာသည်အထိ စမ်းသပ်ပြားတွင် သွေးမြင်ပါစေ။
- ၁၁။ စက်ကို အဖြေပေါ်သည်အထိ စားပွဲပေါ်တွင်ထားပါ။
- ၁၂။ ဖောက်ထားသည့်နေရာကို သွေးမထွက်အောင် ရှမ်းဖြင့်ဖို့ထားပါ။
- ၁၃။ ဖောက်အပ်ကို စွန့်ပစ်ဗူးထဲသို့ ထည့်ပါ။
- ၁၄။ အဖြေကိုဖတ်ပြီး စစ်ဆေးခံသူ၏ မှတ်တမ်းတွင်ဖြည့်ပါ။

အသုံးပြုနည်း

အောက်ပါအဆင့်(၃)ဆင့်ဖြင့် လွယ်ကူစွာ အသုံးပြုနိုင်ပါသည်။



Test Strip ကို Glucose Meter
ထဲသို့ထည့်ပါ။



ကြိုက်နှစ်သက်ရာ နေရာကို
အနည်းငယ် အောက်လိုက်ပါ။




ထွက်လာသောသွေးစက်ကော်လေးကို
Glucose Meter တွင်ဖိုက်ထားသော
Test Strip ထဲသို့ပါးဆင်းစေပါ။

(လွယ်ကူသောနည်း (code) ဖတ်ဆက်ရန် သုံးမြင်း)



Measurement of Fasting Blood Glucose Level


Participant has
to be in a
fasting state for
at least eight
hours.



If the participant had a cup of tea in
the morning they are not eligible to
participate.



Participant can have water during the
fasting period.



When puncturing the finger,
use either middle or ring finger.

Do not squeeze the
finger to take blood.

Dispose of the sharps in
the sharps disposal bin



Wipe off the first drop of blood.



Measure the blood glucose level
using the second drop of blood.

**For accurate measurement follow
the instructions below.**

1. Do the control solution test regularly.
2. For every checkup, the code number displayed on the screen should match the code number on the strips vial.
3. If it doesn't match, adjust the code number on the screen until it matches (according to the handbook).



နောက်ဆက်တဲ့ (၁၀-၇) Guideline for CVD Risk Prediction Chart

နှလုံးသွေးကြောရောဂါ ဖြစ်ပွားနိုင်ချက် စစ်ဆေးရန် လုပ်ငန်းစဉ်များ

ဆီးချို့သွေးချို့နှင့် သွေးတွင်းအဆီးခာတ် စစ်ဆေးထားသူများအတွက် WHO cardiovascular disease risk laboratory-based chart ကို အသုံးပြုရန်နှင့် ဆီးချို့သွေးချို့နှင့် သွေးတွင်းအဆီးခာတ် မစစ်ဆေးထားသူများအတွက် WHO cardiovascular disease risk non-laboratory-based chart ကို အသုံးပြုရန် ဖြစ်ပါသည်။

WHO cardiovascular disease risk laboratory-based chart အသုံးပြုပုံ

အဆင့်(၁) အစာမစားမီသွေးတွင်းရှိ အချို့ခာတ်ပေါ်မူတည်၍ သက်ဆိုင်ရာကားပြား ၏ WHO cardiovascular disease risk laboratory-based chart - SEAR People with Diabets Mellitus နှင့် SEAR People without Diabets Mellitus ဟု (၂)ခု ခွဲခြားအသုံးပြုရန် ဖြစ်ပါသည်။

သွေးတွင်းသွေးချို့အဆင့် $\geq 126 \text{ mg/dl}$ ထက်ကျော်နေပါက (SEAR People with Diabets Mellitus) သွေးချို့ရောဂါပါအပိုင်းကို အသုံးပြု ရမည်ဖြစ်ပါသည်။ သွေးချို့အဆင့် $< 126 \text{ mg/dl}$ ထက်နည်းပါက (SEAR People without Diabets Mellitus) သွေးချို့မပါသည် အပိုင်းကို အသုံးပြုရန် ဖြစ်ပါသည်။

အစာစားခဲ့ပါက လောလောဆယ် သွေးချို့အခြေအနေသည် 200 mg/dl ထက်ပိုပါက သွေးချို့အဖြစ် သတ်မှတ်ပြီး SEAR People with Diabets Mellitus ကိုဖြည့်သွင်းရန်နှင့် 200 mg/dl ထက်နည်းပါက သွေးချို့မပါ SEAR without Diabets Mellitus ကို အသုံးပြုရန် ဖြစ်ပါသည်။

အဆင့်(၂) လိုင် ကျား/မ (male/ female)ရွေးပါ။

အဆင့်(၃) ဆေးလိပ်သောက်/မသောက် (smoker/ non smoker) ရွေးပါ။

အဆင့်(၄) သက်ဆိုင်ရာအသက်အုပ်စု (age group)ရွေးပါ။

WHO ISH Risk Prediction Chart တွင် အသက်အုပ်စုကို (၅) နှစ်စီ ခွဲထားပါသည်။

အသက်(၄၀) မှ (၄၄)နှစ်၊ အသက်(၄၅) မှ (၄၉)နှစ်၊ (၅၀)မှ (၅၄)နှစ်၊ (၅၅)မှ (၅၉)နှစ်၊

(၆၀)မှ (၆၄)နှစ်၊ (၆၅)မှ (၆၉)နှစ် နှင့် (၇၀)မှ (၇၄)နှစ်အထိ (၇)အုပ်စု ပြထားပါသည်။

(ဥပမာ- အသက်(၄၃)နှစ် ဆိုပါက (၄၀)မှ (၄၄)နှစ် အုပ်စုတွင် ထည့်သွင်းရန် ဖြစ်ပါသည်။

အဆင့်(၅) ကုပ္ပြားတွင် Systolic Blood Pressure (SBP) ကို 20mm/Hg စီမံချို့ခြင်း <120 mmHg, 120-139 mmHg, 140-159 mmHg, 160-179 mmHg, ≥ 180 mmHg (၅)အုပ်စု ခွဲခြားထားပါသည်။

သက်ဆိုင်ရာ Systolic BP ကိုသာ သက်ဆိုင်ရာ လိုင်းတွင် ဖြည့်ရန် ဖြစ်ပါသည်။

အဆင့်(၆) စစ်ဆေးခံသူကို ငြင်း၏သွေးတွင်း အဆီဝါတ် cholesterol ပါဝင်မှ အခြေအနေကို သိ/မသိ မေးပါ။

သိက သက်ဆိုင်ရာနေရာကို ရွေးရန်လိုအပ်ပါသည်။

မသိပါက မြန်မာ လူမျိုးများအတွက် သတ်မှတ်ထားသော ဖျမ်းမျှအဆီဝါတ် 5.2 mmol/L ကို အသုံးပြု၍ နေရာရွေးပါ။

သွေးတွင်းအဆီဝါတ်ပမာဏကို ပြောင်းလဲတွက်ချက်ရန်

Cholesterol Level Mg/dl	Cholesterol Level Risk Prediction Chart mmol/l
More than 309	8
From 270-308	7
From 232-269	6
From 143-231	5
Less than 143	4

Risk Level အကွက်ထဲရှိ အရောင်များဖြင့် နှလုံးသွေးကြောရောက် ဖြစ်နိုင်ချက် ရာခိုင်နှုန်း ဖြင့်
ပြထားပါသည်။ ပေးထားသော အကွက်များကို ကြည့်၍ \geq Risk ရာခိုင်နှုန်းကို မှတ်တမ်းတွင် ဖြည့်ပါ။



< 5%

5% မှ < 10%

10% မှ < 20%

20% မှ < 30%

\geq 30%



နောက်ဆက်တွဲ (၁၀) နှစ်အတွင်း နှလုံးသွေးကြောရောဂါ ဖြစ်ပွားနိုင်ချေ

ဖြစ်နိုင်ချေ < 5%	အန္တရာယ်နည်းသည်။ အန္တရာယ်မရှိဟု ဆိုလိုခြင်းမဟုတ်ပါ။
ဖြစ်နိုင်ချေ 5% မှ < 10%	အန္တရာယ်အသင့်အတင့်ရှိသည်။
ဖြစ်နိုင်ချေ 10% မှ < 20%	အန္တရာယ်ကြီးပါသည်။
ဖြစ်နိုင်ချေ ≥ 20%	အလွန်အလွန် အန္တရာယ်ရှိသော အခြေအနေဖြစ်ပါသည်။

WHO cardiovascular disease risk non-laboratory-based chart အသုံးပြုပုံ

အဆင့်(၁) လိုင် ကျား/မ(male/ female) ရွှေးပါ။

အဆင့်(၂) ဆေးလိပ်သောက်/မသောက် (smoker/ non smoker) ရွှေးပါ။

အဆင့်(၃) သက်ဆိုင်ရာအသက်အုပ်စု (age group)ရွှေးပါ။

WHO ISH Risk Prediction Chart တွင် အသက်အုပ်စုကို (၅) နှစ်စီ ခွဲထားပါသည်။

အသက်(၄၀) မှ (၄၄)နှစ်၊ အသက်(၄၅) မှ (၄၉)နှစ်၊ (၅၀)မှ (၅၄)နှစ်၊ (၅၅)မှ (၅၉)နှစ်၊

(၆၀)မှ(၆၄)နှစ်၊ (၆၅)မှ (၆၉)နှစ် နှင့် (၇၀)မှ (၇၄)နှစ်အထိ (၇)အုပ်စု ပြထားပါသည်။

(ဥပမာ- အသက်(၄၃)နှစ် ဆိုပါက (၄၀)မှ (၄၄)နှစ် အုပ်စုတွင် ထည့်သွင်းရန် ဖြစ်ပါသည်။

အဆင့်(၄) ကုပ္ပါးတွင် Systolic Blood Pressure (SBP) ကို 20mm/Hg စီခြား၍ <120 mmHg, 120-139 mmHg, 140-159 mmHg, 160-179 mmHg, ≥ 180 mmHg (၅)အုပ်စု ခွဲခြားထားပါသည်။

သက်ဆိုင်ရာ Systolic BP ကိုသာ သက်ဆိုင်ရာ လိုင်းတွင် ဖြည့်ရန် ဖြစ်ပါသည်။

အဆင့်(၅) စစ်ဆေးခံသူ၏ ကိုယ်ခန္ဓာတ္ထုနှင့် ကိန်း (BMI) ကို ရွှေးပါ။ ကုပ္ပါးတွင် BMI ကို ≤ 20, 20-24, 25-29, 30-35, ≥ 35 ဟူ၍ (၅)အုပ်စု ခွဲခြားထားပါသည်။


နှလုံးသွေးကြောရောဂါ အန္တရာယ်ဖြစ်ပွားနိုင်ချေတွက်ချက်ပုံနှုန်း



နှလုံးသွေးကြောရောဂါ အန္တရာယ်ဖြစ်ပွားနိုင်ချေ တွက်ချက်ပုံနှမာ

ဥပမာ(၁)	<ul style="list-style-type: none"> - ဦး - ၅၇% အောက်ခြေအနေ - အမျိုးသား - အသက် (၅၆)နှစ် - ဆေးလိပ်သောက်သည်။ (တစ်နှာ ဆေးလိပ် (၃)လိပ်) - သွေးတိုး 154 /90 mm/Hg - သွေးတွင်းအချို့ဓာတ် အစာမစားမီ 130 mg/dl - ကိုယ်တွင်းအဆီဓာတ် - တိုင်းထားခြင်းမရှိပါ။ - ကိုယ်ခန္ဓာတုညွှန်းကိန်း ၃၂
အဖြေ။	၁။ နှလုံးသွေးကြောရောဂါဖြစ်ပွားနိုင်ချေ ၂၀%
ဥပမာ(၂)	<ul style="list-style-type: none"> - ဒေါ် - ၅၈% အောက်ခြေအနေ - အမျိုးသမီး - အသက် (၄၆)နှစ် - ဆေးလိပ်မသောက်ပါ။ - သွေးတိုး 145/90 mm/Hg - သွေးတွင်းအချို့ဓာတ် မစစ်ထားပါ။ - ကိုယ်တွင်းအဆီဓာတ် - တိုင်းထားခြင်းမရှိပါ။ - ကိုယ်ခန္ဓာတုညွှန်းကိန်း ၃၅
အဖြေ။	၂။ နှလုံးသွေးကြောရောဂါဖြစ်ပွားနိုင်ချေ ၄%

charts အကွက်ထဲရှိ အရောင်များတွင် နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ချေရာခိုင်နှုန်းကို ပြထားပါသည်။
ပြသည့် ရာခိုင်နှုန်းကို မှတ်တမ်းတွင် ဖြည့်ပါ။ ဥပမာ




အခြေခံကျင်းမာရေးနှင့်ယူးအတွက် အစီကဲကုပ္ပါဏ်ရှိသော်ရေးမြို့
နှလုံးနှင့် နှလုံးစွဲးကြော်ခြောက်ရှိသော်လျှင် အဆိုဒ်ကုပ္ပါဏ်ရှိသော်လည်း

နောက်ဆက်တဲ့ (၁၀-၈) WHO/ISH Risk Prediction Charts


WHO/ISH Risk Prediction Chart with Cholesterol (without Diabetes)

Southeast Asia



World Health Organization cardiovascular disease risk charts: revised models to estimate risk in 21 global regions, Lancet Globe Health, 2019

WHO/ISH Risk Prediction Chart with Cholesterol (with Diabetes)



World Health Organization cardiovascular disease risk charts: revised models to estimate risk in 21 global regions, Lancet Globe Health, 2019



କ୍ଷେତ୍ରବିହାରିରେ (୧୦-୩) ଅଣ୍ଡାଳିନ୍ଦ୍ରିୟରେତ୍ରି ପ୍ରସ୍ତୁତିରେ କାହାରୁଙ୍କିମୁକ୍ତ ଫୁଲିଯାଇଥିବାକୁ ଅନୁରୋଧ କରିଛନ୍ତି।

Note - Referral - 1. Township 2. District 3. Region 4. Central



Note - Invitation should be given to people who meet one of the following criteria.

- Age ≥ 40 years (အသက် ၄၀ နှင့် အထက်)
- Smokers (ဆေးလိပ်သောက်သူများ)
- Waist circumference ($\geq 80\text{cm}$ in women, $\geq 90\text{ cm}$ in men) {ခါးပတ်လည် အတိုင်းအထွာ $\geq 80\text{cm}$ (၁) နှင့် $\geq 90\text{cm}$ (ကျား) }
- Known hypertension (သွေးတိုးရောဂါရီသူများ)
- Known diabetes mellitus (သွေးချိုလီးချိုရောဂါရီသူများ)
- History of premature CVD in first degree relatives (ဆွေမျိုးအရင်းအခြားများတွင် ယဉ်ချယ်စဉ်ပင် နှလုံးသွေးကြောရောဂါ ဖြစ်ဖူးသောရာဇ်ရှိသူများ)
- History of Diabetes or Kidney disease in first degree relatives(ဆွေမျိုးအရင်းအခြားများတွင် သွေးချိုလီးချိုနှင့် ကျောက်ကပ်ရောဂါ ဖြစ်ဖူးသောရာဇ်ရှိသူများ)

DM = Diabetes Mellitus (ဆီးချို သွေးချို)

Known

- person who was diagnosed as having Diabetes Mellitus by registered health care personnel (ဆီးချိုသွေးချိုရှိသူဟု ဆရာတန် / ကျိုန်းမာရေး ဌန်ထမ်းမှ ရောဂါသတ်မှတ်ထားခြင်း ခံရသူ)
- person who is already taking treatment (diet control / drug) for diabetes mellitus (ဆီးချိုသွေးချိုရောဂါဆိုင်ရာ ကုသမျှ (အစားအစာ/ဆေးဝါး) ခံယူနေသူ)

New

- person whose blood sugar measurement meets the diagnosis criteria of Evidence based protocol
သွေးတွင်းအချိုခြတ် စစ်ဆေးရာတွင် Evidence based protocol အရ ဆီးချိုသွေးချို ရောဂါ ရှိသူ

No

- person whose blood sugar measurement does not meet the diagnosis criteria of Evidence based protocol
- သွေးတွင်းအချိုခြတ် စစ်ဆေးရာတွင် Evidence based protocol အရ ဆီးချိုသွေးချို ရောဂါမရှိသူ

H/T = Hypertension (သွေးတိုးရောဂါ)

Known

- person who was diagnosed as having Hypertension by registered health care personnel
(သွေးတိုးရောဂါ ရှိသူဟု ဆရာတန် / ကျိုန်းမာရေးဌန်ထမ်းမှ ရောဂါသတ်မှတ်ထားခြင်း ခံရသူ)



- person who is already taking treatment for hypertension (သွေးတိုးရောဂါ ဆိုင်ရာ ကုသမှု ခံယူနေသူ)

New

- person whose Blood Pressure measurement meets the diagnosis criteria of Evidence based protocol / WHO (သွေးပေါင်ချိန်တိုင်းတာ စစ်ဆေးရာတွင် Evidence based protocol အရ သွေးတိုးရောဂါ ရှိသူ)

No

- person whose Blood Pressure measurement does not meet the diagnosis criteria of Evidence based protocol / WHO (သွေးပေါင်ချိန်တိုင်းတာ စစ်ဆေးရာတွင် Evidence based protocol အရ သွေးတိုးရောဂါမရှိသူ)

Smoking

A - No smoker (did not smoke), B - Ex-smoker (did not smoke during last year), C- Current smoker

A - ဆေးလိပ်လုံးဝမသောက်သူ, B - လွန်ခဲ့သောတစ်နှစ်အတွင်း ဆေးလိပ်မသောက်ခဲ့သူ, C - ဆေးလိပ်သောက်သူ

Chewing Tobacco

A - No Tobacco chewer(did not chew tobacco), B - Ex-tobacco chewer(did not chew tobacco during last year), C- Current tobacco chewer

A - ကွမ်းယာလုံးဝမတားသူ, B - လွန်ခဲ့သောတစ်နှစ်အတွင်း ကွမ်းယာမတားခဲ့သူ, C - ကွမ်းယာတားသူ

Alcohol Consumption

A - No drinker (did not drink alcohol), B - Social Drinker, C- Heavy drinker (drinking alcohol 4 days or more in a week)

A - အရက်လုံးဝမသောက်သူ, B - အရက်သောက်သူ, C - အရက်အလွန်အကျိုး သောက်သူ (အရက်ကို တစ်ပတ်ကျိုး အနည်းဆုံး လေးရက်သောက်သူ)

When indicating suspected cancer, mention as breast lump, oral leukoplakia, oral ulcer, VIA positive, Growth at cervix, Ulcer cervix etc.

ကုန်ဆာရောဂါ သံသယရှိပါက ကုန်ဆာရောဂါလက္ခဏာများကို ဖော်ပြုပေးပါ။

ဥပမာ ။ ။ ရင်သားအကြိတ်၊ ပါးစပ်အတွင်းရှိ အဖြူကွက် (သီး) အနား၊ သားအိမ်ခေါင်းကို အက်ဆီးတစ်အက်ဆစ် (acetic acid) ဖြင့် စစ်ဆေးတွေ့ရှုချက် (သီး) သားအိမ်ခေါင်းတွင် အကြိတ်တွေ့ခြင်း (သီး) သားအိမ်ခေါင်းတွင် အနာတွေ့ရှုခြင်း စသည်တို့ကို ဖော်ပြုပေးရမည်။



နေဂရ်လက်တွေ (၁၀-၁၀) NCD Register (အောက်ဖို့အသေခြားရှိရှိမှုပို့စ်ဝါယာ)

			Date
	R/N	Name	
			Age(Completed year)
			Gender(M/F)
		Address/ Telephone No.	
			Old/New Case (O/N)
		Cardiovascular	Disease
		Cerebrovascular	
		Hypertension	
		Diabetes	
	Oral	Suspected Cancer	
	Breast		
	Cervix		
	COPD	Chronic Respiratory Diseases	
	Asthma		
		< 5 %	CVD risk
		5 % - <10 %	
		10 % - < 20 %	
		20 % - < 30 %	
		\geq 30%	
		Visit No.	
		Treatment	
			Referral / Code

Note - Cardiovacular disease - ဒုပ္ပသွေးကြော်တိုင်း၊ အေဒါ (သီ္မတရှိ) ခြေ/လျှော့သွေးကြော်တိုင်း၊ အေဒါနိုင်၊ သတ်မှတ်ခြင်းတို့၊
Cerebrovascular disease - အေသာက်ရှိနှိမ်တိုင်း (ဆိုစောင်) အေသာက်ခြင်း
Referral - 1. Township 2. District 3. Region 4. Central

အခြေခံကျင်းမာရေးနှင့်ယဉ်ယော်အတွက် အစီကာများကိုရှိသော်ရေးမြုပ်နည်း
နဂါးနှင့် နလုံးစွဲမှုဆွေမြောက်ရီဘဏ်လိပ်စီးနှင့် အာမြဲကုစ္ထုဂုဏ်ဖွဲ့

အောက်ဆက်တွေ (၁၀-၁၁) Clinical Record for NCDs Patients (ကုသမ္မတ်တမ်း)

Health Facility Name _____

Patient Name _____

OPD/ Field RN _____

Age _____

Registration No: _____

Gender: Male or Female

Address / Contact No. _____

1. History / Complaint

2. Investigations

	Visit 1 Date -----		Visit 2 Date -----		Visit 3 Date -----		Visit 4 Date -----		Change in CVD Risk
10 years cardiovascular risk	1. < 5%	2. 5 to < 10%	3. 10 to < 20%	4. 20 to < 30%	5. ≥ 30%	1. < 5%	2. 5 to < 10%	3. 10 to < 20%	4. 20 to < 30%
Fasting Blood Glucose									
Random Blood Sugar									
Resting SBP (Two readings at each visit) mmHg									
Resting DBP (Two readings at each visit) mmHg									
Currently on antihypertensive medication	Yes	No	Yes	No	Yes	No	Yes	No	
Cholesterol level (mmol/L)									
Urine albumin									
Peak flow rate									
Foot examination of diabetes	Yes	No	Yes	No	Yes	No	Yes	No	
Referral for Eye examination in diabetes	Yes	No	Yes	No	Yes	No	Yes	No	
Eye examination in diabetes	Yes	No	Yes	No	Yes	No	Yes	No	
Waist circumference (cm)									
Body Mass Index (BMI)									
Tobacco smoking	Yes	No	Yes	No	Yes	No	Yes	No	
Smokeless tobacco	Yes	No	Yes	No	Yes	No	Yes	No	
Counseling tobacco cessation	Yes	No	Yes	No	Yes	No	Yes	No	
Heavy Alcohol Drinking	Yes	No	Yes	No	Yes	No	Yes	No	
Counseling diet/physical activity	Yes	No	Yes	No	Yes	No	Yes	No	
Suspected Cancer (Oral/ Breast/ Cervical)	Yes	No	Yes	No	Yes	No	Yes	No	
Medicines and daily dose									
Referral reasons (Code number)									
Feedback from higher level	Yes	No	Yes	No	Yes	No	Yes	No	

** Remark Visit - to be filled only findings of quarterly visit.



**လူနာ၏ ရာဇ်နှင့် စမ်းသပ်ချက်များတွင် အောက်ဖော်ပြပါအချက်များမှ တစ်ခုခုရှိနေပါက အထူးကုဋ္ဌနားရုံ၊ /
အထက်အဆင့်သို့ လွှာပြောင်းပေးရန်အတွက် ကုဒ်နံပါတ် (Code No.) များ**

- (၁) သွေးပေါင်ချိန် 200/120mmHg အထက်ဖြစ်လျှင် (အလျင်အမြန်လွှာပို့ရန်)
- (၂) အသက် ၃၀-နှစ်အောက်လူနာများတွင် သွေးပေါင်ချိန် 140/90 mmHg (သို့မဟုတ်) 140/90mmHg အထက်
ဖြစ်လျှင်
- (၃) လေဖြန်းခြင်း (သို့မဟုတ်) လေသင်တုန်းဖြတ်ခြင်း
- (၄) နှလုံးစုံအောင့်ခြင်း (Chest pain)၊ ကျောက်ကပ်အားနည်းခြင်း၊ ဖောရာင်ခြင်း၊ ခေါ်းထဲအသားခါတ်ပါခြင်း
(Renal failure)၊ နှလုံးအလုပ်ကောင်းစွာ မလုပ်နိုင်ခြင်း၊ မောခြင်း၊ ပတ်လက်လွှာအိပ်မရခြင်း
(Heart failure)
- (၅) အသစ်တွေ့ သွေးချို့ဆီးချို့ရောဂါရိ လူနာတွင် ဆီးအတွင်း ကိုတုန်းခါတ် (J+) တွေ့လျှင် (သို့မဟုတ်) အသစ်တွေ့
သွေးချို့ဆီးချို့ရောဂါရိ လူနာသည် အသက် ၃၀-နှစ်အောက်ဖြစ်လျှင်
- (၆) သွေးအတွင်း အဆီပါတ် (Total cholesterol) $> 8 \text{ mmol/L}$ ကျော်နေလျှင်
- (၇) သွေးချို့ဆီးချို့ရောဂါလူနာရှင်များတွင် ပြင်းထန်စွာ ရောဂါရိးဝင်ခြင်းနှင့် (သို့) ခြေထောက်အနာမျှလျှင်
- (၈) သွေးချို့ဆီးချို့ရောဂါ လူနာရှင်များတွင် ရုတ်တရတ် အမြင်ချို့ယွင်းမှုဖြစ်လျှင်
- (၉) နှလုံးခုန်သံတွင် အသံပိုပါခြင်း (Cardiac Murmurs)
- (၁၀) သွေးတိုးကုသေး J-မျိုး (သို့မဟုတ်) ၂-မျိုး $> 140/90 \text{ mmHg}$ ပေးသော်လည်း သွေးပေါင်ချိန်
(သွေးချို့ဆီးချို့ရောဂါရိသူများတွင် 130/80mmHg ကျော်လျှင်) သွေးချို့ဆီးချို့ရောဂါရိသူများတွင် ဆီးအတွင်း
အသားခါတ်ပါခြင်း
- (၁၁) သွေးချို့ဆီးချို့ရောဂါရိများထဲတွင် Glidazide ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ Metformin အမြင့်ဆုံးနှင့်
(2000 mg) လောက်သော်လည်း သွေးအတွင်း အချို့ခါတ် 140mmol/L (250 mg/dL) ထက်ကျော်နေလျှင်
- (၁၂) (J)နှစ်အတွင်း မျက်စီ စစ်ဆေးထားခြင်းမရှိလျှင်
- (၁၃) နှလုံးသွေးကြောရောဂါဖြစ်နိုင်ချေ (Cardiovascular risk) မြင့်မားလျှင် ($\geq 20\%$)
- (၁၄) Suspected Cancer ရှိနေပါက လွှာပြောင်းပေးရန်



နောက်ဆက်တွေ(၁၀-၁) မဂ္ဂဃာတိနှင့်သောဆရာ၊ ရွှေ့ခွဲစိုးဒေါ်၊ သံလယတ် အနီရိဂုဏ် (Quarterly NCD Screening Report)

ကျော်ကျော်မြတ်စွာ / အမှိန့်အသံ

४८५



Note –

DM = Diabetes Mellitus (ဆီးချို့ သွေးချို့)

Known

- person who was diagnosed as having Diabetes Mellitus by registered health care personnel
(ဆီးချို့သွေးချို့ရှုံးသူ ဆရာတန် / ကျိုးမာရေး ဝန်ထမ်းမှ ရောဂါသတိမှတ်ထားခြင်း ခံရသူ။)
- person who is already taking treatment (diet control / drug) for diabetes mellitus
(ဆီးချို့သွေးချို့ရောဂါဆိုင်ရာ ကုသမှု (အစားအစာ / ဆေးပါး) ခံယူနေသူ။)

New

- person whose blood sugar measurement meets the diagnosis criteria of Evidence based protocol
- သွေးတွင်းအချို့ဝါတ် စစ်ဆေးရာတွင် Evidence based protocol အရ ဆီးချို့သွေးချို့ရောဂါ ရှိသူ

No

- person whose blood sugar measurement does not meet the diagnosis criteria of Evidence based protocol
- သွေးတွင်းအချို့ဝါတ် စစ်ဆေးရာတွင် Evidence based protocol အရ ဆီးချို့သွေးချို့ ရောဂါမရှိသူ

H/T = Hypertension (သွေးတိုးရောဂါ)

Known

- person who was diagnosed as having Hypertension by registered health care personnel (သွေးတိုးရောဂါ ရှိသူ ဆရာတန် / ကျိုးမာရေး ဝန်ထမ်းမှ ရောဂါသတိမှတ်ထားခြင်း ခံရသူ)
- person who is already taking treatment for hypertension (သွေးတိုးရောဂါ ဆိုင်ရာ ကုသမှု ခံယူနေသူ။)

New

- person whose Blood Pressure measurement meets the diagnosis criteria of Evidence based protocol / WHO (သွေးပေါင်ချိန်တိုင်းတာ စစ်ဆေးရာတွင် Evidence based protocol အရ သွေးတိုးရောဂါ ရှိသူ)

No

- person whose Blood Pressure measurement does not meet the diagnosis criteria of Evidence based protocol / WHO (သွေးပေါင်ချိန်တိုင်းတာ စစ်ဆေးရာတွင် Evidence based protocol အရ သွေးတိုးရောဂါမရှိသူ)

Smoking

B - Ex-smoker (did not smoke during last year), C- Current smoker

B - လွန်ခဲ့သောတစ်နှစ်အတွင်း ဆေးလိပ်မသောက်ခဲ့သူ, C - ဆေးလိပ်သောက်သူ

Chewing Tobacco

B - Ex-tobacco chewer (did not chew tobacco during last year), C- Current tobacco chewer

B - လွန်ခဲ့သောတစ်နှစ်အတွင်း ကွမ်းယာမတားခဲ့သူ, C - ကွမ်းယာတားသူ

Alcohol Consumption

C- Heavy drinker (drinking alcohol 4 days or more in a week)

C - အရက်အလွန်အကျိုး သောက်သူ (အရက်ကို တစ်ပတ်လျှင် အနည်းဆုံး လေးရက်သောက်သူ)



အနာဂတ်ဆက်တွေ(၁၀-၁၃) မဲ့စက်ရှင်သေဆုပါလိုင်ရာ ၃-လောက်အနီးငြိုက် (Quarterly NCD Report)

တော်ဆက်တွေအမည် Year Quarter No. of RHC

	Number of Patient	Disease		CVD Risk	Referral
		Old	New		
				Cardiovascular	
				Cerebrovascular	
				Hypertension	
				Diabetes	
				Oral	
				Breast	
				Cervix	
				COPD	
				Asthma	
				< 5 %	
				5 % - < 10 %	
				10 % - < 20 %	
				20 % - < 30 %	
				≥ 30 %	
				Township	
				District	
				Region	
				Central	
Male					
Female					
Total					

Note -

သာမဏေ/ဆရာ/လက်ထောက်ကျိုးများ/
တိုက်နယ်ဆရာတိ/တိုက်နယ်ဆရာတိလက်တိ

ရက်စွဲ

Cardiovascular disease - နက္ခာအသွေးပြောဏ်အရာ (သို့ဟုတ်) ခြောက်သွေးပြောဏ်အရာရှိသူများ သတ်မှတ်ပြုခြင်းများ
Cerebrovascular disease - ဧည့်တိုက်ပြောဏ်များ (သို့ဟုတ်) ဧည့်ခြောက်များ

ಫೆಲ್	ಬಿ.	ಹಾರ್ಡ್‌ಟೆಕ್ಸ್‌ ಎಂಡ್‌ಪ್ರೋ ರೆಫ್ಲಿಕ್‌ಎಂಬ್ರಿ	Anlodip- ine 5 mg	Enalap- ril 5 mg	Ramipril 5 mg	Losar- tan 25 mg	Metfor- min 500 mg	Glicla- zide 80 mg	Glimip- ride 2mg	Aspir- in 75 mg	Atorva- statin 10 mg	Gluco- meter (Ur- ight)	Glucos- trip (TD- 4279)	Lipi- d Analyze r Strip	ಹೃದಯ ಸ್ವಿ-
೧೦	೩೪	ಅಂತರಾಂಗಿ													
೧೧	೩೫		೨												
೧೨	೩೬		೨೫:												
೧೩	೩೭		೨೮:												
೧೪	೩೮		೨೯:												
೧೫	೩೯		೩೧:												
೧೬	೩೩		೩೨:												
೧೭	೩೪		೩೩:												
೧೮	೩೫		೩೪:												
೧೯	೩೬		೩೫:												
೨೦	೩೭		೩೬:												
೨೧	೩೮		೩೭:												
೨೨	೩೯		೩೮:												
೨೩	೩೩		೩೯:												
೨೪	೩೪		೩೧:												
೨೫	೩೫		೩೨:												
೨೬	೩೬		೩೩:												
೨೭	೩೭		೩೪:												
೨೮	೩೮		೩೫:												
೨೯	೩೯		೩೬:												
೩೦	೩೩		೩೭:												
೩೧	೩೪		೩೮:												
೩೨	೩೫		೩೯:												
೩೩	೩೬		೩೧:												
೩೪	೩೭		೩೨:												
೩೫	೩೮		೩೩:												
೩೬	೩೯		೩೪:												
೩೭	೩೩		೩೫:												
೩೮	೩೪		೩೬:												
೩೯	೩೫		೩೭:												
೪೦	೩೬		೩೮:												
೪೧	೩೭		೩೯:												
೪೨	೩೩		೩೧:												
೪೩	೩೪		೩೨:												
೪೪	೩೫		೩೩:												
೪೫	೩೬		೩೪:												
೪೬	೩೭		೩೫:												
೪೭	೩೮		೩೬:												
೪೮	೩೯		೩೭:												
೪೯	೩೩		೩೧:												
೫೦	೩೪		೩೨:												
೫೧	೩೫		೩೩:												
೫೨	೩೬		೩೪:												
೫೩	೩೭		೩೫:												
೫೪	೩೮		೩೬:												
೫೫	೩೯		೩೭:												
೫೬	೩೩		೩೧:												
೫೭	೩೪		೩೨:												
೫೮	೩೫		೩೩:												
೫೯	೩೬		೩೪:												
೬೦	೩೭		೩೫:												
೬೧	೩೮		೩೬:												
೬೨	೩೯		೩೭:												
೬೩	೩೩		೩೧:												
೬೪	೩೪		೩೨:												
೬೫	೩೫		೩೩:												
೬೬	೩೬		೩೪:												
೬೭	೩೭		೩೫:												
೬೮	೩೮		೩೬:												
೬೯	೩೯		೩೭:												
೭೦	೩೩		೩೧:												
೭೧	೩೪		೩೨:												
೭೨	೩೫		೩೩:												
೭೩	೩೬		೩೪:												
೭೪	೩೭		೩೫:												
೭೫	೩೮		೩೬:												
೭೬	೩೯		೩೭:												
೭೭	೩೩		೩೧:												
೭೮	೩೪		೩೨:												
೭೯	೩೫		೩೩:												
೮೦	೩೬		೩೪:												
೮೧	೩೭		೩೫:												
೮೨	೩೮		೩೬:												
೮೩	೩೯		೩೭:												
೮೪	೩೩		೩೧:												
೮೫	೩೪		೩೨:												
೮೬	೩೫		೩೩:												
೮೭	೩೬		೩೪:												
೮೮	೩೭		೩೫:												
೮೯	೩೮		೩೬:												
೯೦	೩೯		೩೭:												
೯೧	೩೩		೩೧:												
೯೨	೩೪		೩೨:												
೯೩	೩೫		೩೩:												
೯೪	೩೬		೩೪:												
೯೫	೩೭		೩೫:												
೯೬	೩೮		೩೬:												
೯೭	೩೯		೩೭:												
೯೮	೩೩		೩೧:												
೯೯	೩೪		೩೨:												
೧೦೦	೩೫		೩೩:												
೧೦೧	೩೬		೩೪:												
೧೦೨	೩೭		೩೫:												
೧೦೩	೩೮		೩೬:												
೧೦೪	೩೯		೩೭:												
೧೦೫	೩೩		೩೧:												
೧೦೬	೩೪		೩೨:												
೧೦೭	೩೫		೩೩:												
೧೦೮	೩೬		೩೪:												
೧೦೯	೩೭		೩೫:												
೧೧೦	೩೮		೩೬:												
೧೧೧	೩೯		೩೭:												
೧೧೨	೩೩		೩೧:												
೧೧೩	೩೪		೩೨:												
೧೧೪	೩೫		೩೩:												
೧೧೫	೩೬		೩೪:												
೧೧೬	೩೭		೩೫:												
೧೧೭	೩೮		೩೬:												
೧೧೮	೩೯		೩೭:												
೧೧೯	೩೩		೩೧:												
೧೨೦	೩೪		೩೨:												
೧೨೧	೩೫		೩೩:												
೧೨೨	೩೬		೩೪:												
೧೨೩	೩೭		೩೫:												
೧೨೪	೩೮		೩೬:												
೧೨೫	೩೯		೩೭:												
೧೨೬	೩೩		೩೧:												
೧೨೭	೩೪		೩೨:												
೧೨೮	೩೫		೩೩:												
೧೨೯	೩೬		೩೪:												
೧೩೦	೩೭		೩೫:												
೧೩೧	೩೮		೩೬:												
೧೩೨	೩೯		೩೭:												
೧೩೩	೩೩		೩೧:												
೧೩೪	೩೪		೩೨:												
೧೩೫	೩೫		೩೩:												
೧೩೬	೩೬		೩೪:												
೧೩೭	೩೭		೩೫:												
೧೩೮	೩೮		೩೬:												
೧೩೯	೩೯		೩೭:												
೧೪೦	೩೩		೩೧:												
೧೪೧	೩೪		೩೨:												
೧೪೨	೩೫		೩೩:												
೧೪೩	೩೬		೩೪:												
೧೪೪	೩೭		೩೫:												
೧೪೫	೩೮		೩೬:												
೧೪೬	೩೯		೩೭:												
೧೪೭	೩೩		೩೧:	</td											

အခြေခံကျင်းမာရေးနှင့်ယူးအတွက် အစီကဗျာဝင်းမြိုင်သာရေးမြို့
နယ်နှင့် နယ်ဒေသဗျာဝင်းမြိုင်ရေးရုံးနှင့် အခြေကုတ်ဂုဏ်ညွှန်

နောက်ဆက်တွဲ (၁၀-၁၅) Referral form (လူနာညွှန်းပို့ပို့)

1. Date : (ရက်စွဲ) _____
2. Referral Unit (လွှဲပြောင်းညွှန်းပို့ပေးသည့်ဌာန) _____
3. Name (အမည်) _____
4. Age (ပြည့်စုံးအသက်) _____ နှစ်
5. ကျား / မ _____
6. Registration No. (ရေးရှိမှတ်တမ်း မှတ်ပုံတင်အမှတ်) _____
7. Current Diagnosis (လက်ရှိခံစားနေရသောရေး) _____
8. Current Medication (လက်ရှိသောက်နေသောဆေးများ) _____

9. Reason for the referral (လွှဲပြောင်းညွှန်းပို့သောအကြောင်းအရာ)

(လက်မှတ်)

အမည် _____

ရာထူး _____

ကျွန်းမာရေးဌာန _____

Feedback form from higher center (အထက်အဆင့်မှ ပြန်လည်ညွှန်ကြားချက်)

1. Date (ရက်စွဲ) _____
2. Diagnosis (ရေးရှိအမည်) _____
3. Current Medication (လက်ရှိသောက်နေသောဆေးများ) _____

4. Follow-up requirements (နောက်ဆက်တွဲလိုအပ်ချက်များ)

5. Remarks (မှတ်ချက်) _____
မှတ်ချက် ॥ ॥ ညွှန်းပို့သော သက်ဆိုင်ရာကျွန်းမာရေးဌာနသို့ ပြန်လည်ပေးပို့ပါရန်။
(လက်မှတ်)
အမည် _____
ရာထူး _____
ကျွန်းမာရေးဌာန _____



နှောက်ဆက်တွေ (၁၀-၁၆) Supervision Health Facility checklist at UHC/RHC/Sub-centre level

Name of Township -----

Region/ State -----

Name and designation of supervisor -----

Name and designation of supervisee -----

Date: -----

1. Health Manpower at UHC/RHC/Sub-Centre level (Use another table for specific facility)

Category	No. staff sanctioned	No. staff appointed	No. staff working
Nurse			
HA			
PHS (1)			
LHV			
MW			
PHS (2)			
AMW			
CHW			
Total			

2. Minimum essential equipment list at UHC/RHC/Sub-Centre level

(Use another table for specific facility)

Equipment	Functioning	Non-functioning	Remark
a. Blood pressure measuring devices(BMPD)			
• Mercury			
• Aneroid			
• Automatic			
b. Weighing machines			
c. Stethoscope			
d. Thermometer			
e. Glucometer			
f. Measuring tape			
g. Glucostrip			
h. Lancet			



IEC materials	Available	Not Available	Remark
a. Locally adapted guideline			
b. BMI chart			
c. WHO CVD risk score chart			
d. Health education material for NCDs			

3. Essential medicine list at UHC/RHC/Sub-Centre level (Use another table for specific facility)

Generic Medicines	Available or Not	Remark
Gliclazide		
Glimipride		
Metformin		
Amlodipine		
Enalapril		
Ramipril		
Losartan		
Aspirin		
Atorvastatin		

4. Performance of BHS

Activity	Bad	Average	Good
(a) Check- up of Blood Pressure			
(b) Blood Glucose Test			
(c) Measurement of BMI			
(d) Measurement of Height			
(e) Assessment of CVD risk in 10 years			
(f) Giving Health Education/Counseling			
(g) Treatment			
(h) Referral Function			

5. Referral of Patients

A. Referral system (Describe the referral system)

referral institution ----- mile Distance to nearest



- B. Duration to nearest referral institution-----Hours----- Mins
- C. Most frequent means of transport-----
- D. Ambulance service available (Y) or(N)-----
- E. Reason for referral (Acute/emergency/severe/additional test)-----

-----Feed Back response

(Y) or (N) -----

6. Service utilization

- A. No: of visit/Patient during last month in OPD -----
- B. No: of visit/patient per day in OPD -----

7. Record keeping

- A. Patient record-Form and filling/Keeping- (Y)/(N) -----
- B. Patient register and filling/ keeping- (Y)/(N) -----
- C. Stocks and Ledger and filling/ keeping- (Y)/(N) -----

8. Financing and Administration

- A. How were the services for NCDs delivered? Were the services free or paid?

- B. Is there any contribution from the community? Amount of contribution per year?

9. Community participation

- A. Who are the Key Stakeholders?-----

-----What type of support given
by community?-----

10. Key observations at facility



နောက်ဆက်တဲ့ (၁၀-၁၇) Rapid baseline assessment of NCD situation and health service delivery at the township level (To conduct in the last month of each year)

Name of Township -----

Region/ State -----

(1) Township Population Profile

Age group	Male	Female	Total
0 - 1			
1 - 5			
6 - 25			
26 - 40			
41 - 70			
71 +			
Total			

(2) Township Health Facility

Category	Number
Township Health Department	
Township Hospital	
Station Hospital	
Maternal and Child Health Unit	
Urban Health Center	
School Health Team	
Rural Health Center	
Sub-rural Health Center	
Station Health Unit	
Total	

(3) Health Manpower at Township Level (Use another table for specific facility)

Category	No. of staff sanctioned	No. of staff appointed	No. of staff working
TMO			
TPHO			
MO / AS			
THN			
HA 1			
Nurse			
HA			



PHS (1)			
LHV			
MW			
PHS (2)			
AMW			
CHW			
Total			

(4) Minimum Essential Equipment List at Township Level
(Use another table for specific facility)

Equipment	Functioning	Non - functioning	Maintenance (+) or (-)	Remark
a. Blood pressure measuring devices (BPMD)				
❖ Mercury				
❖ Aneroid				
❖ Digital				
b. Oxygen cylinders				
c. Oxygen concentrator				
d. Weighing machines				
e. ECG machines				
f. Measuring tape				
g. Nebulizer				
h. Peak flow meter				
i. Stethoscope				
j. Thermometer				
k. Pulse oximeter				
l. Spacer				
m. Glucometer with strip				
n. Ophthalmoscope				
o. WHO CVD risk score chart				



(5) Essential Medicine List at Township Level (
Use another table for specific facility)

Generic Medicines	Always available	Sometimes available	Not available at all
Gliclazide			
Metformin			
Amlodipine			
Atenolol			
Enalapril			
Aspirin			
Atorvastatin			
Other drugs 1. 2. 3. 4.			

(6) Available Health Services at Township Level
(Use another table for specific facility)

Are the following procedures being conducted at the facility when needed?

- a) Administration of oxygen (via mask or tube) Yes No, why not?
- b) Administration of intravenous (IV) fluids/drip Yes No, why not?
- c) IV injection Yes No, why not?
- d) Intramuscular (IM) injection Yes No, why not?
- e) Subcutaneous injection Yes No, why not?
- f) Electrocardiogram (ECG) Yes No, why not?
- g) Cardiopulmonary resuscitation Yes No, why not?
- h) Manual ventilation with a bag valve mask resuscitator (ambu-bag) Yes No, why not?
- i) Visual acuity examination Yes No, why not?
- j) Examinations for neuropathy with knee hammer / tuning fork, etc. Yes No, why not?
- k) Peak flow test Yes No, why not?
- l) Ophthalmoscopy Yes No, why not?
- m) Nebulizer Yes No, why not?



(7) Available Laboratory Services at Township Level (Use another table for specific facility)

Type	At facility	At referral	Both
Urine albumin/protein testing			
Urine glucose / sugar			
Blood sugar			
Blood cholesterol			

(8) Referral of Patients

- A. Number of referral for NCD per year _____
- B. Referral pathway (Describe the referralsystem)

- C. Distance to nearest referral institution _____ miles
- D. Most frequent means of transport _____
- E. Ambulance service available (Y) or(N) _____
- F. Reason for referral [further management (acute/emergency/severe) /additional test]

- G. Feed Back Response (Y) or (N) _____

(9) Financing and Administration

- A. Were the services of NCD delivered free or paid?
- B. If NCD services were paid, what is the type of payment? _____ (Partial/Full)
- C. Is there any contribution from the community?
Amount of contribution per year? _____

(10) Community participation

- A. Is there any social mobilization for NCDs services (Yes or No)? _____
- B. Who are the Key Stakeholders?

- C. What type of support given by community? _____



အစဉ်ခံကြပ်သူများအတွက်အစဉ်ခံကြပ်သူများအတွက်အစဉ်ခံကြပ်သူများ
နည်းနည်းနည်းနည်းနည်းနည်းနည်းနည်းနည်းနည်းနည်းနည်းနည်းနည်း

အောက်ဆက်တွေ (၁၁-၁၉) မတူစင်နိုင်သောရောဂါပျား ရှာဖွေစဉ်အေးခြင်းကုသခြင်းနှင့် လွှဲပြောင်းခြင်း နည်းလမ်း အဆင့်ပါ၏

